



ଅଧ୍ୟତ୍ମିକ ପ୍ରକାଶନ ଏବଂ ପ୍ରକାଶନ କମିଶନ
ପାଠ୍ୟକାରୀ ପ୍ରକାଶନ ଏବଂ ପ୍ରକାଶନ କମିଶନ

୦୬୭୩୮୦୯୮୨୨୨ | ୦୬୭୩୮୦୯୮୨୨୯

sarpaymaha@gmail.com
www.facebook.com/maharsarpaypublishing
www.maharsarpay.com

ထုတ်ဝေမြင်း	ပထမအကြိမ်
	မတ်လ၊ ၂၀၂၄ ခန့်
စောင်ရေး	၅၀၀
မျက်နှာပုံးဒီဇိုင်း	နိုင်ငံတိုး
ထုတ်ဝေသူ	ဒေါ်သီမ္မာစီး (၁၀၂၄)
ပုံစိတ်သူ	နိုင်ငံပို့ရိယ် (နှင့်သင်ပုံ့ပို့ပို့ကို-၀၀၄၄၁) ဝျော်ပွဲရေး
စာစဉ်	အမှတ်-၁၃၇-၁၃၆၈ ၃၉-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
စာအုပ်ချုပ်	ချုပ်စီး
ပြန်လည်ပေး	ကိုယ် (နွေဦးမြို့နယ်အုပ်ချုပ်လုပ်ငန်း) ဝျော်ဖြော်ရေး
တန်ဖိုး	မဟာတေပး
	အမှတ်-၁၅၂၊ သေယာဓာတ်၊ ၂-နံပါတ်၊ သုတေသန သားနှင့်မြို့နယ်၊ ရန်ကုန်မြို့ ပုံး - ဝျော်ရေး ဝျော်ရေး ဝျော်ရေး
	၂၂၀၀၀ ကျပ်

လင်းခန်း (မြန်မာပြန်)

ဖုန်းဆိုင်မြေး လင်းခန်း (မြန်မာပြန်)
ရန်ကုန် မဟာတေပး ၂၀၂၄
၂၆၆၁ ၂၀၅ × ၁၂၅ ၀၈၈၈
(၁) ဖုန်းဆိုင်မြေး

ဗုဒ္ဓဘာသီ


လင်းခန်း (မြန်မာပြန်)


'Salem's Lot

S T E P H E N K I N G

မ ဟ က စ ေ း ပ ေ း (စ ေ း စ ိ ု း - ၁၁၆)

JERUSALEM'S LOT





မိတ်ဆက်

စတီဖင်အက်ဒွင်ကင်း (Stephen Edwin King) ကို ၁၉၄၇ ခုနှစ်။ စက်တင်ဘာလ ၂၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ မိန်းပြည်နယ် ပျောက်လန်းမြို့မှာ မွေးသည်။ နှစ်နှစ်သားအရွယ်တွင် မိသားစုကို ဖင်က စွန့်ပစ်သွားခဲ့ပြီး မိခင်တစ်ဦးတည်းက သူတို့ညီအစ်ကိုနှစ်ယောက်ကို ဆင်းရဲကျပ်တည်းစွာ ပြုစုံပြီးထောင်ခဲ့ရ၏။ ၁၉၇၄ ခုနှစ်တွင် ပထမဆုံး လုံးချင်းဝတ္ထု Carrie ကို ထုတ်ဝေခဲ့ပြီး ရစ်ချုပ်ဘူးကိုမန်းဟူသော ကလောင်ခွဲဖြင့်လည်း ရေးရှုံးသည်။ လက်ရှိအချိန်အထိ ဝတ္ထုတိ ၂၀၀ နှင့်ကျင်နှင့် ဝတ္ထုရှုည် ၄၀ ကျော်ရေးသားထုတ်ဝေခဲ့ပြီး ယနေ့အထိ ရပ်ရှင်နှင့် ဓာတ်လမ်းတွဲများအဖြစ် ရှိကုံးအောင်မြင်နေဆဲဖြစ်သည်။

၁၉၇၅ ခုနှစ် အောက်တိုဘာလတွင် ထုတ်ဝေခဲ့သော 'Salem's lot (ဖုန်းဆိုးမြေ)' သည် စတီဖင်ကင်း၏ ဒုတိယမြောက်ဝတ္ထုရှုည်ဖြစ်ပြီး သူ့အား သည်းထိတ်ရင်ဖိစာရေးဆရာအဖြစ် စတင်အသိအမှတ်ပြုစေခဲ့သော စာအုပ်လည်း ဖြစ်သည်။ ဤဝတ္ထုကို ၁၉၇၆ ခုနှစ်တွင် World Fantasy Award နှင့် ၁၉၈၇ ခုနှစ်တွင် Locus Award for All-Time Best Fantasy Novel အတွက် လျာဘားခံရသည်။ အင်တာဗျားတစ်ခုတွင် သူရေးခဲ့သည့် ဝတ္ထုများ

အနက် သူကိုယ်တိုင် ကြောက်စရာအကောင်းဆုံးဟု သတ်မှတ်သည့်ဝါယာ Pet Sematary (အေ) ဖြစ်ပြီး အကြိုက်ဆုံးမှာ 'Salem's Lot (ဖုန်းဆိုးမြေ) ဖြစ်သည်ဟု ဖြေဖူး၏။ ဤဝါယာကို ၁၉၇၉ မှာ မီနီစီးရီးအဖြစ် တစ်ကြိမ်။ ၂၀၀၄ ခုနှစ်မှာ ရပ်မြင်သံကြားအတ်လမ်းအဖြစ် တစ်ကြိမ် ရိုက်ကူးခဲ့ဖူးသည်။ ဤဇာတ်လမ်းနှင့် ဆက်စပ်၍ 'Jerusalem's Lot နှင့် One for the Road ဝါယာတိနှစ်ပုဒ်ကို prequel နှင့် sequel အဖြစ် ရေးသားခဲ့သည်။

စတီဖင်ကင်းကို ရပ်ရှင်များနှင့် စတင်သိကျမ်းခဲ့ရသော်လည်း မူရင်းဝါယာတွေကို မမိတာများသည်။ ဒါကိုလည်း ဖတ်ကြည့်တော့မှ သိရတာဖြစ်၏၊ ရိုးသားစွာ ဝန်ခံရလျှင် သူရပ်ရှင်ကို ကြည့်ပြီးမှ ဝါယာကို သွားဖတ်ဖြစ်တာ များသည်။ ထိုအခါ ကိုယ်တစ်ယောက်တည်း နှစ်သက်ရုံများနှင့် မတင်းတိမ်နိုင်။ ချစ်ခင်သူတွေကိုလည်း မြည်းစမ်းကြည့် စေချင်ပြန်၏။



အမှု

ကျွန်တော့အဖောက (Horror) ရပ်ရှင် အလွန်ကြိုက်သည်။ ဒရက်ကူလာဟူသော စကားလုံးကို အဖွဲ့ဆီမှ စပြီး ကြားဖူခဲ့သည်။ အဖွဲ့ကျေးဇူးဖြင့် ဆယ်နှစ်သားလောက်ကပင် ဖရန်စစ်စို့ထဲကော်ပိုလာ ရိုက်ကူးသော (Bram Stoker's Dracula - 1992) ရပ်ရှင်ကို ကြည့်ဖူးပြီး ဘတ်ဝင်ခန်းများကို မျက်စိတ် စွဲသည်အထိ သဘောကျခဲ့သည်။ ဝတ္ထုများကို ဘာသာပြန်ဖြစ်လာချိန်မှာလည်း ဒရက်ကူလာကို ပြန်မည်ဟု စဉ်းစားထား သော်လည်း ဘရမ်စတုတ်ကာရေးသားခဲ့သော မူရင်းဝတ္ထုကို ဆရာဒြောင်း ဘာသာပြန်၍ ဒရက်ကူလာအမည်ဖြင့် ဘဝတ္ထားလိုင်စာတိုက်မှ ထွက်လာ သောကြောင့် မပြန်ဖြစ်တော့ချေ။ စတီဖင်ကင်းကို စသိတာလည်း အဖွဲ့ကြောင့်ပင်ဖြစ်သည်။ အဖောက စတီဖင်ကင်း၏ (Cujo - 1983) ရပ်ရှင်ကို အလွန်ကြိုက်၍ ခဏခဏကြည့်တတ်သဖြင့် စတီဖင်ကင်း (Stephen King) ဟူသောနာမည်ကို အလယ်တန်းကျောင်းသားလောက်ကတည်းက ရင်နှီးခဲ့သည်။ ကျွန်တော် ပထမဆုံး ဘာသာပြန်ဖြစ်သည်မှာ စတီဖင်ကင်း၏ (The Mist) မြဲ ဖြစ်သည်။

အဖောက စာဖတ်သူမဟုတ်သောကြောင့် သူ အလွန်ကြိုက်သော

ရပ်ရှင်များ၏ မူလဘူတဝ္ထာများကို ကျွန်တော်ဘာသာပြန်သော စာအုပ်များအား တစ်အုပ်မျှ မဖတ်ပါ။ သို့သော ၆၁ အမည်ဖြင့် ကျွန်တော်ဘာသာပြန်သော (Pet Semetary - 2019) ရပ်ရှင်ကို သူ ကြိုက်သည်။ “အဖေသီလား၊ အဲဒီရပ်ရှင်ရဲ့ မူရင်းဝ္ထာကို ကျွန်တော်ဘာသာပြန်ထားတာ လေ”ဟု ပြောတုန်းက အဖေသီလာ အဲဒီရပ်ရှင်မှ မူရင်းဝ္ထာကို ကျွန်တော်ဘာသာမပြန်ဖြစ်သော်လည်း ယင်း အတ်လမ်းကိုပင် ခေတ်သစ်အန္တာရီအဖြစ် ပြန်လည်ရေးသားထားသော စတီဖင်ကင်း၏ Salem's Lot ဖုန်းဆိုးမြေ ကို JOPJJ ခန့်စ် မတ်လမှာ ဘာသာပြန်ပြီးစီးခဲ့သည်။ Salem's Lot ရပ်ရှင်ကို မူလက JOPJJ ခန့်စ် စက်တင်ဘာလမှာ ရုံတင်မည်ဟု ကြော်လုပ်သည်။ အဖေက JOPJJ ခန့်စ် ထုဂ္ဂတ်လမှာ ဆုံးပါသည်။ ထိုရပ်ရှင်သည် ရုံမတင်ဖြစ်သလို ယခု (တစ်နှစ် ကျော် ကြော်ပြီးသည့်အချိန်)ထိလည်း ထွက်မလာသေးပါ။ Salem's Lot ဖုန်းဆိုးမြေ သည် ကျွန်တော်အတွက် Ode To My Father ဖြစ်ပါသည်။

ဘရမ်စတုတ်ကာ၏ ဒရက်ကူလာဝ္ထာကို စတီဖင်ကင်းက ဆယ်နှစ်သားလောက်မှာ စဖတ်ဖူးသည်။ ထိစာအုပ်ကို ဖတ်ချင်သည်ဆို၍ သူ့အမေက ပြည်သူ့စာကြည့်တိုက်က နားလာပေးခြင်းဖြစ်သည်။ ဒရက်ကူလာကို ပြန်အသက်သွင်းထားသော Salem's Lot ကို ပထမဆုံးမူကြမ်း ရေးပြီးချိန်မှာ သူ့အမေခများ မမာလွန်းသဖြင့် စာမဖတ်နိုင်ရှာတော့သလို စာအုပ်ထွက်ချိန်ကိုလည်း မမိခဲ့ပါ။ ထိုအကြောင်းကို စာအုပ်အဆုံးမှာ စတီဖင်ကင်းကိုယ်တိုင် ပြောပြထားပါသည်။

Salem's Lot ဖုန်းဆိုးမြေ သည် စတီဖင်ကင်းဟူသော နာမည်ကို ထင်ရှားအောင် ခြယ်သပေးသော ဝ္ထာဖြစ်သည့်အလျောက် မြေပုံးပန်းချို့ပုံးများ၊ Prequel နှင့် Sequel အတ်ကြောင်းများ၊ Deleted Scenes များဖြင့် ထုတ်ဝေထားသော်လည်း ယခုစာအုပ်တွင် မူရင်းဝ္ထာနှင့် Sequel ဝ္ထာတို့ကို ဘာသာပြန်ထားပါသည်။



စတိဖင်ကင်း၏ မိတ်ဆက်စကား

ကျွန်ုတေသိယောက္ခထီးက အရင်က မိန်းမြို့က လူမှုဝန်ထမ်းဌာနမှာ အလုပ်လုပ်တာ။ အခုတေသာ့ ပင်စင်ယူသွားပါပြီ။ သူအလုပ်လုပ်စဉ်က ရုံးခန်းထဲမှာ သိပ်မိုက်တဲ့ ဆိုင်းဘုတ်တစ်ခုရှိတယ်။ ‘အရင်က ကျွန်ုတေသာ့ ကြံစည်းစိတ်ကူးထားတာရှုစ်ခုရှိတယ်၊ ကလေးတစ်ယောက်မှုမရှိဘူး၊ အခုတေသာ့ ကလေးရှုစ်ယောက်ရှိတယ်၊ ကြံစည်းစိတ်ကူးထားတာ တစ်ခုမှ မရှိတေသာ့ဘူး’ တဲ့။ ကျွန်ုတေသာ့တော့ သူ့စကားကို သဘောကျတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဟိုအရင်တုန်းက ကျွန်ုတေသာ့မှာ ဝေါ်ရေးစရာ အကြမ်းဖျင်းစိတ်ကူးပေါင်း နှစ်ရာလောက်ရှိပေမယ့် တစ်အုပ်မှ ထုတ်ထားတာမရှိဘူး။ (စိတ်လက် ကြည်သာတဲ့နေ့ဆုံးနှစ်ရာတဲ့ဆယ်လောက်ကိုရှိတာ။) အခုတေသာ့ ထုတ်ဝေပြီး ဝေါ်ပေါင်း ငါးဆယ်လောက်ပဲရှိသေးပေမဲ့ ဝေါ်ရေးဖို့ ဖျစ်ညှစ်စိတ်ကူး ထားတာ တစ်ခုပဲရှိတေသာ့တယ်။ စာပေဟောပြောပဲက ရလာတဲ့ အဲဒီစိတ်ကူး ကလည်း အမှန်တော့ ဆယ့်ငါးမိန်စ်လောက်ပဲခံတာ။

ဖရန်နော်ရစ်ဝေါ်တွေရဲ့ သဘာဝကျမှုရယ်၊ ကလေးဘဝတုန်းက အရမ်းကြို့က်ခဲ့တဲ့ EC သရဲရှုပ်ပြတွေရယ်။ ဘရမ်စတုတ်ကာရဲ့ ဒရက်ကူလာထဲက သွေးစပ်ဖုတ်အရှင်သခင်ဒဏ္ဍာရီရပ်ကို အံဝင်ခွင့်ကျ

ဖြစ်သွားအောင် ပေါင်းစပ်လိုက်ရင် အင်မတန်ကောင်းတဲ့ အမေရိကန် ဝွှေ့ကြီးတစ်ပုဒ် ထွက်ပဟဲ့လို့ အဲဒီအချိန်က စိတ်ကူးဖူးတယ်။ ကျွန်တော့ အသက်ကလည်း နှစ်ဆယ့်သုံးနှစ်ပဲ ရှိသေးတာဆိုတော့ နားလည်ပေးကြ ပေါ့ခင်ဗျာ။ သင်ကြားရေးလက်မှတ်တစ်ခုလည်း ရပြီ။ ဝွှေ့တိရှစ်ပုဒ်လည်း ထုတ်ဝေပြီးပြီ။ ကိုယ့်အရည်အချင်းကိုယ် ယုံကြည်တဲ့ ပမာဏကလည်း ကြီးမားနေတော့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လျှပြေဆိုပြီး မိုးမခြင်လေမြင် ဖြစ်နေတာ ပြောမနေပါနဲ့တော့။ ပြီးတော့ ကျွန်တော့ဘတ်လမ်းတွေကို သဘောကျားတဲ့ နေ့သည်နဲ့ လက်နိုင်စက်တစ်လုံးလည်းရှိတယ်။ အားလုံးထဲမှာ ကျွန်တော်ပေါ့ပေါ့တွေနဲ့ သဘောထားမိတဲ့ ဒီအရာနှစ်ခုကသာ အရေး ကြီးဆုံးမှန်း နောက်မှသိလာတယ်။

ဒရက်ကူလာ(Dracula)နဲ့ ဂျသီ္ပူင်းမှ ဇာတ်လမ်းများ(Tales from the Crypt)ကို ပေါင်းစပ်ပြီး မိုဘီဒစ်(Moby Dick)လို့ ကြီးကျယ် ဓမ္မားနားတဲ့ ဝွှေ့ကြီးတစ်ပုဒ် ထွက်လာဖို့ ကြံ့ဖူးသလားလို့ မေးရင် ဟုတ်ကဲ့ ကြံ့ပါတယ်ခင်ဗျာ။ ဟာမန်းမဲလိုးလိုက သူ့စာအုပ်ရှေ့အခန်းမှာ ဝေလင်းတွေ အကြောင်း မှတ်စုတွေ။ ဖြတ်ညုပ်ကပ်တွေ၊ စာတိပေစတွေ ထည့်သလိုချိုး ကျွန်တော်ကလည်း စာအုပ်ရှေ့ပိုင်းမှာ 'Extracta' လို့ နာမည်ပေးပြီး သွေးစုံဖုတ်ကောင်တွေအကြောင်း တစ်ခန်းသပ်သပ် ထည့်ဖို့တောင် ကြံ့သေး တယ်။ မိုဘီဒစ်ဟာ ဟာမန်းမဲလိုးလို သက်ရှိထာင်ရှား ရှိနေချို့မှာ ဆယ့်နှစ်အုပ်ပဲ ရောင်းရတဲ့အတွက် ကျွန်တော်ကရော အဲဒီအတွက် စိုးရိမ်အားလျော့မိဖူး လားလို့ မေးရင်တော့ စာရေးဆရာဆိုတာ ကြောက်ညေားနှင့်မှာ ထည့်မတွက်ဘဲ ရေရှည်ကိုကြည့်ရတယ် ယူဆထားတာမို့ ဟင့်အင်းလို့ ဖြောယ်။ (ကျွန်တော့မိန်းမကတော့ ဒါကို သဘောမတူပါဘူး။ မစွဲက်မဲလိုးလိုရော သဘောတူခဲ့ရဲ့လား သိချင်မိတယ်)

ဘာပဲဖြစ်ဖြစ် ကျွန်တော့ရဲ့ သွေးစုံဖုတ်ကောင်ဝွှေ့က တစ်သက်တာ အကောင်းမြင်ကြဆုံး ထိတ်လန့်သည်းစိုးဝွှေ့အဖြစ် သမိုင်း တွင်တဲ့ စတုတ်ကာရဲ့ ဒရယ်ကူလာဝွှေ့လို့ ဖြစ်လာနိုင်တယ်ဆိုတာကို သဘောကျားတယ်။ ထရန်စိုးလေးနီးယားပြည့်နယ်က ဥရောပနယ်နိမိတ်လေး တစ်ခုမှာ ဖိန့်ဖိန့်တုန်အောင် ကြောက်ချုံရှိသောကြရတဲ့ မြို့စားမင်းကြီး ဒရက်ကူလာဟာ လူလုံးထွက်ပြခြင်းဆိုတဲ့ သေလောက်တဲ့ အမှားကို ကျူးလွန်မိတယ်၊ သိပုံပညာနဲ့ ကျိုးကြောင်းခိုင်လုံးမှာ သိရှိနားလည်တဲ့

ဖုန်းဆိုးမြေ

ယောကျား၊ မိန်းမတွေနဲ့ လန်ဒန်မှာ တွေ့တယ်။ အေဘာရာဟမ်ဗုံးဟလ်ဆင်းက သွေးသွင်းခြင်းအကြောင်းကို သိတယ်။ ဂျိန်စတီးဝပ်က ဖယောင်းဓာတ်စက် ဆလင်ဒါတွေပေါ်မှာ ဒိုင်ယာရှိကို သိမ်းတယ်။ လက်ရေးတိုကျမ်းတဲ့ မီနာဟားကားက နောက်ပိုင်းမှာ အကြောက်အလန့်ကင်းတဲ့ သွေးစုံဖုတ် မူဆိုးတွေရဲ့ လက်ထောက်အကူအဖြစ် ဆောင်ရွက်ပေးတယ်။

စတုတ်ကာဟာ ခေတ်မိဆန်းသစ်တဲ့ တိထွင်ဖန်တီးမှုတွေကို သဘောကျတာ သိသာသလို သူ့ဝါးမှာ မြှုပ်ထားတဲ့ ဆိုလိုရင်းကလည်း ရှင်းတယ်။ မိုးစွာတန်ခိုးကြွှုပါတ်တွေရှိတဲ့ ပရလောကသားတစ်ယောက်နဲ့ ခေတ်ပေါ်အသုံးအဆောင်ပစ္စည်းတွေ ကိုင်နိုင်တဲ့ ဂုဏ်သရေရှိ ပညာတတ် ပြီတိသွေးသားတစ်အုပ် ထိပ်တိုက်တွေကြတဲ့အခါ ဒရက်ကူလာခမှာ အဖျက် အမှာင့်စွမ်းအားတွေနဲ့ တောင့်မဲခိုင်တော့ဘဲ သူ့ပိုင်ပြီတိသွေးပြည့်နယ် ကာဖက်စိုက်နော့ ထရန်စိုလ်ပေးနီးယားကို ပြန်ပြေးရပြီး နောက်ခုံးကျတော့ နေဝါယာမှာ ရင်ဘတ်ဓားတန်းလန်းစိုက်ပြီး သေသွားတယ်။ ဒီလိုအောင်နိုင်ဖို့ ပေးဆပ်ရတာတွေရှိပေမဲ့ သွေးစုံဖုတ်မူဆိုးတွေက အမြှုတမ်း တစ်ပန်း ပိုသာတယ်။

ဒီဇေတ်လမ်းကို ၁၉၇၂ ခုနှစ်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ချရေး ကြည့်တော့ မတူကွဲပြားတဲ့ ရက်စက်ကြမ်းကြတ်ပြီး တကယ်ကို အန္တရာယ် ကြီးတဲ့ ကမ္ဘာလောကတစ်ခုကို တွေ့လိုက်ရတယ်။ ရိုးမေးနီးယား ရိုးရာ ပုံပြင်တွေထက် ပိုစိတ်လျှပ်ရှားဖို့ကောင်းတဲ့ ဝိလျှောက်များ အယ်လ်ဖက် စတိန်းတို့ရဲ့ ပျူးအမေရိကန် ဒဏ္ဍာရှိတွေကော့ အသက်ဓာတ်ကို ဆွဲထုတ်တဲ့ ဗားရှင်းပေါ့။ ဂျိန်တော်တို့ ကမ္ဘာလောကကတော့ ကိုယ့်ဘာသာ ဖန်တီးတဲ့ ရေရှိးရေညွှန်တွေနဲ့ မွန်းကျပ်လို့၊ တဖြည့်းဖြည့်း လျော့ပါးကုန်ခန်း လာတဲ့ စွမ်းအင်ရင်းမြစ်တွေအပေါ် ယဲယဲကလေးမှုးနှိမ်လို့ ရျှေ့ကလီးယားလက်နက်ရော ရျှေ့ကလီးယားစွမ်းအင် ပြန်ဖွားလာတာကိုပါ ကိုင်တွယ်ဖြေရှင်း နေရတယ်။ အဲဒီအချိန်တုန်းက အကြမ်းဖက်ဝါဒကလည်း မိုးကုပ်စက်ပိုင်းမှာ လွှမ်းခိုး ထားသေးတယ်။ ကောင်းလေစွာ ရောင်စုနည်းပညာအခုံးတစ်ဖက်မှာ ဂျိန်တော့ကိုယ်ဂျိန်တော်ရော ဂျိန်တော့တို့လူ့အဖွဲ့အစည်းကိုပါ မြင်လိုက် ရတော့ အဲဒီစိတ်ပျက်စရာအတွေးကို ထင်ဟပ်စေမယ့် စာအုပ် တစ်အုပ် ရေးချုပ်လိုက်တယ်။ တို့တို့ပြောရရင် အကြောက်အလန့်ကင်းတဲ့ သွေးစုံဖုတ် မူဆိုးတွေကို သွေးစုံဖုတ်ကောင်က ပြန်ပွဲတော်တည်မယ့် လောကပေါ့။

သွေးစပ်ဖုတ်ကောင်ဆိုတော့လည်း ညာသန်းခေါင်ကျမှ ဖွဲ့တော်တည်မှာပေါ့။

ကာရီ(Carrie)ကို ထုတ်ဝေတဲ့အချိန်မှာ ဒီစာအပ်ကို စာမျက်နှာသုံးရာလောက် ရေးပြီးပြီ။ ခေါင်းစဉ်ကို Second Coming လို့ ပေးထားတယ်။ အစက ဝတ္ထုရေးဟန်ကို အနောက်တိုင်းဆန်ဖို့ စိတ်ကူးခဲ့တယ်။ ‘The book is the boss’ဆိုတဲ့ အဲဖောက်ဘက်စတာရဲ့ အယူအဆကို မကြားဖူးတာလည်း ပါမှာပေါ့။ လိုလည်း မလိုခဲ့ပါဘူး။ ဝတ္ထုရေးတာကို ကိုယ့်ဘာသာ လေ့လာသင်ယူပြီး နောက်ဆုံးမှာ 'Salem's Lot' ဖြစ်လာတယ်။ စာရေးဆရာက ထိန်းချုပ်ကိုင်တွယ်လို့ရပါသောကျော်။ အဲဒါ တကယ်တော့ ချာတူးလန်တဲ့ အယူအဆပဲ။ ဝတ္ထုကို ထိန်းချုပ်ပြီး ရေးတာကို ‘အတ်ကွက်ချုတာ(plotting)’လို့ ခေါ်တယ်။ ထိုင်ချိုးပတ်လေး တပ်ပြီး အတ်လမ်းခေါ်ဆောင်ရာ လိုက်သွားတာကမှ...။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ်လေ...။ အဲဒါကို ‘အတ်ကြောင်းပြောခြင်း(storytelling)’လို့ ခေါ်တယ်။ အတ်ကြောင်းပြောတယ်ဆိုတာ အသက်ရှုသလိုမျိုး သဘာဝ ကျေရတယ်၊ အတ်ကွက်ချုတာကတော့ တုပ္ပသာသက်ရှုခြင်း(artificial respiration)ရဲ့ စာပေးဗျာင်းပေါ်လေ။

နယူးအော်လန်က မြို့ပိုင်လေးတွေအပေါ် ကျွန်ုတော့အမြင် မြို့ပြေရရင် ကျွန်ုတော့ဗားရှင်းမှာ ဒရက်ကူ့လာဟာ သူ့ကိုဆန့်ကျင်ဖို့ လုပ်နေတဲ့ ဆင်ခြင်တဲ့တရားရှိ လောကြီးကသေးနှင့်တဲ့ လူသားတွေ အပေါ် အပြည့်အဝအောင်နိုင်သွားမယ်လို့ယုံတယ်။ (ကျွန်ုတော့လည်း အဲဒီလို့ နယ်မြှုံးလေးတစ်များ ကြိုးပြုင်လာခဲ့တာမို့ ကောင်းကောင်းသိတယ်) ကျွန်ုတော့အတ်ကောင်တွေကို ပျော့ည့်အားနည်းတဲ့ လူသားတွေအဖြစ် ကျွန်ုရစ်ခဲ့တာ မလိုလားတဲ့ စိတ်အပေါ် မှတ်ည်မထားဘူး။ အဲဒီအစား သူတို့ဟာ အသက်ဝင်ရှင်သန်ပြီး သူတို့ဘာသာ လုပ်ချင်တာ လုပ်ကြဖို့ပဲ။ တစ်ခါတလေ ဥက္ကရာဇ်ရှိတဲ့ အပြုံအမှုတွေ လုပ်မယ်။ တစ်ခါတလေ မိုက်မိုက်မဲ့ အခဲ့စွန်းတဲ့ လုပ်ရပ်မျိုးတွေ လုပ်မယ်။ ဒရက်ကူ့လာအတ်လမ်းအဆုံးမှာ စတုတ်ကာရဲ့ အတ်ကောင်တွေဟာ ဆလမ်းစံလေ့ထက် ပိုများတယ်။ ဆလမ်းစံလေ့ကို အုံပြုဖို့ကောင်းတာက ဟောဒီစာရေးဆရာင်ယ်လေးရဲ့ ဆန္ဒနဲ့သွေဖည်ပြီး အကောင်းမြင်ခံရတဲ့ စာအုပ်လည်း ဖြစ်နေသေးတယ်။ ဝမ်းသာပါတယ်လေ။ အဖုအထစ်၊ အစွန်းအထင်းလေးတွေတော့ တွေ့နေရနဲ့။ ဖုံးထားတဲ့ကြားက ပေါ်နေတဲ့ ဒီအနာအဆာအားလုံးဟာ ခုမှာအလုပ်ဝင်ကာစ လက်မှာအနုပညာ သည်တစ်ယောက်ရဲ့ နှန်ယ်မှုကြောင့် ရလာတဲ့ ထိခိုက်ဒဏ်ရာတွေ ဖြစ်ပေမဲ့

ဖုန်းဆိုးမြေ

ကျေးဇူးတော်အနည်းငယ်ကြောင့် အားရမိတဲ့ စာပိုဒ်များစွာလည်း တွေ့ရတယ်။

ကျွန်းတော်ရဲ့ ပထမဆုံးဝတ္ထုကို Doubleday စာအုပ်တိုက်က ထုတ်ခဲ့တာ။ ဒုတိယတစ်အုပ်အတွက်လည်း အခွင့်အရေးထပ်ပေးတယ်။ ကျွန်းတော်ရေးပြီးတာ ဒီတစ်အုပ်နဲ့ ဒါကဗုမှ တကယ့်ဝတ္ထုလို့ထင်တဲ့ Roadwork အမည်နဲ့ နောက်တစ်အုပ်ရှိတယ်။ ကျွန်းတော်က နောင်အခါ အယ်ဒီတာ ဖြစ်လာတဲ့ ဘေလ်သွန်မ်ဆင့်ကို နှစ်အုပ်လုံးပြလိုက်တယ်။ သူကလည်း နှစ်အုပ်လုံးကို ကြိုက်တယ်။ ကျွန်းတော်တို့ နေ့လယ်စာ သွားစားကြပေမဲ့ ဘာမှ ယတိပြတ်မဆုံးဖြတ်ဖြစ်ဘဲ စာအုပ်တိုက်ဆီ လမ်းလျှောက်ပြန်လာတယ်။ ပုံခိုရိပ်သာလမ်းနဲ့ ၅၄ လမ်းထောင့်ရောက်တော့ ‘လမ်းမကူးရ’ မီးရောင် အချက်ပြလို့ ရပ်လိုက်ကြတာနဲ့ ကျွန်းတော်လည်း ကိစ္စဖြတ်ရအောင် ဘယ်တစ်အုပ်ကို ထုတ်သွင့်တယ် ထင်လဲလို့ ဘေလ်ကို မေးလိုက်တယ်။ ‘Roadwork ကတော့ အာရုံစိုက်မှုပိုရှုင်ရလိမ့်မယ်၊ ဒါပေမဲ့ ‘Salem's Lot က သွေးစုံပုံတ်ကောင်တွေပါတဲ့ Peyton Place ဝတ္ထုပဲ’ တော်တော် ဖတ်လို့ကောင်းတယ်။ ဘက်ဆဲလားဖြစ်လောက်တယ်။ ပြဿနာက တစ်ခုပဲ ရှိတယ်။

ကျွန်းတော်က

“ဘာလ”လို့ မေးလိုက်တုန်းမှာ လမ်းကူးဖို့ မီးစိမ်းသွားတာမို့ ဘေးနားကလူတွေ လူပ်လှပ်ရှားရှား ဖြစ်သွားတယ်။

နယူးယောက်မှာ လမ်းကူးဖို့ မီးရောင်ပြောင်းသွားရင် ဆုံးဖြတ်ချက် ချရမယ့် တာဒေါ်အခိုက်အတန်ဖြစ်နေရင်တောင် ဆက်ရပ်နေဖို့အချိန်မရှိဘူး။ ကျွန်းတော်စိတ်ထဲ အဲဒီလို့ ခံစားလိုက်ရတာမို့ ဒီအခိုက်အတန်ကို တစ်သက်လုံး စွဲသွားတော့မှာ့။

“လူတွေက မင်းကို ထိတ်လန့်သည်းဖိစာရေးဆရာလို့ တံဆိပ်ကပ် လိုက်ကြလိမ့်မယ်”

ဒီတော့မှ ကျွန်းတော်လည်း စိတ်သက်သာရာရသွားပြီး ရယ်ရယ် မောမောနဲ့

“ဘက်လက်ကျိန်ထဲ ငွေရှိနေသရွေ့ ဘယ်လိုခေါ်ခေါ် ဂရမ်စိုက်ပါ ဘူးများ Second Coming ကို ထုတ်ရအောင်ပါ”

အဲဒီလိုနဲ့ ထုတ်ဖြစ်သွားရော ဆိုပါတော့။ ကျွန်းတော်မိန်းမက

Second Coming ဆိတ္တဲ့ နာမည်က လိုင်မှုလက်စွဲဆိုလို ဘာလိုလို ဖြစ်နေတယ် ဆိုလို ဂျူရဆလမ်းစံလေ့(Jerusalem's Lot)လို့ အစက နာမည်ပေးသေးတယ်။ ဂျူရဆလမ်းစံလေ့ဆိုရင်လည်း ဘာသာရေးစာအုပ်လိုလို ဘာလိုလို ဖြစ်နေပြန်ရောလို့ စာအုပ်တိုက်က ပြောတာနဲ့ ဆလမ်းစံလေ့('Salem's Lot)လို့ပဲ ပေးလိုက်တယ်။ တကယ်လည်း ကျွန်တော့ကို ထိတ်လန့်သည်းဖို့ စာရေးဆရာတစ်ယောက်အဖြစ် တံဆိပ် ကပ်လိုက်ကြတယ်။ ကျွန်တော်ကတော့ ဘယ်တော့မှ ငြင်းလည်း မငြင်း၊ ဝင်လည်း မခံပါဘူး။ အဲဒါ ကျွန်တော့အလုပ်မှ မဟုတ်ဘဲလို့ ရှိရှိလေးလေး တွေးတယ်။ ဒါပေမဲလည်း စာအုပ်ဆိုင်တွေမှာ ကျွန်တော့စာအုပ်တွေအတွက် စင်တစ်နေရာတော့ ရသွားတာပေါ့။

အဲဒီအချိန်ကစလို့ ဝထ္ဌရေးတာကလွှဲလို့ ကျွန်တာအားလုံး စွန့်လွှတ်လိုက်တယ်။ မှတ်မိသလောက် ကျွန်တော့စိတ်ထင် အဲဒီဇာတ်လမ်းစတွေးမိတာ ခုနစ်နှစ်သားလောက်ကဖြစ်မယ်။ သေသည်အထိ စွဲနေမှုလည်း ဒီဇာတ်လမ်းပဲ ဖြစ်မယ်။ ဇာတ်လမ်းတစ်ပုဒ် ပြောပြခွင့်ရတာ ကောင်းတယ်။ တကယ်နားထောင်ချင်တယ်ဆို ပိုတောင်ကောင်းသေး။ ပြစ်ချက်လေးတွေ ရှိရှိပဲလို့ ဆလမ်းစံလေ့ဟာ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ။ ကြောက်စရာလည်း ကောင်းတယ်။ တပ်ခါမှ မကြားဖူးသေးရင် ခုပဲ ပြောပြပါရခေါ့ ကြားဖူးတယ် ဆိုရင်လည်း ထပ်ပြောပြပါရခေါ့ ဆိုတော့ တို့မိကို ပိတ်ပြီး မီးရောင်မြှုန့်မြှုန် လေးနဲ့ သွေးစုပ်ပုတ်ကောင်တွေအကြောင်း ပြောကြတာပေါ့။ အကြိုက်ဆုံး ခုံလေးမှာထိုင်ပြီး စာကြည့်မီးလေးတစ်လုံးကလွှဲလို့ ကျွန်တာတွေ ပိတ်ထားလိုက်တော့။ ခင်ဗျားယဉ်လာအောင် ကျွန်တော်လုပ်နိုင်မယ် ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီစာအုပ်ကို ရေးနေတုန်းက ကျွန်တော်ကိုယ်တိုင် တကယ်ယုံခဲ့တာတိုး။

စင်တာလို့လ်၊ မိန်းပြည်နယ်။
ဇွန်လ ၁၅ ရက်၊ ၂၀၀၅ ခုနှစ်။



ပါဝင်သော အာတိကောင်များ

ဘန်မီးရှုစ်	စာရေးဆရာ
ဆူဆန်နော်တန်	ဘန်၏ ချစ်သူ
ဂိလျံဘေလ်နော်တန်	ဆူဆန်းအဖေ
အန်းနော်တန်	ဆူဆန်းအမေ
မတ်သရူးဘုံး	အဲြိမ်းစားကျောင်းဆရာကြီး
ဂျင်မီရိဒီ	မတ်၏တပည့်၊ ဆရာဝန်
မူးခံပတ်ထရိ	အသစ်ပြောင်းလာသော
	ကျောင်းသားလေး
ဟင်နရီပတ်ထရိ	မူးခံ၏ အဖေ
ဂျူနှုပ်ပတ်ထရိ	မူးခံ၏ အမေ
ဒန်နိန္ဒင့် ရက်ဖီ	မူးခံ၏ သူငယ်ချင်း၊ ညီအစ်ကိုနှစ်ယောက်
တို့နိဂလစ်	ဒန်နိန္ဒင့် ရက်ဖီ၏ အဖေ
မာဂျာရိဂလစ်	ဒန်နိန္ဒင့် ရက်ဖီ၏ အမေ
ပါကင်းစ်ဂေလက်စိစီ	ရဲချုပ်
နော်လီဂါဒ်နာ	ပါကင်းစ်ရာထူးကို စောင့်နေသော ဖြူးခံရဲ့
ပေါ်လင်းဒစ်ကန်စိ	Excellent Caf ကော်ဖီဆိုင်က
	စားပွဲထိုးသမ
ဒဲလ်ဘုံးတ်မာကေး	Dell's အရက်ဆိုင်ပိုင်ရှင်

အာဝင်ပျူရင်တန် န္တားနို့ပို့သော အဘိုးကြီး
 ဖလိုက်တစ်ဘစ် အာဝင်၏ တူ၊ ဆူဆန်ရည်းစားဟောင်း
 အီဗာမီးလား ဘန်နေထိုင်သော အဆောင်ပိုင်ရှင်
 အက်ဒီပဲလ်ခရိတ် အီဗာနှင့် တိတ်တိတ်ပုန်း ညားနေသူ
 မေဘဲလ်ဂျို့ စပ်စုတတ်သော အဘွားကြီး
 ဂလင်းနှစ်မေဘာယ်ရှိ မေဘဲလ်ဂျို့၏ မိတ်ဆွေ
 ဆန်ဒီမက်ကူဂဲ့လ် ဆေးစဲသော ကလေးအမေ
 ရီကြုံမက်ကူဂဲ့လ် ဆန်ဒီယောကျား
 ရန်ဒီကူဂဲ့လ် ဆန်ဒီနှင့် ရီကြုံတို့၏ သားကလေး
 ကားလ်ဖို့မင် သုဘရာဇာ
 မိုက်ဒို့ရှင်ယာဆင်န် ကားလ်၏ တပည့်၊ သီချိုင်းစောင့်လူငယ်
 ဒတ်ရော်ကျား အမှိုက်ပုံစောင့်ခါးကုန်းကြီး
 ချာလီရှိ.၌ ကျောင်းကားဒရိုင်ဘာ
 အာတီစထရောကာ ရှုံးနေ့
 ကုသ်ဘာလိုး စထရောကာ၏ အရှင်သခင်
 လာရီ(ခ)လောရင့်စိ အိမ်ခြံမြေအကျိုးဆောင်
 ခရော့ကတ်
 ရူသီခရော့ကတ် လာရီသမီး
 ဟန်ခံပိတာနှင့် လာရီတပည့်များ
 ရှိုင်ရယ်စနီး
 ရက်ကျိုးဆောယား ကားပြင်ဆရာ
 ဘွဲ့နှီးဆောယား ကိုရေးနှင့် ဖောက်ပြန်သော ရက်ကျိုးမယား
 ကိုရေးဘုရိုင်ယန်း တယ်လီဖုန်းပြင်သူ
 အသာဒေါ်နယ်ကာလာဟမ် အရက်သမားခင်ကြီး
 ချားလ်စိဂရစ်ဖန် န္တားမွေးမြှုပေးလုပ်ငန်းပိုင်ရှင်
 ဘက်စိဂရစ်ဖန် ချားလ်၏ အကြီးဆုံးသမီး၊
 ဆံပင်ညှပ်ဆရာမ
 ဟဲလ်နှင့် ဂျက် ချားလ်၏ သားအငယ်နှစ်ယောက်
 ဟားဘတ်မာစတန် မာစတန်စံအိမ်ပိုင်ရှင်



နိဒါန်း

ဘာလာရှာပါသလဲ မိတ်ဆွေဟောင်းရေ
တစ်ပြည်တစ်စွာကို ရောက်လာတာနှစ်ချီလို့ နေခဲ့
တယ့်တယ သိမ်းဆည်းထားတဲ့ ပုံရိပ်တွေနဲ့
တိုင်းတစ်ပါးရဲ့ ကောင်းကင်အောက်ဝယ်
မွေးရပ်မြေနဲ့ ဝေးကွာလွန်းလှတယ်။

ကျော်မြောက္ခာ၏ The Return of the Exile ကဗျာမှ

(၁)

လူတိုင်းက သည်လူကြီးနှင့် သည်ကောင်လေးကို သားအဖလို့
ထင်သွားတတ်သည်။

သူတို့သည် Citroën စီအန်ကားဟောင်းတစ်စီးနှင့် အနောက်
တောင်ဘက်လမ်းကြောင်းအတိုင်း အများအားဖြင့် လမ်းခွဲများမှ ကျင်လည်စွာ
လျှောက်သွားကြပြီး နောက်ဆုံးပန်းတိုင်ကိုမရောက်ခင် နေရာသုံးခုမှာ

စတည်းချခဲ့ကြသည်။ ရိုဒ်အိုင်းလန်းပြည်နယ်မှာ ခရီးတစ်ထောက် ဦးဆုံး နားပြီး အရပ်ရှည်ရှည် ဆံပင်အနက်ရောင်နှင့်လူက အထည်စက်ရုတ်ခုမှာ အလုပ်လုပ်သည်။ ထို့နောက် အိုဟိုင်းယိုးပြည်နယ်၊ ယန်းစံတောင်းမြို့ရှိ လယ်တွန်စက်တပ်ဆင်ရေးစက်ရုတ်ရုံမှာ သုံးလကြာ အလုပ်လုပ်သည်။ နောက်ဆုံးတွင် မက္ကာစီကိုနယ်စပ်နားက ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြို့ယောက်လေး တစ်ခုမှာ အခြေခြားပြီး ကတ်စံဖြည့်ပေးခြင်း၊ နိုင်ငံခြားကားလေး များကို ပြပြင်ခြင်းဖြင့် အထိုက်အလျောက် အောင်မြင်ခဲ့သလို သည့်အတွက် လည်း သူ့ကိုယ်သူ အုံသကျေနှင့်ခဲ့ရသည်။

ထို့ဟိုရပ်နားတိုင်း ပဲ့တ်လန်း Press-Herald ခေါ် မိန်းပြည်နယ်ထုတ်သတင်းစာတစ်စောင် အမြှေဝယ်ကာ မိန်းပြည်နယ်တောင်ပိုင်းရှိ ရောရာလမ်းစံလေ့ ဟူခေါ်သော မြို့လေးတစ်ခုနှင့် အနီးနားဝန်းကျင် အကြောင်းရေးထားသော စာများကို လိုက်ရှာဖတ်သည်။ ထိုအကြောင်းအရာများကလည်း ခဏာခဏ ပါတတ်၏။

စင်နှစ်ရယ်ဖောလ်နှင့် ရိုဒ်အိုင်းလန်းကို မရောက်ခင် မိုတယ်ခန်းမှာ နားကြစဉ် သူက ဝါဘ္ဗတစ်ပုဒ် အကြမ်းရေးပြီး အေးဂျင့်ဆီ စာပို့သည်။ သူ့ဘဝအပေါ် အရိပ်မည်းကြီး ထိုးကျေမလာခင် ဟိုးရှေး အသချဲ့ကတော့ သူသည် အင်မတန် အောင်မြင်သော ဝါဘ္ဗရေးဆရာ တစ်ယောက်ဖြစ်ခဲ့၏။ စိတ်ဝင်တစား ယဉ်ကျေးပူးရှာသည့် အမှုအရာရှိသော်လည်း ကြိုတင်ငွေ အကြောင်း အားနာပါးနာပင် စကားစံဖော်မရှာသော နောက်ဆုံးထုတ်ဝေသူဆီ အေးဂျင့်က စာများကို ပေးလိုက်သည်။ ထုတ်ဝေသူက အေးဂျင့်ပေးသည့် စာကို ဆုတ်ဖြပ်စံလိုက်ပြီးဖြစ်၍ ဝတ်ကျော်နားကျေ ‘ဟုတ်ကဲ’၊ ‘ကျေးဇူးပါ’ ဟုဆိုသည်။ စာအုပ်နှင့် ပတ်သက်၍ ဘယ်လို့မှ မခံစားရသည့်နှယ် ထိုစကားကို သူ့ပါးစပ်မှ အလွယ်ကလေး ပြောဖွေကို၏။

ကောင်လေးက စကားသိပ်မပြောတဲ့။ သူ့မျှက်နှာက အမြှေတစေရှုံးမြဲ၍ မှန်ကုပ်ကုပ်နှင့် မျက်လုံးများက ညိုမြိုင်းသော မိုးကုပ်စက်ပိုင်းကို ရုံးစိုက်ကြည့်နေသည့်နှယ် မည်းမောင်နေ၏။ လမ်းက စားသောက်ဆိုင်နှင့် ဓာတ်ဆီဆိုင်များမှာ ရပ်နားလျင်တော့ သူ့အသွင်က ယဉ်ကျေးဖော်ရွှေသည်။ သူ့အသွင်က အရပ်ရှည်ရှည်နှင့် လူကိုမျက်စီအောက်က အပျောက်မခံချင် သလိုခိုး ရေအီမံသွားသည့်အခါမှာပင် စိတ်လောနေပုံပေါ်၏၊ အရပ်ရှည်ရှည်နှင့် လူက ရောရာလမ်းစံလေ့မြို့အကြောင်း မကြာခဏ စကားဦးသန်းသည်

ဖုန်းဆိုးမြေ

တိုင် ကောင်လေးက ထိအကြောင်းပြောဖို့ ပြင်းဆန်တတ်သလို တစ်ခါတလေ
ပျော်လန်းသတင်းစာကို တမင်တကာ ချထားရစ်သည့်တိုင် ယောင်လို့မျှ
လှန်မကြည့်ချော်။

စာအုပ်ရေးသားပြီးစီးသောအခါ ဟိုင်းဝေးလမ်းမဘေးက ကမ်းခြော်
တဲ့တစ်လုံးမှာနေပြီး အတူလန္တိသမုဒ္ဒရာထက် ပိုနွေး၍ အကျွမ်းတဝ်
ရှိသော ပစ်ဖိတ်သမုဒ္ဒရာထ ရေဆင်းကူးတတ်ကြသည်။ အမှတ်ရရာ
တွေတော့ ကျွန်ရစ်မနေခဲ့။ ကောင်လေးသည် အသားတွေ ပိုညိုလာ၏။

ခိုင်ခုံသော ခေါင်မိုးအောက်မှာနေပြီး တစ်နေ့ထမင်းသုံးနှင်း
စားရသော်၌၊ လူကြီးသည် သူတို့ရောက်ရှိနေသော ဘဝနေထိုင်နည်းအပေါ်
သံသယဝင်၍ စိတ်ဓမ္မတ်ကျုတ်ပြုလာ၏။ သူသည် ကောင်လေးကို စာသင်
ပေးသည်။ ကောင်လေးသည် ညာ၏ရည်ထက်မြှက်ပြီး ထိုလူငယ်ယ်က
အတိုင်း စာပေမှာ မွေ့လျှော်၏။ သို့သော် ဆေလမ်းစံလေ့အကြောင်း
ခေါင်းထဲက ထုတ်ပစ်လို့မရ၍ တစ်ခါတလေ ညာဘက်၌ အပိုနေရင်းက
ထအော်ပြီး စောင်တွေကို ဆွဲယူလွှာင့်ပစ်တတ်သည်။

ထိုနောက် Random House စာအုပ်တိုက်က ကြိုတင်ငွေ
ဒေါ်လာတစ်သေင်းနှစ်ထောင်ပေးမည်ဟု ကမ်းလှမ်းလာကြောင်း အေးဂျင့်က
ပို့လိုက်သည့်စာတစ်စောင် နယူးယောက်မှ ရောက်လာသည်။ စာပေအသင်း
ကို ရောင်းရမှာလည်း သေချာသလောက်ရှိ၍ အဆင်ပြုပါ သလားတဲ့။
ပြေပါသည်။

သူသည် ဓာတ်ဆီဆိုင်မှ အလုပ်ထွက်ပြီး ကောင်လေးနှင့်အတူ
နယ်စပ်ကို ဖြတ်ကျော်သွား၏။

(j)

လေ့စောင်ပေါ်တော့စုံဟူသည် စပိန်လို ‘ရူးဖိနပ်များ’ ဟုအမိုာယ်
ရှုပြီး သမုဒ္ဒရာနှင့် သိပ်မဝေးသော ရွာငယ်လေးတစ်ခု၏ နာမည်ဖြစ်သည်။
ထိုအမည်ကြောင့် သူ့စိတ်မှာ တိတ်တာဆိတ် ကျေနပ်မိသေး၏။ ထိုရွာကို
ခရီးသွားများ လွှာတ်လပ်စွာ လာရောက်လည်ပတ်လို့ ရသောလည်း လမ်းက
မကောင်း။ သမုဒ္ဒရာမြောင်ကွင်းကို သေချာမတွေ့ရသလို စိတ်ဝင်စားစရာ
သမိုင်းဝင်အဖြစ်သနစ်များလည်း မရှိချော်။ သမုဒ္ဒရာကို ကြည့်လိုလျှင်

အနေက်စူးစုံသို့၊ ငါးမိုင်ထပ်သွားရသည်။ ရွာထဲက အရက်ဆိုင်မှာ ပိုးဟပ်များ သောင်းကျော်းလျှပြီး ပြည့်တန်ဆာဟူ၍ အသက်ငါးဆယ်အချွဲ အမယ်ကြီး တစ်ယောက်တည်းသာရှိ၏။

နေရာကသာ ခေါင်လှသည်မဟုတ်၊ သူတို့ဘဝများကလည်း ကဗ္ဗာပေါ်မှာ တည်ရှိမနေသလိုမျိုး ဆိတ်ဖြစ်လွန်းလှသည်။ ခေါင်းထက်မှာ ဖြတ်ပုံသွားသော လေယာဉ်လည်း မရှိသလောက် ရှားပါးသလို ဖြတ်သန်းခ ကောက်ခံသော အမြန်လမ်းမကြီးလည်း တစ်ခုတလေမျှမရှိ။ လျှပ်စစ် ဓာတ်အားသုံး မြက်ရိတ်စက်လည်း ဘယ်သူမှ မပိုင်၊ ပိုင်ဆိုင်ဖို့လည်း စိတ်မဝင်စားကြ။ ရေဒါယိုတစ်လုံး ရှိသောလည်း လွှင့်သမျှ လိုင်းအားလုံး စပိန်လိုကွေသာဖြစ်၍ တစ်ခုမှ နားမလည်ဘဲ ဆူညံနေတာသာ အဖတ် တင်သည်။ တေးသီချင်းတွေအားလုံးမှာ အော်ပရာပါပုံရ၍ တစ်ခါတလေ ညာဘ်တွင် စုံမန်းကျက် ကမန်းကတန်းပြောသော လေယူလေသိမ်းမျိုးနှင့် မွန်ဘာရေးမှ ထုတ်ဖွှဲ့သည့် ပျော်ဂို့တအစိုအစဉ်တစ်ခု လာတတ်သောလည်း တိုးလိုက်ကျယ်လိုက်သာ။ အဝေးမှ အသံကြားရသည့် မော်တာစက်ဟူ၍ ရွာခံလယ်သမားတစ်ဦးပိုင် ရွှေးဟောင်းထယ်တိုးစက်တစ်လုံးသာ ထူးထူး ဓားဓားရှိသည်။ လေကြောင်းသင့်လျှင် တန္တေသရဲတစ်ကောင် ညည်းတွား သည့်နှင့် ဖွတ်ချက်၊ ဖွတ်ချက်နှင့် အသံဆူဆူကို တစ်ချက်၊ တစ်ချက် ခပ်အုပ်အုပ်ကြားရ၏။ ရေကိုလည်း ရေတွင်းမှ လက်ဖြင့် ငင်ယူကြရသည်။

ပုံမှန်မရှိသောလည်း တစ်လယျင် တစ်ကြိမ် နစ်ကြိမ်တော့ ရွာထဲက ဘုရားကော်းလေးဆီ ရုပြုသွားကြသည်။ ထိုအခါ၌ ဘာအခမ်းအနား လုပ်မှန်း နားမလည်သော်ပြား သူတို့နှစ်ယောက် အတူသွားတက်ကြသည်။ လူကြီးသည် မွန်းကျပ်သော အပူချိန်နှင့် နေသားတကျ ငိုက်မျဉ်းချိ အလိုက်အထိက် ပြောဆိုဆက်ဆံသည့် လေယူလေသိမ်းနှင့် အကျမ်းတဝ် ဖြစ်လာမှန်း သူကိုယ်သူ သတိထားမိလာသည်။ တစ်ခုသော တန်ံ့နေ့နှင့် ကောင်လေးသည် ဝတ္ထုအသစ်ရေးနေသာ လူကြီးရှိရာ အိမ်နောက်ဖော် ခနော်ခနဲ့၊ ပေါ်တိကိုဆီ ထွက်လာပြီး ဘုရားကော်းသွားတက်ဖို့ ငင်ကြီးကို ပြောထားကြောင်း မရဲတရဲ ခွင့်လာပန်သည်။ လူကြီးက ခေါင်းညိတ်၍ စပိန်လိုသူတို့ပြောလျှင် နားလည်ပါမလားဟုမေးရာ ကောင်လေးက အဲဒီ လောက်တော့ ရပါတယ်ဟုဆို၏။

လူကြီးသည် မိန်းပြည့်နယ် ပေါ်တိလန်းမြို့သို့ တစ်ပတ်တစ်ကြိမ်

မှန်းဆိုးမြေ

မိုင်လေးဆယ်ခရီးကိုသွားကာ တစ်ပတ်လောက် ကြာမြင့်နေတတ်သည့် သတင်းစာကို သွားယူရသည်။ တစ်ခါတလေ သတင်းစာကို ခွေးသေးပန်းထား၍ ဝါနေတတ်၏။ နှစ်ပတ်ကြာသောအခါ ကောင်လေးက သူ့အား ဆောင်များစွဲလေ့ရှင်း ဗားမွန်ပြည်နယ်ရှိ မန်ဆန်ဟုခေါ်သော ဖြူလေးတစ်ခု အကြောင်း စိတ်လိုလက်ရလာပြောသည်။

သူသည် သတင်းစာကို ကောင်လေးဖတ်ဖို့ တမင်ရည်ရွယ်မထားချေ။ ထိုအထဲက ဆောင်းပါးကြောင့် သူစိတ်မချမ်းမသာ ဖြစ်ရသည့် အကြောင်းရင်းများစွာရှိသည်။ ဆလမ်းစွဲလေ့၏ ဘတ်လမ်းက ခုထိမပြီးပြတ်နိုင်သေး။ ပြီးမည့်ပုံလည်း မရ။

နောက်တစ်ရက်တွင် ကောင်လေးက ‘မိန်းပြည်နယ်က တန္ဆိတ်လော’ ဟူသည့် ခေါင်းစီးစာတန်းကိုဖော်၍ သတင်းစာကို လက်မှာ ခေါက်ကိုင်ကာ သူ့ဆီရောက်လာသည်။

ကောင်လေးက

“ကျွန်ုတ် ကြောက်တယ်”

အရပ်ရည်ရည်နှင့်လူက

“ငါရောပ”

(၃)

မိန်းပြည်နယ်က တန္ဆိဖြူလော

Press-Herald အယ်ဒီတာဂျွန်လူးဝစ်ရေးသည်။

ကျေရုဆလမ်းစွဲလေ့။

ကျေရုဆလမ်းစွဲလေ့မြို့သည် ပေါ်တ်လန်းမြို့မြောက်ဘက်မှ မိုင်နှစ်ဆယ်ကွာဝေး၍ ကမ်းဘားလန်းမြို့အရှေ့ဘက်ရှိ ဖြူငယ်လေးတစ်ခု ဖြစ်သည်။ ယင်းသည် အမေရိကန်သမိုင်းတွင် ချောင်ကျျှု လူခေါင်သော ပထမဆုံးမြို့ဟုတ်သလို နောက်ဆုံးမြို့လည်း ဟုတ်ချင်မှ ဟုတ်မည်။ သို့သော အထူးဆန်းဆုံးမြို့တစ်မြို့ ဖြစ်သည်ကတော့ အမှန်ပင်။ တန္ဆိဖြူများမှာ များသောအားဖြင့် ရွှေ၊ ငွေ စသည့် သတ္တုကြောတွေ့ကာ နေချင်းညျှင်း

လူဦးရေ တိုးဗားစည်ပင်လာသော်၏ြား သတ္တုရှိင်းကုန်ခန်းသွားသည့်အခါ ချက်ချင်းလိုလို လူသူကင်းမဲ့၍ ကြောက်ပျောက်င်ာက်ပျောက် ပျောက်ကုန်ကြေး စတိုးဆိုင်၊ ဟိုတယ်၊ အလုပ်ခန်းများ၊ တိတ်ဆိတ်ခြောက်က်၍ ကျွန်ုရှုစဲ့ သော အမေရိကန်အနောက်တောင်ပိုင်းမှာသာ ရှိတတ်ကြသည်။

နယူးအောင်လန်း၊ ဗားမွန်ပြည်နယ်ရှို မန်ဆန်ဟု ခေါ်သော မြို့လေး တစ်မြို့သည်လည်း ဒေသအခေါ် ဂျေရှုဆလမ်းစံလေ့(ဂါ)ဆလမ်းစံလေ့ နည်းတူ လူသူကင်းမဲ့သွားပံ့က လျှို့ဝှက်ဆန်းကြယ်လှ၏။ ၁၉၂၃ ခုနှစ် နောက်လောက်မှာ မန်ဆန်မြို့မှာ နေထိုင်သူ လူ ၃၁၂ နှစ်ယောက်လုံး မရှိတော့ဘဲ တစ်ပြင်လို့ ခြောက်ကပ်သွားပံ့ရသည်။

မြို့လယ်ခေါင်ရှိ လူနေထိုမ်နှင့် အသေးစားလုပ်ငန်းဘဏောက်အားး များတွင် နေထိုင်သူတစ်ယောက်မှာ မရှိတော့သော်လည်း လွန်ခဲ့သော ငါးဆယ့်နှစ်နှစ်ကအတိုင်း ယနေ့တိုင် ရှိုနေဆဲပင်။ အချို့နေရာများတွင် ပစ္စည်းပစ္စယူများ မရှိတော့သော်လည်း အိမ်အများစုမှာ လူချည်းသက်သက် လေပြင်းနှင့်အတူ လွှင့်ပါသွားသည့်အလား အိမ်ထောင်ပရီဘောကများက ဟန်များက ရှိုနေသေးသည်။ အိမ်တစ်လုံးတွင် စားပွဲအလယ်တည့်တည့်၌ ပန်အိုးတစ်လုံးချကာ ညာစားဖို့ ငင်းကျင့်ပြင်ဆင်ထားသည်။ အိမ်တစ်လုံး၏ အပေါ်ထပ်မှာ အိပ်ရာဝင်ဖို့ ပြင်ထားသည့်အလား စောင်များကို သပ်သပ်ရပ်ရပ် ပြောင်းပြန်လှ၍၍ ခေါက်တင်ထားသည်။ ကုန်းဆိုင်တစ်ဆိုင်တွင် ကောင်တာပေါ် ခေါက်လျက်သေား တင်ထားသော အထည်လိပ်တစ်ထပ်နှင့် ငွေရှင်းစက်မှ ကျေသင့်ငွေ \$1.22 ဟူသော ပြေစာတစ်ခွက် ထွက်နေသည်။ ငွေသိမ်းအံဆွဲ ထဲ့၌ ဒေါ်လာငါးဆယ်နှီးပါး မတို့မထိ ကျွန်ုရှိုနေသေးသည်ကိုလည်း စစ်ဆေးတွေ့ရှိရ၏။

အနီးတစ်ပိုက်က လူများက ထိုမြို့မှာ သရဲ့ခြောက်၍ လူနေထိုင်လို့ မရဘဲ အမြဲခြောက်ကပ်တိတ်ဆိတ်နေကြောင်း ခရီးသွားမည့်သည်များကို ဖျော်ဖြေရေးဆောင်ဆန် ပြောပြတတ်ကြသည်။ ဖြစ်နိုင်ချေ ပို့ရှိသော အကြောင်း တစ်ရပ်မှာ မန်ဆန်မြို့ကို ပါက်ရောက်သော အခိုက်လမ်းမကြီးဟူ၍ တစ်ခု တလေများမရှိဘဲ ပြည်နယ်၌ အမေ့ခံထောင့်တစ်နေရာတွင် တည်ရှိနေသော ကြောင့်တည်း။ မေရိုဆဲလေက်စံတေဇ္ဇာသော်ြားမှလဲ၍ ရှုတ်တရက်ကြီး တစ်ပြင်ဖြစ်သွားခဲ့သော ဤဆန်းကြယ်မှုမျိုးကား မြို့တစ်ရာမှာတစ်မြို့ ရှာတွေ့နိုင်မည် မဟုတ်ချေ။

ဖုန်းဆိုးမြေ

ကျေရဆလမ်းစ်လော့လည်း ဤဖြစ်ရပ်နှင့် အလားသဏ္ဌာန် များစွာတူ၏။

၁၉၇၀ ခုနှစ် သန်းခေါင်စာရင်းအရ ဆောင်မီးစ်လော့မှာ နေထိုင်သူ ၁၃၁၉ ယောက်ရှိသည်။ ယမန်နှစ်က သန်းခေါင်စာရင်းထက် ဆယ်နှစ် အတွင်း ၆၇ ယောက်တိတိ တိုးလာ၏၊ လူဦးရေ ကျိုးတိုးကျဲတဲ့နှင့် သက်တောင့်သက်သာ၍ တာဝိတရပြောစရာ နည်းပါးလှသော အဆိပါ မြို့လေးကို ယခင်နေထိုင်သွားသူများက ‘သလေ့’ ဟုတရင်းတနီး ခေါ်တတ်သည်။ ပန်းခြံနှင့် ခရော်သန်းစိုက်ပျိုးရေးဧဒေးရှိ မီးပုံးနားတွင် ပုံမှန်စုဝေးတတ်သော သက်ကြီးချယ်အိုများအနေဖြင့် ၁၉၅၁ ခုနှစ်က ဖြစ်ပွားခဲ့သော မီးလောင်မှုသာ ပြောစရာရှိသည်။ ယင်းမှာ အဆင်ခြင်မဲ့ မီးတုတ်ညိုရာမှ စလောင်ခဲ့သော ပြည်နယ်သမိုင်း၏ အကြီးမားဆုံး တော့မီးကြီးတစ်ခုဖြစ်၏။

ပျော်စွဲခွင့်ပွဲဟန် Ladies' Auxiliary ကိတ်မှန်ဖုတ်ပွဲနှင့် ဆက်စပ်၍ သတ်မှတ်ထားသည့် ရက်သွေးပတ်တွင် ကြီးကြီးကျယ်ကျယ် ကျင်းပပြု လုပ်၏း ကိုယ်အလုပ်ကိုယ်သာ အာရုံးစိုက်တတ်သော မြို့ငယ်လေးတစ်ခုမှာ အငြိမ်းစားယူလိုပါက သလေ့ကိုသာ ကောင်းကောင်းကြီး ရွေးချယ်နိုင်သည်။ လူဦးရေစာရင်းအရ ၁၉၇၀ ခုနှစ် သန်းခေါင်စာရင်းက ဖော်ပြထားသည့်မှာ မိန်းပြည်နယ်ရှိ မည်သည့်မြို့လေးမှာမဆို နှစ်ကာလကြောရည်စွာ နေထိုင်သူ များနှင့် ကျေးလက်လူမှုဖော်ပညာရှင်များသာရှိ၏။ ယင်းတို့မှာ ယခင် လူဟောင်းများ၊ ဆင်းရဲသားလူနည်းနှင့် အောင်လက်မှတ်လက်ကြားညုပ်၌ လုံးဝပြန်မလာတော့သည့် လူငယ်လူချယ်များဖြစ်ကြသည်။

သို့သော် လွန်ခဲ့သည့် တစ်နှစ်ကော်ခန်ကာစဉ်၍ ကျေရဆလမ်းစ်လော့မှာ ပုံမှန်မဟုတ်သည့် အခြင်းအရာတစ်ခု စတင်ဖြစ်ပွားခဲ့သည်။ ယင်းမှာ မျက်စိအောက်မှာပင် လူဦးရေ လျော့ကျ သွားခြင်းတည်း။ ပုံမှန်သဘာဝ အတိုင်းဆိုလျှင် ကြီးမားသော လူဦးရေ အချိုးအစားက သည်လိုနေ့မြင်ညာ ပျောက် လျော့ပါးသွားခြင်း မရှိတတ်ခဲ့။

ယခင်က သလေ့မှာ ရချုပ်ဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပါက်ငံကေလက်စိုက ကစ်ထရီမြှော ညီမဖြစ်သူနှင့် အတူနေသည်။ ဆေးဆိုင်၏ မျက်နှာချင်းဆိုင်လမ်းတစ်ဘက်ခြင်းရှိ ဓာတ်ဆီဆိုင်ပိုင်ရှင် ချားလိစ်ဂိုမ်းစ်က ယခုအခါ ကမ်းသားလန်းမြို့မှာ စက်ပြင်ဆိုင်ဖွဲ့ထားသည်။

ပေါ်လင်းဒစ်ကန်စ်က လော့စ်အိန်ဂျုတိစ်မြို့သို့ ပြောင်းရွှေသွားပြီး ရို့ကြား လက်စ်က ပျော်လန်းမြို့ရှိ စိန့်မက်သရူးမစ်ရှင်မှာ အလုပ်လုပ်နေသည်။ ထို့ကြောင့် ‘ပျောက်မသွားသူများ’ စာရင်းကတော့ ဆက်ရှိနေပေမည်။

ရှာဖွေတွေရှိခဲ့သူများနှင့် ပတ်သက်၍ ဆန်းကြယ်နက်နဲ့သော အချက်မှာ သူတို့သည် ရျော်ဆလမ်စ်လော့အကြောင်း (အကယ်၍ယင်းမြှုမှာ တစ်ခုခုသာဖြစ်ခဲ့သွေ့ ဖြစ်ပျက်ခဲ့သမျှကို) ပြောပြလိုစိတ်၊ သို့မဟုတ် ပြောပြနိုင်စွေးမရှိခြင်းဖြစ်သည်။ ပါကင်းစ်ဂေါလက်စ်စိတ် သတင်းထောက်ကို သာမဏ်ကာလျှောက်ကြည့်၍ စီးကရက်တစ်လိပ်စီးသို့ပြီး ‘အဲဒါကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်လို့ပေါ့များ’ ဟုဆိုသည်။ ချားလိုစ်ရှိမ်းစ်က သူ့လုပ်ငန်း ဆက်လက်မရပ်တည်နှင့်တော့သဖြင့် ထွက်ခဲ့ရသည်ဟုရှင်းပြသည်။ Excellent Caf မှာ နှစ်နှင့် ချို့၍ စားပွဲထိုးသမလုပ်လာသူ ပေါ်လင်းဒစ်ကန်စ်ကတော့ သတင်းထောက် စုစုစ်းမေးမြန်းထားသောစာကို လုံးဝ ပြန်မဖြေခဲ့ခြေား မစွဲကိုကားလက်စ်ကတော့ ဆောလမ်းစ်လော့အကြောင်း ပြောပြရန် အသေအလဲ ပြင်းဆန်းခဲ့သည်။

အချို့သော လူပျောက်မှုများကိုတော့ သူတေသနအနည်းငယ်၊ ပညာတတ်တို့၏ အတွေးအခေါ်နှင့် ခန့်မှန်းတွက်ချက်လို့ရသည်။ နေးသည်၊ သမီးဖြစ်သူနှင့်အတူ ပျောက်ကွယ်သွားသော မြှို့အိမ်ခြေမြေအကျိုးဆောင် လောရန်းစ်ရေးရေးကုန်တွက်သည် ယခုအခါ ပျော်လန်းမောလ်နှင့် ရှေ့ပင်းစင်တာ ဆောက်လုပ်နေဖြို့ဖြစ်သော ပျော်လန်းမြို့က မြေနေရာတစ်စိတ်တစ်ပိုင်း အပါအဝင် မေးခွန်းထုတ်စရာ စီးပွားရေးလုပ်ငန်းအများအပြားနှင့် မြေကွက်များ ကျော်ရန်ခဲ့၏။ ပျောက်ဆုံးစာရင်းထဲ ပါသော ရှို့ကိစ်မက်ဇူးလုပ်မိသားစုမှာ အစောင့်းနှစ်ကာလက မွေးကောင်းစ သားကလေးကို ဆုံးရှုံးလိုက်ရသောကြောင့် ဆက်နေစရာ အကြောင်းနည်းသည်။ သူတို့ကတော့ ဘယ်နေရာမဆို ရောက်နေနိုင်၏။ တော်းသူများမှုလည်း ထိုခေါင်းစဉ်ထဲပါသည်။

ပြည်နယ်ရဲချုပ် ပီတာမက်စီး၏ ပြောကြားချက်အရ

“ရျော်ဆလမ်းစ်လော့က လူတွေဆီကို နောက်ကြောင်းလိုက်ဖို့၊ လွှတ်ထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ မျက်စီအောက်မှာ လူပျောက်တာတွေက မိန့်ပြည်နယ်မှာ ဒီမြို့တစ်ခုတည်း ရှိတာမဟုတ်ဘူးလေ။ ဥပမာ ရှို့ကိစ်မက် ဇူးလုပ်ဆုံး ဘဏ်တစ်ခုနဲ့ ငွေကြေားစီးမံခန့်ခွဲရေးရာ ကုမ္ပဏီနှစ်ခုမှာ အကြွေးတွေ ကျော်ခဲ့တယ်။ ကျွန်းတော့အနေနဲ့ပြောရရင် သူကစိတ်မချေရတဲ့ စီးပွားရေး

ဖုန်းဆိုးမြေ

သမားခုံ၊ ခုလိုတွက်သွားဖို့ ဆုံးဖြတ်လိုက်တာပဲ။ တစ်နေ့နေ့ကျရင် ဒီနှစ် မဟုတ်လည်း နောက်နှစ်လောက်မှာ သူ့ပိုက်ဆံအိတ်ထဲက ခရက်ဒစ်ကတ်ကို ထုတ်သုံးလိမ့်မယ်။ အဲဒါကျရင် ကိုခနဲမှာပဲ။ အမေရိကားမှာ လူပျောက်တယ် ဆိုတာ ချယ်ရိုပိုင်ပန်း သဘာဝအလျောက် ပွင့်သလို ဖြစ်နေကျသဘော တရားတွေပဲ။ ကျွန်တော်တို့ဟာ ရွှေလျားစနစ်အလေးပေး လူမှုအဖွဲ့ အစည်းထဲ နေနောက်တာ။ တစ်နေရာမှာ င့်တိုက်တိုင်စိုက်ပြီး အခြေချာ နှစ်နှစ်၊ သုံးနှစ်နှစ်လောက်ကြောရင် စိုက်ထားတဲ့င့်တို့ နှုတ်ပြီး နောက်တစ် နေရာ ရွှေသွားကြရော့။ တစ်ခါတလေ နောက်ပြောင်းမယ့် လိပ်စာတောင် ပေးခဲ့ဖို့မေ့တတ်ကြတယ်။ အထူးသဖြင့် သေသွားရင်ပိုဆိုး” ကဗျာတိန်မက်ဖီး၏ ခေါင်းမာသော လက်တွေ့ဆန် စကားလုံးများကို အပထား၍ ရေရှးဆ လမ်းစံလေ့မှာ အဖြေမထုတ်နိုင်သော မေးခွန်းများလည်း ရှိနေသေးသည်။ ပရ့ဒန်ရှုယ်အာမခံကုမ္ပဏီ၏ အမှုဆောင်အရာရှိ ဟင်နရီပတ်ထရီ၊ သူ့ဇနီးနှင့် သားဖြစ်သူတို့မှာ ပျောက်ဆုံးနေသောကြောင့် သေစာရင်းထဲ ထည့်ရှုန်းက် နေ၏။ မြို့ခံဆေးများ၊ စာကြည့်တိုက်များနှင့် အလှဖန်တီးရှင်တို့လည်း သေ စာရင်း ထဲပါသည်။ စာရင်းသည် စိတ်ရှုံးစရာ ကောင်းအောင် ရှည်လျားလှ၏။

အနီးပတ်ဝန်းကျင်က မြို့များတွင်မူ တစ်ယောက်စကား တစ်ယောက်နားဖြင့် ဒဏ္ဍာရီရောတ်လမ်းကို စတင်ပြောဆိုနေကြလေပြီ။ ဆေလမ်းစံလေ့သည် သရဲခြောက်သည်ဟု ဂုဏ်သတင်းကျော်စေလှ၏။ တစ်ခါတစ်ရုံ တစ်မြို့လုံးကို သွယ်တန်းထားသော Central Maine စာတ် တိုင်များအပေါ်၍ ရောင်စုံများ လက်နေတတ်သည်ဟု သတင်းရသည်။ သလေ့မှာ နေထိုင်သူများကို ယူအက်ဖုံးယှဉ်ပုံးများက ခေါ်ဆောင်သွား ခြင်းဖြစ်မည်ဟုဆိုလျှင်ပင် ရယ်မိကြမှာ မဟုတ်။ မြို့ထဲမှာ အောက်လမ်းများ လေ့ကျင့်ကြသော ပညာသည်လျှပ်ယ်တစ်စုံရှာ သည့်အတွက် မြှင့်မြတ်သော နယ်မြေ၏ အမြင့်မြတ်ဆုံးမြို့တော်ကို ဘုရားသခင်မျက်မာန်တော် ရှုခံရသည် ဟုလည်းဆို၏။ အချို့ကတော့ သဘာဝလွန်ဖြစ်ရပ်များကို ဖယ်ကြည့်လျှင် လွန်ခဲ့သော သုံးနှစ်က ဟူ၍စတန်း တက္ကဆက် အစရှိသော ပြည်နယ်များ၏ ပျောက်ဆုံးသွားသော လုပ်ယေားအား ကြောက်မက်ဖွယ် အစလိုက် အပြုလိုက် မြေမြို့ပြသြုပ်သြုပ်ဟုတ်ထားသည်ကိုသာ ရှာတွေ့ခဲ့ကြောင်း သွားသတိရ ကြသည်။

ဆလမ်းစံလေ့သို့၊ အမှန်တကယ် သွားရောက်လည်ပတ်လိုက်

လျှင်တော့ သည်လိုထင်မြင်ကရာ ပြောဆိုကြတာ သိပ်မရှိချေ။ ထိုမြို့မှာ ဖွင့်ထားသည့် လုပ်ငန်းလည်း တစ်ခုမှုမကျန်တော့။ နောက်ဆုံးဟူ၍ နောက်ဝါရီလက ပိတ်သိမ်းသွားသော Spencer's ကုန်မျိုးစုံနှင့် ဆေးအရောင်း ဆိုင်တစ်ခုသာရှိသည်။ ခရော်ဆန်စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်၊ ကုန်မာဆိုင်၊ ဘာလိုးနှင့် စထရေကာပရီဘောကဆိုင်၊ Excellent Caf နှင့် စည်ပင်သာယာအဆောက်အဦကိုပင် ပျဉ်ချုပ်ရိုက်၍ အားလုံးပိတ်ထား၏။ မူကြိုကျောင်းအသစ်မှာလည်း လူမရှိ။ ၁၉၆၇ ခုနှစ်က သလေ့မှာ တည် ဆောက်ခဲ့သော သုံးမြို့ပေါင်း အထက်တန်းကျောင်းလည်း ထိုအတူ။ ကျောင်းသုံးပရီဘောကနှင့် စာအုပ်များကို ကျောင်းခရိုင်ထဲက အခြားမြို့များထဲ ပါဝင်သော လူထုဆန္ဒခံယဉ်ပဲကျင်းပရန် ဆိုင်းင့်ထားသည့် ကမ်းသားလန်းမြို့က ယာယိသိမ်းဆည်းရာနေရာများသို့ ပြောင်းရွှေထားသော်ဗြား ဆေလမ်းစံလေ့ရှိ ဘယ်ကလေးမှ နောက်စာသင်နှစ်စာသည်အထိ တက်ကြမည့်ပုံမရ။ ကလေး လည်းမရှိ။ အနှစ်ပစ်ခံ ဈေးဆိုင်၊ စတိုးဆိုင်များ၊ လူမနေသော အိမ်များ၊ တော့ထနေသော ခြိုင်းများ၊ လူမရှိသော လမ်းသွယ်နှင့် နောက်ဖေးလမ်းများသာရှိသည်။

ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ရှာတွေ့လို့၊ သတင်းကြားလိုသော လူတစ်ချို့တော့ရှိသည်။ ယင်းတို့မှာ ဂျေရုဆလမ်းစံလေ့မက်သဒစ်ချုံ၌ ကျောင်းမှ သင်းအုပ်ဆရာ ပျော်ရွေ့ကိုင်းစံ၊ စိန်အန်ဒရုးဘုရားကျောင်းမှ ခင်ကြီးဟသာဒေါ်နယ်ကာလာဟမ်၊ ဆေလမ်းစံလေ့ချုံချုပ်ကျောင်းနှင့် လူမှုရေးလုပ်ငန်းများမှာ ထင်ရှားသော မြို့ခံမှုဆိုးမမောဘဲလိုဂဲစ်၊ ဂိတ်စ် ချည်မျှင်နှင့်အထည်စက်ရုံမှာ အလုပ်လုပ်သော မြို့ခံလင်မယား လက်စတာနှင့် ဟာရိယက်ဒါဟမ်၊ မြို့ထဲမှာ ဘော်ဒါဆောင်ဖွင့်ထားသော အီးဗီလီလားစသည်။

(၄)

သတင်းစာမှာ အထက်ပါဆောင်းပါးကိုဖတ်၍ နှစ်လကြားပြီးနောက် ကောင်လေးသည် ချုံချုပ်ကျောင်းသုံးသွား၍ အရာအားလုံးကို ပထမဆုံး အနေဖြင့် အာပတ်ဖြေဝန်ခံလိုက်သည်။

ရွှာခံစ်ကြီးသည် ပါးရေနားရေ တွန်းလိပ်သော မျက်နှာနှင့် ဆုံးအဘိုးကြီးတစ်ဦးဖြစ်သည်။ အံအားသင့်ဖွယ်ဘဝ၊ စိတ်အားတက်ကြွမှု နှင့်အတူ နေလောင်မျက်နှာပေါ်က သူမျက်လုံးများက စူးစိတ်မှာပြည့်နှင့် အိုင်းယာလန်သားဆန်လှစွာ အပြာရောင်ရှိသည်။

အရပ်ရှည်ရှည်နှင့်လူ အိမ်ပြန်ရောက်တော့ ခင်ကြီးက ပေါ်တိကိုမှာ ထိုင်ပြီး လက်ဖက်ရည်သောက်နေ၏။ သူ့ဘေးမှာ ဝတ်စုံပြည့်နှင့်လူတစ်ယောက် မတ်တပ်ရပ်နေသည်။ ထိုသူသည် ဆံပင်အလယ်ခွဲကို ဆီလိမ်းထားသဖြင့် ၁၈၉၀ ခုနှစ်များက အရပ်ရှည်ရှည်နှင့်လူ ရှိက်ခဲ့သော ကိုယ်လုံးပေါ် ဓာတ်ပုံများထဲက သူ့ကိုယ်သူပင် သွားအမှတ်ရသည်။

ထိုသူက

“ကျေပ်နာမည် ယေရှုဒဲလာရေးမူညာ့ပါ။ အသာဂရေကွန်က အိုလိပ်စကား သိပ်မတတ်တော့ ကျေပ်ကိုဘာသာပြန်ခိုင်းလို့။ အသာ ဂရေကွန်က ကျေပ်တို့မိသားစုအပေါ် အင်မတန်ကျေးဇူးပြုခဲ့တယ်။ အဲဒီ အကြောင်းတော့ ပြောမပြတော့ဘူး။ သူဆွေးနွေးချင်တာရှိရင် ကျေပ်နှုတ်လုံ ပါတယ်။ သဘောတူရဲ့လား” ဟုခပ်တင်းတင်းဆိုသည်။

အရပ်ရှည်ရှည်နှင့်လူက

“ဟုတ်ကဲ့” ဟုဆိုကာ မူညာ့ကို တစ်လှည့်၊ ဂရေကွန်ကို တစ်လှည့် လက်ခွဲနှုတ်ဆက်သည်။

ဂရေကွန်က စပိန်လို ပြန်ပြောပြီး ပြုးသည်။ သူ့မေးရိုးမှာ သွားဝါးရွောင်းသာ ကျိန်တော့သော်လည်း သူ့အပြီးက နေခြည်ပမာ နွေးဖြားချုပ်စရာကောင်းသည်။

“အသာက ပြောတယ်။ လက်ဖက်ရည်သောက်မလားတဲ့။ ဂရိုးတီးပေါ့။ အင်မတန် အေးမြတ်ယောက်သား”

“သိပ်ကောင်းပေါ့”

အားလုံးအဆင်ပြသွားသောအခါ ခင်ကြီးက

“ကောင်လေးက မင်းရဲ့သားမဟုတ်ဘူး”

“မဟုတ်ပါဘူး”

“သူဝန်ခံသွားတာ ထူးဆန်းတယ်။ အမှန်ဆိုရရင် ဒီလိုတူးဆန်းတဲ့

ဝန်ခံချက်မျိုး ဘုန်းကြီးတစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြားဖူးဘူး”

“ကျွန်ုတ်တော့ အဲ့ထွေရာ မရှိပါဘူး”

ဂရေကွန်က လက်ဖက်ရည် တစ်ငံသောက်ရင်း

“သူ ငိုတယ်။ နင့်နင့်သည်းသည်းနဲ့ ငိုလိုက်တာ ကြောက်ဖို့
ကောင်းတယ်။ အဲဒါ သူ့စိတ်လိပ်ပြာထဲကလာတာ။ ဒီဝန်ခံချက်ကြောင့်
ကိုယ်တော့ရင်ထဲ အသည်းထဲက မေးချင်တာတစ်ခုရှိတယ်၊ မေးလို့
ရမလား”

အရပ်ရှည်ရှည်နှင့်လူက

“ဟင့်အင်း၊ မေးစရာ မလိုပါဘူး။ သူပြောသွားတာ အမှန်တွေချည်း
ပါပဲ”

မူပေါ့ဘာသာပြန်မပြခင် ဂရေကွန်က ခေါင်းတဆတ်ဆတ်
ညီတ်သည်။ ဦးလျင် မျက်နှာညီးသွား၏။ ဂရေကွန်က ကူးနစ်ဖက်ကြားမှာ
လက်ညွှပ်ပြီး ကုန်း၍ စပိန်လို အကြာကြီးပြောသည်။ မူပေါ့က မျက်နှာ
သေနှင့် စူးစိုက်၍နားထောင်၏။

ခင်ကြီးစကားဆုံးလျင် မူပေါ့က

“လောကမှာ ထူးဆန်းတာတွေ အများကြီး ရှိတယ်တဲ့။ လွန်ခဲ့တဲ့
အနှစ်လေးဆယ်က အဲလ်ဂါရနှုန်းက လယ်သမားတစ်ယောက်ဟာ မိန်းမ
တစ်ယောက်လို အော်သံပြုတတ်တဲ့ ဖွတ်တစ်ကောင် ယူလာဖူးတယ်။
ကျုပ်တို့ သခင်ကိုယ်တော်ရဲ့ အမှတ်အသားဖြစ်တဲ့ သံပန္တက်ရာတွေရှိတဲ့
လူတစ်ယောက်ကိုလည်းမြင်ဖူးတယ်။ Good Friday ဆိုရင် သူ့လက်နဲ့
ခြေထောက်က သွေးထွက်လာတတ်တယ်။ ဒါဟာ စက်ဆုပ်ဖွယ်ရာ အမှောင့်
ပယောက အပလက္ခဏာတစ်ခုပဲတဲ့။ ခင်ဗျားနဲ့ ကောင်လေးအတွက်
လေးလေးနှင်းနှင်း သတိပြုစရာပဲ့။ အထူးသဖြင့် ကောင်လေးအတွက်ပေါ့။
အဲဒီအရာက သူ့ကို ဝါးမျိုးစားသောက်နေတယ်။ သူပြောချင်တာက...”

ဂရေကွန်က စပိန်လို တိုတိတုတ်တုတ် ပြောလိုက်ပြန်၏။

“ကျော်ဆလမ်းစံလေ့က ခင်ဗျားရဲ့လုပ်ရပ်ကို နားလည်ရဲ့လားတဲ့”

အရပ်ရှည်ရှည်နှင့်လူက

“ကျော်ဆလမ်းစံလေ့။ ဟုတ်ကဲ့ နားလည်ပါတယ်”

ဂရေကွန်က စပိန်လို ထပ်ပြောပြုသည်။

“သူက ခင်ဗျားဘာဆက်လုပ်ဖို့ ရည်ရွယ်ထားသလဲလို့ မေးတယ်”

ဖုန်းဆိုးမြေ

အရပ်ရည်ရည်နှင့်လူက ခေါင်းကို အလွန်တရာဖြည့်းညွှေးစွာ
ရမဲ့ခါဗြိုး

“မသိဘူး”

ကရေကွန်က စပိန်လို ထပ်ပြောသည်။

“သူက ခင်ဗျားအတွက် ဆုတောင်းပေးပါမယ်တဲ့”

(၆)

တစ်ပတ်ကြာသောအခါ သူသည် ချေးသံချွဲနှင့် အိပ်မက်ဆိုးမှ
လန်းနှီးကာ ကောင်လေးနာမည်ကို အော်ခေါ်၏။ ပြီးလျှင်
“ငါ ပြန်မယ်”

ကောင်လေးသည် ညိုတိုတိ ဖြစ်နေလျက်ကပင် သူ့စကားကြောင့်
ဖြူဖြော့သွား၏။ လူကြီးက

“မင်း ငါနဲ့လိုက်မလား”

“ကျွန်တော့ကို ချစ်ရဲလားဟွာ”

“ချစ်တာပေါ့။ ဘုရားရော ချစ်တာပေါ့ကွာ”

ကောင်လေးက စင့်သဖြင့် လူကြီးက သူ့ကို ဖက်ထားလိုက်၏။

(၇)

သို့တိုင် သူအိပ်မပေါ်တော့။ မျက်နှာတွေက နှင့်းတောထ
မှုန်ဝါးပောက်ကွယ်သွားသည့် ပုံရိပ်တွေလို သူ့အနားမှာ တရာစ်ဝဲဝဲနှင့်
အရိပ်ထဲကနေ ချောင်းမြောင်းနေကြသည်။ လေတိက်၍ တွဲလောင်းကျ
နေသော သစ်ကိုင်းတစ်ခု ခေါင်မိုးနှင့် ရိုက်မိုး ထွက်လာရာ လန်ဖျုပ်၍
ထခိုန်မိသည်။

ရောဂါနလမ်းစံလေ့။

မျက်လုံးကို မှတ်၍ လက်နှစ်ဖက်နှင့် အပ်ထားမိသည်။ အားလုံး
အစက ပြန်လာပြီ။ တစ်ချေက်ကလေး လူပ်လိုက်သည်နှင့် နှင့်မှန်တိုင်း

လင်းခန္ဓု

သေးသေးလေးထန်သွားတတ်သည့် ဖန်သားစက္ကာပိတုးကို မျက်စိတဲ့ မြင်လာ
တော့မလိုလို။
ဆေလမ်းစံလေ့။

ပထမပိုင်း

မာစတန်စံအိမ်

ဘိလုံးငက်နှင့် အချို့သော အင်းဆက်ပိုးမွားများပင် အိပ်မက်မက်
 တတ်သည်ဟု ယူဆကြပေရာ ပကဗောဓာတ်အရှိတရား၏ သတ်မှတ်ချက်အရ
 ဘယ်သက်ရှိခိုင်စပ်မျှ စိတ်ပိုင်းဆိုင်ရာ မူမမှန်ဘဲ အချိန်အကြာကြီး
 ဆက်လက်ရှုင်သန် ရပ်တည်နိုင်မှာမဟုတ်။ စိတ်လွှတ်ဖောက်ပြန်ခြင်း မရှိသော
 ကုန်းမြင့်စံအိမ်ကား အမောင်ကို ဆုံးကိုင်လျက် တောင်ကုန်းများကို အမိုပြု၍
 မိမိဘယ်သာ ထိုးထိုးမားမား ရပ်တည်လျက်ရှိ၏။ နှစ်ပေါင်းရှစ်ဆယ်ကြာအောင်
 ရပ်တည်ခဲ့ပြီးသော ကုန်းမြင့်စံအိမ်သည် နောင်နှစ်ပေါင်းရှစ်ဆယ်ကြာ
 အောင်လည်း ရပ်တည်နိုင်စွမ်းပေလိမ့်မည်။ စံအိမ်တွင်းဝယ် အထက်သို့
 မြင့်တက်သွားသော နံရုံ၊ သပ်ရပ်စွာ စီရိတားသော အုတ်ချပ်၊ ခိုင်ခဲ့သော
 ကြမ်းပြင်၊ သင့်တင့်လျောက်ပတ်စွာ ပိတ်ထားသော တံခါးတို့နှင့်အတူ
 တိတ်ဆိတ်မှုက ကုန်းမြင့်စံအိမ်၏သစ်သား၊ ကျောက်သားတို့မှာ မြှုမြှုမြှုမြှု
 လဲလျောင်းပြိုမ်းသက်နေ၏။ ထိုနေရာမှာ လျောက်သွားနေသည့်အရာမှာလည်း
 ဘယ်အရာပင်ဖြစ်ပါစေ တစ်ကိုယ်တည်း သွားလာနေသည်သာ။

ရွာလီဂျက်ဆင်နှု
The Haunting Of The Hill House ဝထ္ဗ္ဗ



အခန်း တစ် ဘန်-၁

(၁)

ဂါတ်ဖြတ်သန်းခကောက်ခံသော အမြန်လမ်းမကြီးပေါ် မြောက် အရပ်အတိုင်း မောင်းလာရင်း ပွဲတ်လန်းမြှုံးကို ကျော်သည့်နှင့် ဘန်မီးရွှေ့၏ ခန္ဓာကိုယ်မှာ စိတ်မသက်သာမှုက တဆစ်ဆစ် ထိုးဆွေနေသလိုမျိုး စနီးစနောင့် ဖြစ်လာသည်။ စက်တင်ဘာလ ၅ ရက်၊ ၁၉၇၄ ခုနှစ် နောက်သို့ကာလသည် မို့ပြည့်စိမ်းလန်းသော သစ်ပင်၊ ပြာလွှင်နှီးညွှေ့သော ကောင်းကင်ကို ချုန်စွဲကာ ပျော်ပျော်ကြီး ထွက်ခွာသွားအော်။ အားလုံးမောက်သို့မှာ အကျော်မှာ ကောင်းလေး နှစ်ယောက်က ကာဘိုင်းသေနတ်ထမ်းလာသည့်နှယ် ငါးမွှားတံကိုယ်စီပုဒ်ပေါ် ဟန်ကျပန်ကျတင်ကာ အမြန်လမ်းမကြီးအတိုင်း လမ်းလျှောက်သွားကြတာကို တွေ့ရ၏။

ယာဉ်ကြောကို ခရီးသွားလမ်းကြောင်းဆီ ပြောင်းဝင်၍ အရှိန် အနေးဆုံး လျှော့မောင်းကာ ခေါင်းထဲတစ်ခုခုပေါ်လာလို ပေါ်လာ၍ မှတ်ညွှေ့ကို လူပ်နှီးကြည့်၏။ စစ်ချင်း ဘာများပေါ်မလာ၍ စိတ်ပျက် မသွားအောင် ကိုယ့်ကိုယ်ကိုယ် ကြီးစားသတိပေးသည်။

အဲဒီတုန်းက မင်းက ကိုးနှစ်သားပဲ ရှိသေးတာလေ။ တံတား
အောက်မှာ စီးတဲ့ရေတောင် နစ်ဆယ့်ငါးနှစ် ကြာခြား။ နေရာတွေဆိုတာလည်း
လူတွေလိုပဲ ပြောင်းလဲသွားလောက်ရောပေါ့။

ထိုအချိန်က လေးလမ်းမောင်းအမှတ်(၂၉၅)လမ်းမကြီးပင် မရှိ
သေး။ သလော့မှ ပေါ်တဲ့လန်းသို့ သွားလိုလျှင် အမှတ်(၁၂)လမ်းမကြီးကနေ
ဘားလ်မောက်သိကို အရင်သွား၊ ပြီးမှ အမှတ်(၁)လမ်းမကြီးဆီ ဆက်သွားရဲ
သဖြင့် အချိန်ကုန်လှ၏။

ပေါက်ကရလေးဆယ်အတွေးတွေ တော်လိုက်တော့။

ဒါပေမဲ့ အတွေးကို ရပ်ဖို့ခက်တယ်။ အထူးသဖြင့်...။

လက်ကိုင်ဘားအကွေးနှင့် ဘီအက်စ္စအဆိုင်ကယ်ကြီးတစ်စီး
ညာဘာက်ယာဉ်မောင်းလမ်းကြောမှ ကျော်တက်သွားသည်။ မောင်းသွာက
တိရှပ်နှင့် ချာတိတ်တစ်ယောက်။ နောက်ထိုင်ခုဗျာ နေကာမျက်မှန်အကြီးကြီး
တပ်ထားသော အနီရောင်ရာကင်နှင့် မိန်းကလေးတစ်ယောက်ပါသည်။
သူတို့အရှိန်က နည်းနည်းလေးမြန်နေသဖြင့် လက်နှစ်ဖက်လုံးဖြင့် ဟွန်းကို
တီး၊ ဘရိတ်ကိုနှင့်ရှင်း အကဲပိုပြလိုက်၏။ ထိုအခါ ဆိုင်ကယ်က အရှိန်တင်
မောင်းလိုက်သဖြင့် အိတ်အောမှ ပြာမှိုင်းသောမီးခါးများ ရူးခနဲထွက်လာပြီး
မိန်းကလေးက သူ့ကို လက်ခလယ်ထောင်ပြသည်။

အရှိန်ကို ရပ်ဖို့ခက်သည်။ အထူးသဖြင့်...။

စီးကရဂ်တစ်လိပ် တောင့်တရင်း ကားကို နို့အရှိန်ပြန်မြင့်
လိုက်သည်။ သူ့လက်များ မဆိုစလောက်တုန်ရိနေ၏။ ဘီအက်စ္စ^၁
ဆိုင်ကယ်က လျင်မြန်စွာ မောင်းချသွားသဖြင့် မြင်ကွင်းမှ ပျောက်လှလှ။
ချာတိတ်တွေတယ်ခက်သည်။

အမှတ်ရစရာတွေ သူ့ဆီ အံ့ဖို့က်ကျင်းလိုက် ပြုကျလာ၏။
သိပ်မကြာသေးခင်က အမှတ်တရတွေ။ ယင်းတို့ကို ခေါင်းထဲက ချက်ချင်း
မောင်းထုတ်ပစ်လိုက်၏။ သူမော်တော်ဆိုင်ကယ်မစီးတာ နှစ်နှစ်လောက်
ရှိပြီ။ ဘယ်တော့မှလည်း ပြန်စီးဖို့စိတ်ကူးမရှိ။

ဘယ်ဘက်မျက်လုံးထောင့်မှာ အနီရောင်ကို ဖျတ်ခနဲတွေလိုက်
သဖြင့် လုမ်းကြည့်လိုက်ရာ ကြည်နဲးကျော်ပွဲသွား၏။ ရည်လျားမြင့်မားသော
ကိုင်းတော့မှ လုမ်းကြည့်လျှင် တောင်ကုန်းလေးတစ်ခုပေါ်မှာ ဆေးအဖြူ။
သူတို့ထားသော အမိုးခုံးနှင့်အနီရောင်စပါးကျိုကြီးတစ်လုံးကို တွေ့ရသည်။

ဖုန်းဆိုးမြေ

ယင်းသည် အရင်ကလည်း သည်အတိုင်း၊ ယခုလည်း သည်အတိုင်းပင် မပြောင်းမလဲ တစ်ပုံစံတည်း ရှိနေချေအို။ အစာအရာရာ အဆင်ပြေမှာလား မသိ။ ထို့နောက် မြင်ကွင်းက သစ်ပင်များနှင့် ကွယ်သွားသည်။

အမြန်လမ်းမ ကမ်းဘားလန်းမြို့ကို နီးလာသည်နှင့် အကျမ်းတဝ် ရင်းနှီးခဲ့သောအရာတွေ ပိုများလာ၏။ ငယ်ငယ်က ငါးများခဲ့ဖူးသော တော်ဝင်မြစ်ကို ဖြတ်သည်။ တစ်ချက်တစ်ချက် သစ်ပင်များကြားမှ ဖျော်ခနဲ့ပေါ်ပေါ်လာတတ်သော ကမ်းဘားလန်းချာမြင်ကွင်းကို တွေ့ရသည်။ ‘မိန်းပြည်နယ်’ စိမ်းလန်းစိပြည်နေပါစေ’ဟူသော စာတန်းကြီး ဆေးခြယ် ထားသော ကမ်းဘားလန်းရေစင်ကို အဝေးကနေမြင်ရသည်။ ဒေါ်လေး စင်ခိုကတော့ ယင်းစာသားအောက်မှာ ‘ပိုက်ဆံဆောင်လာပါ’ဟု ဆေးသုတ် သွားသင့်ကြောင်း အမြှုပြောတတ်၏။

ငါးမြိုင်အကွာက အစိမ်းရောင်ဟပ်နေသော ဆိုင်းဘုတ်ကို လှမ်းကြည့်ရင်း သူ့ဆီမှာ မူလကရှိခဲ့သော စိတ်လှပ်ရှားမှ ပိုမိုကြီးထွားလာ၍။ ကားကို အရှုန်းတင်လိုက်သည်။

အမှတ် (၁၂) လမ်းမကြီး

ကျေရာဆလမ်းစံလေ့မြို့
ကမ်းဘားလန်းကောင်တိ

သူ့မှာဝင်နေသော စိတ်ကောင်းများသည် မီးပုံပေါ် ကြုပက်လိုက် သော သဲမှုန်များလို ဖွားခနဲလွှင့်စင်ကုန်ပြီး ပိုန်းပိတ်အောင် မည်းနက်သော အမောင်ထုသာ ရုတ်တရက် ဝင်လာ၏။ သူ့စိတ်က မီရန်ဒါ နာမည်ကို ပြောထွက်ရန် ကြိုးစားသော်လည်း သူကခွင့်မပြု။ ဆိုးဝါးသော အသိနှင့် ကာလတုန်းက ဒါတွေ့ကို သူလိုက်နာခဲ့၊ ရွှေ့ရှေးတတ်ခဲ့သည်။ သို့သော် သည်တစ်ခုကတော့ သူ့အပေါ် တုန်လှပ်ချောက်ချားစရာကောင်းအောင် အားနှင့်အင်နှင့် လွှမ်းစီးထား၏။

ငယ်ငယ်က လေးနှစ်လောက် နေခဲ့ဖူးသော အီမံတစ်လုံးရှိရာ သည်မြို့လေးဆီ သူဘာပြန်လာလုပ်ပါသလဲ။ ပျောက်ဆုံးသွားသည့် အရာ တစ်ခုခုကို ပြန်လည်ဖမ်းဆုပ်ရယူရန် ကြိုးစားဖို့လား။ ကလေးတုန်းက လျောက်ခဲ့ဖူးသော လမ်းမတွေက ခရီးသွားနေ့သည်တွေ လွှေ့ပစ်ခဲ့သော

ဘိယာဘူးခွဲများနှင့် ရှပ်ပွဲနေမလား၊ နိုင်လွန်ကတ္တရာဖြောင့်တန်းစွာ ခင်းထား မလား။ ဘယ်လိုပဲဆုံးအတတ်ပညာမျိုးကို သူမျှော်လင့်လို့ ရနိုင်မလဲ။ သို့သော် ထိုညာ မော်တော်ဆိုင်ကယ်ကို မထိန်းနိုင်တော့ဘဲ ငောက် ပြေးဝင်လာသော အဝါရောင်ဗန်ကား၊ နော်သည် မီရန်ဒါအော်သံ၊ ရုတ်တရက် အဆက်ပြတ်သွားပြီးနောက်...။ အဘာလုံးပြီးသွားခဲ့ပြီ။

ညာဘက်မှာ မြို့ပြင်အထွက်လမ်းကို မြင်လိုက်ရသည့်ခကာ ချိန်းဘားလိန်းနှင့် လူဝါစ္စတန်အထိ ဆက်မောင်းသွားရန် ဆုံးဖြတ်လိုက်၏။ သို့နှင့် မြို့အထွက်လမ်းကို ကျော်အောင်မောင်းသွားပြီး နေ့လယ်စာ ဝင်စားသည်။ ပြီးမှ မြို့ဘက် ပြန်ကွွဲသည်။ ဘယ်ကို ပြန်ကွွဲဘာပါလိမ့်။ ဘိမ်းကိုလား၊ ရယ်စရာပင် ကောင်းသေးတော့။ သူမှာသာ ဘိမ်းရှိသည်ဆိုလျှင် ဒီမြို့မှာ ရှိတာသာ ဖြစ်၏။ ထိုအိမ်မှာ လေးနှစ်လောက်သာ နေခဲ့ဖူးသော်လည်း ယင်းကသာ သူ့အိမ်ဖြစ်သည်။

ကားကို အချက်မီးပြကာ အရှိန်လျှော့ပြီး အမှတ်(၁၂)လမ်းမကြီးနှင့် ဆက်သွားသည့် အမြန်လမ်းမဆီ ဆင်ခြေလျှောအတိုင်း တက်လိုက်သည်။ သည်လမ်းက အခွတော့ မြို့နှင့်ပို့ဆော ရှိုင်းတ်နာရိပ်သာလမ်းဖြစ်နေပြီ။ မိုးကုပ်စက်ရိုင်းဆီ တစ်ချက်လျမ်းကြည့်ပြီး တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ဘရိတ်ကို ခြေနှစ်ဖက်နှင့် နင်းမိသဖြင့် ကားက တုံ့ခနဲခါ၍ရပ်သွားသည်။

ကောင်းကင်ယံသို့၊ ချီတက်တော့မည့်ဟန်နှင့် အရှေ့အရပ်ဆီ တော်စောင်းအတိုင်း ပြေပြေကလေးမြင့်တက်သွားသော သစ်ပင်များကို မျက်စိတစ်ဆုံး မြင်ရသည်။ အများစုက ထင်းရှူးပင်တွေဖြစ်၏။ ဤနေရာက ကြည့်လျင် မြို့လေးကိုမြင်ရ။ ဟိုးအဝေးမှာ သစ်ပင်တိပ်များနှင့်အပြုံး ချွှန်ထွက်နေသည်ကတော့ မာစတန်းအိမ်၏ မြင်းမို့ရှုပိတ်ခေါင်မိုးပင်။

ယင်းကို မျက်တောင်မခတ်တမ်း ကြည့်နေသော သူ့မျက်နှာက ရုပ်စုမြင်ပြောင်းထဲက မြင်ကွင်းတို့၏ သယ်မြန်သော ပြောင်းလဲမှုမျိုးနှင့် ခံစားချက်မျိုးစုံ ယုက်သန်းလာ၏။

“ဘုရား၊ ဘုရား။ ခုထက်ထိ ရှိနေတုန်းပါလား”ဟု ခပ်ကျယ်ကျယ် ရော်တိမိသည်။

သူ့လက်မောင်းသူ ပြန်ငံ့ကြည့်တော့ ကြက်သီးမွေးည်းတွေ ထနေ၏။

သူသည် ဆေလမ်းစံလေ့မြို့ကို ဘေးမှတမင်တကာ ရှောင်ကွင်း ပတ်မောင်း၍ ကမ်းဘားလန်းမြို့ထဲ အရင်ဝင်ပြီးမှ အနောက်အရပ်ရှိ ဘန်စံလမ်းမကနေ မြို့ထဲပြန်ဝင်လာခဲ့သည်။ နည်းနည်းပါးပါး ပြောင်းလဲ သွားသော မြင်ကွင်းကို သူအံ့ဩသွား၏။ Dell's အမည်ရှိ အရက်ဆိုင်တစ်ခု၊ လတ်လတ်ဆတ်ဆတ် တူးဖော်ထားသော ကျောက်ကျင်း တစ်စုံနှင့် သူမမှတ် မိသော အိမ်အသစ်အနည်းငယ်ရှိသည်။ သစ်မာပင် အမြောက်အမြားကို ပျော့ဖတ်လုပ်ပစ်လိုက်ကြပြီ။ မြို့အမှိုက်ပုံဆီ သွားရာ လမ်းကို ညွှန်ပြသော သံပြုဖိုင်းဘုတ်ဟောင်းကတော့ ယခင်အတိုင်းရှိနေဆဲ။ ပလက်ဖောင်းလည်း ခုထိဖော်မထားသဖြင့် ချိုင့်ချက်တွေ၊ အဝတ်ဖွဲ့ သစ်သားပြားတွေနှင့် ပြည့်နေဆဲ။ အနောက်မြောက်အရပ်မှ အရှေ့တောင်အရပ်ဆီ သွယ်တန်းထားသော စင်ထရယ်မိန်းဓာတ်အားပေးတာဝါတိုင်များရှိရာ သစ်ပင်များအလယ်မှ Schoolyard Hill ကိုလည်းမြင်ရ၏။ ဂရစ်ဖန် လယ်ကွင်းမှာ စပါးကျိုသာ ရိုကြီးလာသော်လည်း ခုထိရှိသေးသည်။ နွားနှီးကို ပုလင်းများဖြော် ကိုယ်တိုင် ညွှန်ရောင်းသေးလားမသိ။ ‘ဂရစ်ဖန်ကွင်းက နေခြည်နွားနှီး’ဟူသော လိုဂို စာသားအောက်မှာ ပြီးနေသော နွားမတစ်ကောင်ပုံ ပါသည်ကို သွားသတိရတော့ ပြီးလိုက်မိ၏။ ဒေါ်လေးစင်ဒီအိမ်မှာတုန်းက ပြောင်းဖူးမှန်းကြပ်တွေပေါ်ထိန္ဒားနှီးတွေ အများကြီး ဆမ်းစားခဲ့ဖူးသည်။

ဘယ်ဘက်ကိုကျွဲ့၍ ဘရှုတ်ခိုစ်လမ်းမပေါ်တက်၊ သံကြေးတက်နေသော ဂိတ်တံခါးများနှင့် ဟာမိန့်ဟေးလိုသံချိုင်းကုန်းကို ပိုင်းပတ်ကာရုံထားသော ပိုနိမ့်မိမ့် အုတ်တံတိုင်းဘေးက ဖြတ်သန်းကာ မာစတန်ကုန်းဟု သိကြသည့် မတစောက်သော မြေသားလမ်းဘက် မောင်းသွားသည်။

ကုန်းထိပ်ရှိ လမ်းနှစ်ဖက်ခြမ်းလုံးမှာ သစ်ပင်တွေလဲနေသည်။ ညာဘက်ကို ကြည့်လျှင် မြို့ကိုအပေါ်စီးမှ တည့်တည့်ကြီးမြင်ရပြီး ထိုဘက်ခြမ်းကို သူအရင်ကြည့်၏။ ဘယ်ဘက်ခြမ်းမှာတော့ မာစတန်စံအိမ်ရှိသည်။ ကားကိုရပ်ပြီး အပြင်ထွက်သည်။

ဟိုအရင်ကုန်း အတူတူသား၊ ဘာမှမပြောင်းလဲ။ တစ်ခုတေလေပင် ကွာမြားတာမရှိ။ မနေ့တစ်နေ့က မြင်ခဲ့ရသည့်နှစ်။

အိမ်ရေ့ခြိုဝင်းထဲမှာ မြေကိုရိုင်းတွေ တောထနေရာ ပေါ်တိကိုရှိရာ

သွားသော ကျောက်ပြားခုံးလမ်းဟောင်းပင် ပျောက်တောက်တောက် ဖြစ်နေ၏။ ပုရှစ်သံ တစိစိနှင့် နဲ့ကောင်တွေ ဟိုခုန်သည်ကူး လုပ်နေတာကို မြင်ရသည်။ စံအိမ်ကြီးအသွင်က မသိလျှင် မြို့လေးကို ဗုံးကြည့်နေသည့်နှင့် ပျုံချုပ်များနှင့် ဖြစ်ကတတ်ဆန်းပိတ်ထားသော ပြတ်းပေါက်များ၊ အဆောင်အထပ်အသွယ် သွယ်နှင့် ပြန်ကားကျယ်ဝန်းလှုသော်လည်း လျှော့တိ လျှော့ခြဲဖြစ်နေသော စံအိမ်ကြီးအသွင်က နှစ်ရှုံးလများလှုမနေသော အိမ်အိမ်ဟောင်းများမှာ ရှိတတ်သည့်အတိုင်း နိမ်တဲ့လက္ခဏာမကောင်းသည့် အငွေအသက်အပြည့်နှင့် ရာသီဥတုဒဏ်ကြောင့် ဆေးရောင်က မီးခါးရောင်ယူနိုင်ဖောင်းနှင့်တူနေသော်။ လေမှန်တိုင်းများဒဏ်ကြောင့် သစ်သားအုတ်ကြွပ်အမိုးပြားတွေ တစ်စီ ကြွေကျနေသလို ထူထပ်စွာ ကျဆင်းထားသော ဆီးနှင့်များကြောင့် အိမ်ခေါင်မိုးအနောက်ထောင့် ချိုင်းဝင်နေပုံးက ခါးကုန်းကြီးတစ်ယောက် လွှာအိပ်နေသလိုလို။ အိမ်အဝင် လျှေကားလက်ရုံးတိုင်မှာ သံရှိက်ထားသော ကျျေးကော်ဝင်ရောက်ခြင်း၊ မပြုရဆိုင်းဘုတ်ပြားကဗျလည်း စုတ်ပြုတ်နေသည်။

မြက်တောကဲဆင်း၊ အဝင်လမ်းအတိုင်း လမ်းလျောက်ဝင်ကာ ရူးဖိနပ်နားက ပုရှစ်နှင့် နဲ့ကောင်တွေ ခါထွေတ်၊ ပေါ်တိကိုဆီတက်၍ ဖြစ်က တတ်ဆန်း ပိတ်ထားသော ပျုံချုပ်ကြားကနေ အိမ်ရှုံးထဲဖြစ်ဖြစ်၊ ဧည့်ခန်းမထဲဖြစ်ဖြစ် ချောင်းကြည့်ချင်စိတ်က တားဆီးမရဝင်လာ၏။ အိမ်ရှုံး တံ့ခါးကို ဖွင့်ကြည့်ပြီး သော့ခတ်မထားလျှင် အထဲဝင်လို့ရမလား မသိ။

တံ့တွေးတံ့ချက် မျိုးချုပ်း၊ စိတ်ညို့အိပ်မွေ့ချခံရသည့်အလား စံအိမ်ကြီးကို ငြေးကြည့်နေမိသည်။ ထိုအခါ စံအိမ်ကြီးကဗျလည်း သူ့ကို ကြောင်တောင်တောင်နှင့် ပြန်ကြည့်နေ၏။

ဓည့်ခန်းမဆီး လျောက်သွားလျှင် ဆွေးမြည့်နေသော နံရံကပ်စတ္တာနှင့် စိုတိဖို့ပတ် ပလတ်စတာအနဲ့ရမည်။ နံရံတွေထဲမှာ ကြောက်တွေ ဟိုသည် လျောက်ပြီးနေမည်။ ကြေားပြင်မှာ ပြန်ကျနေသော အမျိုက်တွေ ပွဲစေမည် ဖြစ်ရာ စတ္တာဖိတုံးတို့ဘာတို့ တစ်ခုခုတော့ အိတ်ကပ်ထဲ ကောက်ထည့်လာလို့ရသည်။ ဧည့်ခန်းမအဆုံးမှာ မီးဖို့ချောင်ဆီမသွားဘဲ ဘယ်ဘက်ကို ကွွဲဝင်လိုက်လျှင် အပေါ်တက်သည့် လျှေကားတွေ ရှိသည်။ မျက်နှာကြော်မှ နှစ်ချို့ကွာကျထားသော ပလတ်စတာဖုန်းမှုန်းများကို နှင်းတက်ရမည်။ လျှေကားက ဆယ့်လေးထစ်တိတိရှိသည်။ နိမ်တဲ့မကောင်းသော နံပါတ်ကို ရောင်ရားလို၍ ထပ်ထည့်ထားသော အပေါ်ဆုံးလျှေကားထစ်က တခြား

ဖုန်းဆိုးမြေ

ဟာတွေထက်ပိုသေး၏။ လျှေကားထိပ်မှ ရပ်ကြည့်လိုက်လျှင် လျှောက်လမ်းအဆုံးမှာ ပိတ်ထားသော တံခါးတစ်ချပ်ရှိယူည်။ တံခါးနှင့် နီးလာသည့်နှင့်အမျှ တံခါးသည် ပိုပိုကြီးလာသယောင် ထင်ရမည်။ ထိုတံခါးသို့လောက်သွားကာ ငွေရောင်မြိုန်နေသော တံခါးလက်ကိုင်ဘူဆီ လက်လှမ်း၍။။

ထံအိမ်ဆီမှာအကြည့်လွှဲကာ နှီးခဲနဲ့ လေတစ်ချက်ချွဲနှင့်ထုတ်လိုက်သည်။ အခုတော့ မသွားသေး။ နောက်မှ သွားချင်သွားမည်။ လောလောဆယ် ဤနေရာမှာ ရှိနေသေးကြောင်း သိရလျှင် တော်ပြီ။ သူ့ကို စောင့်နေသည်ပဲ။ ကားခေါင်မိုးပေါ် လက်တင်၍ မြို့လေးဘက် လှမ်းကြည့်၏။ မာစတန်စံအိမ်ကို ဘယ်သူကိုင်တွယ်ထိန်းသိမ်းထားသလဲ စုစမ်းရမည်။ ငှားရမ်းလို့ ရမလား မသိ။ မိုးဖိုးချောင်ကို စာရေးခန်းလုပ်ပြီး အိမ်ရှုခန်းမှာ အိပ်လို့ ရုလောက်သည်။ အပေါ်ထပ်တော့ မတက်ရ။

တက်စရာလည်း မလုံး။

သူသည် ကားထဲပြန်ဝင်ပြီး စက်နှီး၍ ဂျေရာဆလမ်းစံလေ့မြို့ဆီ တောင်ကုန်းအတိုင်း မောင်းဆင်းသွားသည်။



ଓବନ୍ଧଃ ୟୁ ଜୀବନ୍ଧ-୧

(୧)

ପଞ୍ଚଶିତ୍ରସାହିତ୍ୟରେ ଖୁବାନ୍ତରେଣୁ ଆମ୍ଭାଦିନଙ୍କ ଲୁହି ମିଳିଗଲେ ଓ ଆନନ୍ଦବନ୍ଦିତ ବ୍ୟାଗକୀ ମଧ୍ୟରେ ହେଉଥିଲା ଏହାକାରୀ ଶୋଇଲା କାହାର ଉପରେ କିମ୍ବା କିମ୍ବା ଏହା କାହାରଙ୍କ ଆମାଦିନଙ୍କ ଅନନ୍ତରେ କାହାରଙ୍କ ମଧ୍ୟରେ ବ୍ୟାଗକୀ ଯାଏଇବେ ହାବିଲୁଛି । ଏହାକାରୀ କାହାରଙ୍କ ମଧ୍ୟରେ କାହାରଙ୍କ ଆମାଦିନଙ୍କ ଅନନ୍ତରେ କାହାରଙ୍କ ମଧ୍ୟରେ ବ୍ୟାଗକୀ ଯାଏଇବେ ହାବିଲୁଛି । ଏହାକାରୀ କାହାରଙ୍କ ମଧ୍ୟରେ କାହାରଙ୍କ ଆମାଦିନଙ୍କ ଅନନ୍ତରେ କାହାରଙ୍କ ମଧ୍ୟରେ ବ୍ୟାଗକୀ ଯାଏଇବେ ହାବିଲୁଛି । ଏହାକାରୀ କାହାରଙ୍କ ମଧ୍ୟରେ କାହାରଙ୍କ ଆମାଦିନଙ୍କ ଅନନ୍ତରେ କାହାରଙ୍କ ମଧ୍ୟରେ ବ୍ୟାଗକୀ ଯାଏଇବେ ହାବିଲୁଛି । ଏହାକାରୀ କାହାରଙ୍କ ମଧ୍ୟରେ କାହାରଙ୍କ ଆମାଦିନଙ୍କ ଅନନ୍ତରେ କାହାରଙ୍କ ମଧ୍ୟରେ ବ୍ୟାଗକୀ ଯାଏଇବେ ହାବିଲୁଛି । ଏହାକାରୀ କାହାରଙ୍କ ମଧ୍ୟରେ କାହାରଙ୍କ ଆମାଦିନଙ୍କ ଅନନ୍ତରେ କାହାରଙ୍କ ମଧ୍ୟରେ ବ୍ୟାଗକୀ ଯାଏଇବେ ହାବିଲୁଛି । ଏହାକାରୀ କାହାରଙ୍କ ମଧ୍ୟରେ କାହାରଙ୍କ ଆମାଦିନଙ୍କ ଅନନ୍ତରେ କାହାରଙ୍କ ମଧ୍ୟରେ ବ୍ୟାଗକୀ ଯାଏଇବେ ହାବିଲୁଛି । ଏହାକାରୀ କାହାରଙ୍କ ମଧ୍ୟରେ କାହାରଙ୍କ ଆମାଦିନଙ୍କ ଅନନ୍ତରେ କାହାରଙ୍କ ମଧ୍ୟରେ ବ୍ୟାଗକୀ ଯାଏଇବେ ହାବିଲୁଛି ।

ଏହାକାରୀ କାହାରଙ୍କ ମଧ୍ୟରେ ବ୍ୟାଗକୀ ଯାଏଇବେ ହାବିଲୁଛି । ଏହାକାରୀ କାହାରଙ୍କ ମଧ୍ୟରେ ବ୍ୟାଗକୀ ଯାଏଇବେ ହାବିଲୁଛି । ଏହାକାରୀ କାହାରଙ୍କ ମଧ୍ୟରେ ବ୍ୟାଗକୀ ଯାଏଇବେ ହାବିଲୁଛି ।

ပြီးတော့ သူ့ကိုပြန်မေ့ကြည့်ပြီး ထလိုက်တာကောင်းမည်ဟု တွေးလိုက် ဟန်နှင့် ထရပ်သည်။ ထို့နောက် ပြန်ထိုင်၏။

သူက ထိုင်ရာမှုထကာ သူ့စာအုပ်သူလက်မှာကိုင်၍ လျောက် သွား၏။ ယင်းမှာ ကောင်းသွှေ့ပိုင်ဝါးတစ်ပုဒ်ဖြစ်သည်။

သူက

“ဟလို၊ ကိုယ်နဲ့မင်းက အသိတွေများလား”ဟု အသာနှုတ်ဆက် လိုက်သောအခါ သူမက

“ဟင့်အင်း၊ ဟိုလေ...၊ ရှင်က ဘန်ရှုမင်မီးရွှေ့မဟုတ်လားဟင်”

သူက မျက်ခံးပင့်ကာ

“ဟုတ်ပါတယ်”

သူမက သူ့အား စိတ်ဝင်စားခြင်းရှိ၊ မရှိ အကဲခတ်ဟန်ဖြင့် ဖျတ်ခနဲ့ တစ်ချက်ကြည့်ကာ သူ့အကြည့်ကိုရှေ့ပေါင်ရင်း စိတ်လှပ်ရှားသွားသလိုပျိုး ဟီးခနဲ့ ထရယ်သည်။ သူမကိုကြည့်ရတာ ပန်ခြံထဲက သူစိမ်းအမျိုးသား များနှင့် စကားပြောလေ့ရှိပုံမရ။

သူမက ပေါင်ပေါ်က စာအုပ်ကို မြောက်ပြရင်း

“ကျွန်ုင်မက သလဲမြင်ရတယ်မှတ်နေတာ”

မျက်နှာဖုံးနှင့် စာမျက်နှာကြားမှာ ‘ဂျေရုဆလမ်းစံလေးပြည့်သူ စာကြည့်တိုက်’ ဟု တံဆိပ်တုံးထုထားသည့်ကို ဖျတ်ခနဲ့မြင်လိုက်သည်။ ထိုစာအုပ်မှာ ‘လေအက’ဟူသော သူရေးသည့် ခုတီယာမြောက်ဝါးတစ်ချက်’ တို့က စာအုပ်နောက်ကျေဖုံးက သူ့စာတ်ပုံကိုပြသည်။ ထိုပုံက လွန်ခဲ့သော လေးနှစ်ကပုံဖြစ်၏။ ကလေးဆန်သော မျက်နှာ၊ ကြာက်မက်ဖွယ်ရာ တည်တဲ့သောအသွင်နှင့် မဟူရာစိန်ထို မျက်လုံးများ။

သူက

“ဟုတ်ချင်လည်း ဟုတ်မှာပေါ့”ဟု နောက်လိုက်သော်လည်း ဟောကိန်းတစ်ခုကို အပြောင်အပြုက်လုပ်မိသလိုပျိုး တစ်မျိုးကြီးခံစားရသည်။ သူတို့နောက်တွင် ဆောဖို့လုပ်ထားသည့် ရေကန်လေးထဲ ရေတဗြာန်းပြန်နှင့် ပျော်ရွှင်စွာ ရေကစားနေကြသော ကလေးများရှိသည်။ မိခင်တစ်ယောက်က ‘ညီမလေးကို သိပ်အမြင့်ကြီးရောက်အောင် ဒ်န်းလွှဲမပေးနဲ့၊ ရေ့ဒီ’ဟု လှမ်းပြောသည်။ ညီမလေးက ကောင်းကင်ဆီ တက်ရန် ကြိုးစားနေသလိုပျိုး ဂါဝန်လေး တဝံ့နှင့်ဒ်းစီးနေ၏။ နောင်နှစ်ပေါင်းများစွာ ကြာသောအခါ

သည်အခိုက်အတန်ကို ဂွက်၍သတိရမိသည်။ လူနှစ်ယောက်ကြားမှာ
တောက်လောင်စရာ အဖြောင်းရင်းတစ်ခုမှမရှိလျှင် သည်လိုခဏတာ
အချိန်လေးပင် မှတ်ဉာဏ်ထဲသို့ လျှောဆန်ဝင်သွားတတ်၏။

မိန်းကလေးကရယ်ကာ စာအုပ်ကိုကမ်းပေးရင်း

“လက်မှတ်ထိုးပေးမလားဟင်”

“စာကြည့်တိုက်က စာအုပ်ပေါ်မှာ ထိုးပေးရမှာလား”

“တခြားတစ်အုပ် အစားပြန်ဝင်းပေးလိုက်မှာပေါ့”

သူက အနေးထည့်အိတ်ကပ်ထဲက ခလုတ်နိုပ်ခဲတံတိစွဲချောင်း
ထုတ်ကာ စာရွက်ပဲလာပေါ်တင်ပြီး

“နာမည်ဘယ်လိုပေါ်လဲ”

“ဆူဆန်နော်တန်ပါ”

‘ပန်းခြံထဲက အလှဆုံးကောင်မလေး ဆူဆန်နော်တန်းအတွက်၊
နေးတွေးမှုများစွာဖြင့် ဘန်မီးရွှေ့ဗုံးများမနောက် စုံသွက်သွက် ရေးချ
လိုက်ပြီး လက်မှတ်အောက်မှာမျဉ်းသား၍ ရက်စွဲပါ ထည့်ရေးလိုက်သည်။
ထို့နောက် စာအုပ်ပြန်ပေးကာ

“ဒီစာအုပ်က လက်ကျွန်းပြတ်သွားပြီဆိုတော့ လောလောဆယ်
ခိုးမှုပဲရတော့မယ်”

ဆူဆန်က ချိတ်ချုပ်နှင့်

“နယူးယောက်က စာအုပ်သမားတွေဆီကနေတော့ တစ်အုပ်
လောက်ရမှာပါ။ အရမ်းကောင်းတဲ့ စာအုပ်ပဲဟာ”

သည်တစ်ကြိမ်မှာ သူ့ကိုခုနကထက် ခပ်ကြာကြာလေး ကြည့်ပြီး
ပြောသည်။

“ကျေးဇူးပါများ။ ခုနေ ချေရေးကြည့်ရင် ထုတ်ဖြစ်ပါမလားတောင်
မသိဘူး”

“စာကို ခဏခဏချေရေးတာပဲလား”

“အင်းပေါ့၊ ခုတော့ ရပ်ဖို့ကြိုးစားနေပါတယ”

ဆူဆန်က နှုတ်ခမ်းတစ်ဖက်တည်း ပြုးပြီး နှစ်ယောက်သား
ရယ်ကြသည်။ ထိုအခါမှ သဘာဝပိုဆန်သွား၏။ နောက်တော့မှ သူတို့
အဖြစ်ကို လွယ်ကူချောမွေလျှည့်ဟု ပြန်တွေးကြည့်မိသည်။

ဆူဆန်က

ဖုန်းဆိုးမြေ

“ကွန်ဝေးရဲသမီးလည်း ဖတ်ဖြစ်တယ်။ အဲဒီစာအုပ်ကို သိပ်
ကြိုက်တယ်။ ဒီလိုပြောတာမျိုးတွေ တစ်ချိန်လုံး ကြားရမှာပဲနော်”

“နည်းတော့ နည်းပါတယ်”ဟု အမှန်အတိုင်းဖြေလိုက်သည်။

မိရန်ဒါလည်း ထိုစာအုပ်ကို သိပ်သဘောကျာသည်။ ကော်ဒီခိုင်
အတူထိုင်သော မိတ်ဆွေအများစုကတော့ မယ်တ်မလွန်သာ ဖြေကြြီး
ပေါ်ရေးဆရာအများစုကတော့ အတ်လမ်းဇာတ်ကွက်မရှိ၊ အသာဖြစ်ရာ
သာဝါသည်ဟု ပဲကြမ်းကြမ်း ဆိုကြော်။

“သွေ့၊ ကျွန်မကတော့ တကယ်ကြိုက်တာပါရှင်”

“အသစ်ထွက်တဲ့ တစ်အုပ်ကော ဖတ်ပြီးပြီလား”

“ဘိုလိုကတော့ ဆက်လုပ်တဲ့လား။ မဖတ်ရသေးဘူး။ ဆေးခိုင်က
မစွဲကူးကန်ကပြောတာတော့ အတ်လမ်းသွှက်ပေမဲ့ အညီအဟောက်တော့
မကင်းဘူးဆိုပဲ”

“အမယ်လေး၊ အဲဒါ ထိန်းထိန်းသိမ်းသိမ်းရေးထားတာခင်ဗျာ။
ဘာသာစကားအနေနဲ့ ကြမ်းပေမဲ့ ပညာမတတ်တဲ့ တောသားတွေအကြောင်း
ရေးတဲ့အခါ ဟိုဒင်း...။ ဒီလိုလုပ်၊ မင်းကို ရော့မှန်ဝယ်ကျွေးပါရေစွဲ”

သူမက တတိယအကြိုး သူ့ကိုတည့်တည့်စိုက်ကြည့်ပြီးမှ နေးတွေးစွာ
ပြီးပြီး

“ကျွေးလော့။ ကျွန်မလည်း တစ်ခွက်လောက် စားချင်နေတာနဲ့
အတော်ပဲ။ Spencer' ဆိုင်မှာ အဲဒါကောင်းတယ်”

ယင်းမှာ သူတို့၏ အတ်လမ်းအစဖြစ်သည်။

(j)

ဘန်က အဖြူရောင်ယူနိဖောင်းပေါ် အနီရောင်ဖုန်းသုတ် အဝတ်
တစ်ထည် လွှားတင်ထားသော အရပ်ရှည်ရှည်ပိန်ပါးပါး မိန်းမကို
ကြည့်ကာ လေသံနှိမ်းချုပ်၍

“အဲဒါ မစွဲကူးကန်လား”

သူမသည် လိုင်းတွန်းဆံပင်ကို ဆေးအပြာချွဲတ်၍ စတက်ကေ
ညှပ်ထား၏။

“သူပေါ့။ သူမှာ လက်တွေးလှည်းလေးတစ်စီးရှိတယ်။ ကြာသပတေး

ညတိုင်း စာကြည့်တိုက်ဆီ စာအုပ်လျည်းတွန်းသွားပြီး အရန်ကတ်တွေ
ဖြည့်တော့တာပဲ။ မစွဲစထရှုံးချာဆို အရမ်းစိတ်ဆိုးတာ”

ဆိုဒါဖြည့်စက်နားက အနီရောင်သားရေခံမှာ နှစ်ယောက်သား
ထိုင်ကြသည်။ သူက ချောကလက်ဆိုဒါ၊ ဆူဆန်က စတော်ဘယ်ရိုဆိုဒါ
သောက်သည်။ Spencer' သည် အေသံခံဘတ်စံကားများလည်း ပြေးဆွဲ
သောကြောင့် သူတို့ထိုင်နေရာမှ လုမ်းကြည့်လျင် ခေတ်ဟောင်းပုံအလှဆင်
ထားသော မှတ်ခြီးခုံးအောက်ကိုကျဉ်၍ waiting room ကို မြင်ရ၏။
ထိုနေရာတွင် လေတပ်ယူနှစ်ဖောင်းဝတ်စုနှင့် လူင်ယုံတစ်ဦး ဆုကော်စာစ်လုံး
ဘေးချုပြီး အဖော်မဲ့စွာ မှန်ကုပ်ကုပ်နှင့် ခြေဆင်း၍ထိုင်နေသည်။

ဆူဆန်က သူကြည့်ရာကို လိုက်ကြည့်ကာ

“သူ့ပုံးက သွားရမဲ့နေရာကို မသွားချင်ဘူးနဲ့ တူတာယ်နော်”

ဘန်က

“ခွင့်ရက်ကုန်သွားလို့နေမယ်”ဟု ဆိုကာ ဆူဆန်ကသူ့အား တပ်ထဲ
ဝင်ယူးသလားဟု မေးမလားမသိဘူးဟု တွေးမိသည်။ သို့သော် ယင်းအစား
သူမက

“ဒီရက်ပိုင်း ကျွန်မလည်း ဆယ်နာရီခွဲကား စီးစရာရှိတယ်။
ဆေလမ်းစံလေ့ကို နှုတ်ဆက်ရတာပေါ့။ အဲဒီကျ ကျွန်မလည်း အဲဒီ
ကောင်လေးလို့ မှန်ကုပ်ကုပ်ဖြစ်နေမလားမသိဘူး”

“ဘယ်သွားမလို့လဲ”

“နယူးယောက်ကို သွားဖြစ်မယ်ထင်တယ်။ ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်နိုင်၊ မရပ်နိုင် ကြည့်ရတာပေါ့”

“ဒီမှာက ဘာဖြစ်လို့လဲ”

ဆူဆန်က ပစ္စားတွန်၍

“သလေ့ကို ကြိုက်ပါတယ်။ ဒါပေမဲ့ အမျိုးတွေက သိတယ်မလား။
သူတို့က ကျွန်မကိုအမြဲတမ်း မျက်စီဒေဂာက်ထောက် ကြည့်နေတော့ ကသိ
ကအောက်ဖြစ်တယ်။ ပြီးတော့ သလေ့မှာ မိန်းကလေးတစ်ယောက်အတွက်
အသက်မွေးဝမ်းကျောင်းအလုပ်ကောင်းကောင်းလည်း ရှိမှာမဟုတ်တာ”ဟု
ဆိုကာ ခေါင်းငံ့၍ပို့က်ပြန်စုပ်သည်။

သူမ၏လည်းတိုင်သည် ညီးစီးစီးမိန့်နှင့်လှပ၏။ ဝတ်ထားသော
တံဆိပ်ရိုက်တိရှုပ်က ကိုယ်နေဟန်ထား ပြောပြုကြောင်း ဖော်ပြနေသည်။

ဖုန်းဆိုးမြေ

ဘန်က

“ဘယ်လိုအလုပ်မျိုး ရှာနေတာလဲ”

ဆူဆန်က ပခုံးတွန်၍

“ကျွန်ုမဘော်စတုန်တဗ္ဗာသို့လိုကနေ ဘီအေဘုံ ရထားတယ်။ တကယ်တမ်းမှာ စာရွက်ပေါ် ရိုက်ထားသလောက်တော့ မတတ်ဘူးပေါ့လေ။ အန်ပညာမေဂျာ၊ အက်လိပ်စာမျင်နာ။ နှစ်စာတိတိ မိုက်ခဲ့တာပေါ့ရှင်။ ပညာတတ်ငတုံးစာရင်းဝင်ဖို့တော့ ကွက်တိပဲပါ။ ရုံးခန်းတောင် အလုမဆင် တတ်ဘူး။ ကျွန်ုမနဲ့အတူတူ အထက်တန်းပြီးသွားတဲ့ မိန်းကလေးတချို့ဆို စက္ကဇ္ဇာရီတွေဘာတွေ ဖြစ်ကုန်ပြီ။ ကျွန်ုမမှာတော့ ကိုယ့်အကြောင်းကိုယ် စစ်နေရတုံး”

“ဒီလိုဆို ဒီကထွက်ပြီး ဘယ်သွားမှာလဲ”

“သော်...၊ စာအုပ်တိုက်တစ်ခုခုတော့ သွားရမှာပေါ့။ ဒါမှမဟုတ် မရှင်းတိုက်တို့၊ ကြော်ပြာ်တို့လို ပုံဆွဲစရာ၊ ခိုင်းစရာ လူတစ်ယောက်ယောက် အမြဲလိုတတ်တဲ့ နေရာတွေပေါ့။ ဒီလောက်တော့ လုပ်တတ်ပါတယ်။ Portfolio လည်း ရှိပါတယ်”ဟု ယောင်ဝါးဝါးပြောသည်။

ဘန်က

“ကမ်းလှမ်းထားတဲ့ အလုပ်တွေဘာတွေရောရှိလား”ဟု အသာ မေးကြည့်၏။

“ဟင့်အင်း၊ မရှိပါဘူး။ ဒါပေမဲ့...”

“ကမ်းလှမ်းထားတဲ့ အလုပ်မရှိဘဲနဲ့တော့ နယူးယောက်ကို မသွားပါနဲ့။ ကိုယ့်ပြောတာယုံ။ ခြေတိဖိန်ပါးတာပဲ အဖတ်တင်မယ်”

ဆူဆန်က မသက်မသာ ပြီးရင်း

“ဒါတော့ ရှင်ပြောမှုလား”

“ကိုယ့်မြို့မှာကိုယ် ဈေးရောင်းဖူးလား”

ဆူဆန်က ထရယ်ပြီး

“သော် ရောင်းဖူးတာပေါ့။ Cinexကော်ပရေးရှင်းကို အကြီးအကျယ် ရောင်းခဲ့တာ။ ပြောတိုက်နဲ့မှာ သုံးထပ်ရုပ်ရှင်ရုံးအသစ်ဖွင့်တော့ လော်ဘီက အက်ကြောင်းရာတစ်ခုမှာချိတ်ဖို့ ပန်ချိုကားဆယ့်နှစ်ခုပြုပို့တယ်။ ဒေါ်လာ ခုနစ်ရာရတာနဲ့ ကားလေးတစ်စီး ငွေလက်ငင်းဈေးဝယ်လိုက်တယ်”

“နယူးယောက်မှာ ဟိုတယ်အခန်းတစ်ခုငါး၊ တစ်ပတ်လောက်

ဖြစ်ဖြစ်နေပြီး မဂ္ဂဇင်းတိုက်တိုင်း၊ စာအုပ်တိုက်တိုင်းကို portfolio နဲ့ လိုက်လျောက်ကြည့်။ စွဲ့အဗျားမျှမှတားမှ အယ်ဒီတာ တွေ၊ ကိုယ်ရေးအရာရှိတွေ၊ ပြက္ခါန်ပေါ်ရောက်မှာ။ အဲဒီမှာ မရမက တွယ်ကပ်နေဖို့တော့ မစဉ်းစားပါနဲ့ကွာ”

ဆူဆန်က ပိုက်ဖြုတ်၍ ရော့မျှနဲ့ကို စွန်းဖြင့်မွေ့ရင်း

“ရှင်ကျတော့ရော့၊ လူဦးရေ့ ထောင့်သုံးရာလောက်ပို့ရာ မိန့်ပြည်နယ် ဂျေရဆလမ်းစံလေ့ကို ဘာလာလုပ်တာလဲ”

ဘန်က ပခုံးတွန်းကာ

“ဝဋ္ဌာတစ်ပုဒ် ရေးမလို့လုပ်နေတာလေ”

ဆူဆန်က တစ်မှုဟုတ်ချင်း စိတ်လှပ်ရှား ရင်ခုန်သွားကာ

“သလေ့မှာ ရေးမှာလား။ ဘာအကြောင်းလဲဟင်။ ဘာဖြစ်လို့ ဒီကိုလာရေးတာလဲ။ ရှင်က...”

သူက ဆူဆန်းကို ပိုအေးအေးကြည့်ကာ

“အရည်တွေ စီးကျကုန်ပြီ”

ဆူဆန်က

“ရှင်...။ ပြော ဆောရီး”ဟု ဆိုကာ ဖန်ခွက်အောက်ခြေကို လက်သုတေပဝါတစ်ထည်နှင့် သုတေရင်း

“စကားနှိုက်တာ မဟုတ်ပါဘူး။ ကျင့်ဝတ်အရ တကယ်တော့ လျောက်မမေးသင့်ဘူးနော်”

“တောင်းပန်စရာ မလိုပါဘူးလေ။ စာရေးဆရာတိုင်းက သူတို့ စာအုပ်အကြောင်း ပြောပြချင်ကြတာချည်းပါ။ တစ်ခါတလေ ညာက် အိပ်ရာထဲ လွှဲနေရင်း ပလေးဘိုင်းမဂ္ဂဇင်းအင်တာဗျူးမှာ ကိုယ့်အကြောင်း မေးရင် ဘာပြောရမလဲပြင်နေတာ။ အချိန်ဖြန်းတာပေါ်လေ။ သူတို့က တော်တော်ပေါ်ကို စာရေးဆရာတွေကိုပဲလုပ်ကြတာပါ”

လေတပ်သားကောင်လေးက မတ်တပ်ထရပ်သည်။

ဘန်က

“ကိုယ်ကလေးဘဝတုန်းက ဆောင်းစံလေ့မှာ လေးနှစ်လောက် နေ့ဗူးတယ်။ ဘန်းစံလမ်းမနားမှာပေါ့”

“ဘန်းစံလမ်းမ ဟုတ်လား။ အဲဒီနေရာမှာ သချိုင်းကုန်းလေးတစ်ခုနဲ့ နံ့တော့တွေကလွှဲလို့ ဘာမှုလည်းမရှိဘဲနဲ့။ သချိုင်းကုန်းကိုတော့ ဟာမိုန့်

ဖုန်းဆိုးမြေ

ဟေးလို့ ခေါ်တာပဲ”

ဘန်က ဆိုဒါဖြည့်စက်နောက်က မှန်မှာပေါ်နေသော သူမျက်နှာသူ တစ်ချက်ကြည့်ကာ

“ကိုယ်က ဒေါ်လေးစင်ဒီနဲ့နေတာ။ စင်သီယာစတိုဝင်းလေ။ အဖေဆုံးပြီးတော့ အမေကလည်း အင်း...၊ စိတ်ဓာတ်ကျသွားတာ မျိုးပေါ့လေ။ အဲခါနဲ့အမေက ပုံမှန်ပြန်ဖြစ်အောင် ကြီးစားနေချိန်မှာ ကိုယ့်ကိုစောင့်ရှောက်ဖို့ ဒေါ်လေးလက် အပ်လိုက်တယ်။ ဒေါ်လေးကကိုယ့်ကို လောင်းအိုင်လန်းမြှုပြုဆီ ဘတ်စ်ကားနဲ့ တင်ပေးလိုက်တယ်။ တော့မီးကြီးလောင်ပြီး တစ်လလောက် ကြာတော့ အမောက်ဒေါ်လေးကပဲ လိုက်ပို့တယ်။ အမောဆီက ထွက်လာရတော့ ကားပေါ်တင်ငါးတော့တာ”

ခုံဆန်က

“ကျွန်ုင်မက မီးလောင်တဲ့နှစ်မှာမွေးတာ။ ဒီမြို့မှာ အဆိုးဆုံးအဖြစ်ကြီးဖြစ်နေချိန်မှာ ကျွန်ုင်မကတော့ အိပ်လို့ပေါ့”

ဘန်က ရယ်ကာ

“ပန်းခြံမှာတွေးမီတုန်းကထက် ခုနစ်နှစ်လောက် ပိုကြီးတာပဲ”

ခုံဆန်က ကျေနပ်သွားဟန်ဖြင့်

“တကယ်ပြောတာလား။ ကျော်းတင်ရမှာပေါ့နော်။ ရှင်ဒေါ်လေး အိမ်က မီးထဲပါသွားတာနေမယ်”

“ဟုတ်တယ်။ အဲဒီညာဟာ ကိုယ့်မှတ်ညာတဲ့မှာ အရှင်းလင်းဆုံးဖြစ်ပဲတစ်ခုပဲပဲ။ အီးယူလုပ် ရေပိုက်ကြီးတွေသယ်လာတဲ့ လူတာချို့က အိမ်တဲ့ခါးဝရောက်လာပြီး ကိုယ်တို့ဂို့ ထွက်ကြတော့လို့ပြောတယ်။ အရမ်းစိတ်လှပ်ရှားဖို့ ကောင်းတယ်။ ဒေါ်လေးစင်ဒီက ဟိုပြီးလိုက်၊ ဒီပြီးလိုက်နဲ့ ပစ္စည်းတွေ ထုပ်ပြီး ဟတ်ဆန်းကားထဲထည့်တယ်။ ဘုရားရော တော်တော်ဆိုးတဲ့ညာပဲ”

“အိမ်ကို အာမခံထားလား”

“ဟင့်အင်း။ ဗားနေတာ။ တို့ကလွှဲလို့ တန်ဖိုးရှိတဲ့ ပစ္စည်းအားလုံးကားထဲပါတယ်။ တို့ကို မကြည့်သေးတယ်။ ခုနစ်လောက်မဖန်သားပြင်နဲ့ picture tube ပေါ်မှာ မှန်ဘီလူးပါတဲ့ Video King လေ။ ကြည့်ရဆိုးပါဘီ သနဲ့။ ပြီးတော့ Kitty the Klown နဲ့ လယ်ယာသတင်းတွေ၊ ကျော်လက် ဂိုတော့ အများကြီးလာတဲ့ လိုင်းတစ်ခုပဲမိတယ်”

ရူဆန်က တအံ့တသိနှင့်

“ဒါကိုရှင်က စာအပ်ရေးဖို့ ဒီပြန်လာတယ်နော်”

ဘန် ချက်ချင်းပြန်မဖြစ်နိုင်။ မစွဲကူးဂန်က စီးကရရက်တောင့်ကို ဖောက်ကာ ငြေရှင်းစက်နားက စင်မှာဖြည့်သည်။ ဆေးရောင်းသည့် မစွဲတာ လာဘရီးက ဆေးကောင်တာအမြင့်ကြီးနောက်မှာ တဇ္ဇာတစ်ကောင်လို တောင့်တောင့်ကြီး လျှောက်သွားနေ၏။ လေတပ်သားကောင်လေးက ရေအီမံသွားသည့် ကားဆရာကို ဘတ်စ်ကားတံ့ခါးနားမှာ ရပ်စောင့်နေသည်။

ဘန်က

“ဟူတ်တယ်၊ မင်းရော ဒီမြို့မှာ မွေးတာပဲလား”ဟု ဆိုကာ ရူဆန်အား ပထမဆုံးအကြိမ် မျက်နှာတည့်တည့်ကို စိုက်ကြည့်သည်။

မြင့်မားကြော့ရှင်းသော ညီးစိမ့်စိမ့်နှုံးပြင်၊ ရိုးသားပွင့်လင်းသော အပြာရောင်မျက်လုံးနှင့် ရူဆန်မျက်နှာကျက အတော်လှု၏။

“ဟူတ်ကဲ့”

ဘန်က ခေါင်းတညိုတညိုတ်နှင့်

“ဒါဆို မင်းလည်းသိမှာပေါ့။ ကိုယ်ချာတိတ်အရွယ်မှာ ဆေလမ်းစ်လောက အမြဲပြောက်လှန်ခဲ့တာ။ ဒီပြန်လာတော့လည်း အရင်နဲ့ မတူတော့မှာ ကြောက်လို့ ကျော်သွားဦးမလို့”

“ဒီမှာက ပြောင်းလဲသွားတာ သိပ်မှမရှိဘူး”

“ငယ်ယောက ဂါဒန်နာတို့နဲ့ စိမ့်တောထဲမှာ စစ်တိုက်တမ်း ကစားလေ့ရှိတယ်။ ရှိုင်ရယ်အိုင်နားမှာ ပင်လယ်ဓားပြလုပ်တမ်းဆော့တယ်။ ပန်းခြံထဲမှာ တူတူပုန်းတမ်း ကစားတယ်။ ဒေါ်လေးစင်ဒီဆီက ထွက်လာ ပြီးတဲ့နောက် အမေနဲ့ကိုယ် ခြော့ဗျားခဲ့ကြသေးတယ်။ ကိုယ့်အသက်ဆယ့်လေးနှစ်အရွယ်မှာ အမေ ကိုယ့်ကိုယ်ကိုယ်သတ်သေ သွားတယ်။ ဒါပေမဲ့ အဲဒီမတိုင်စ်ကတည်းက ကိုယ့်အားကိုယ်ကိုးတတ်နေပြီ။ အဲဒီတုန်းက ခံစားချက်မျိုး ခုဒီမှာ ကြံ့ရတယ်။ ခုထိ အဲဒီလို့ ခံစားရတုန်းပဲ။ မြို့က အဲဒီလောက်လည်း ပြောင်းလဲမသွားပါဘူး။ ရှိုင်းတ်နာရိပ်သာလမ်းပေါ်က လှမ်းကြည့်လိုက်ရင် ရေခဲပြင်ပါးပါးတစ်လွှာကို ဖောက်မြင်ရသလိုပဲ။ မင်းငယ်ငယ်ကလည်း အဲဒီလို့မြင်ဖူးမှာပေါ့။ နိုဝင်ဘာလမှာ မြို့ရေလျှောင်ကန်ထိပ်က လှမ်းကြည့်ရင် တွေ့ရတဲ့မြင်ကွင်းလိုပဲ။ မြို့တွေ ဆိုင်းတွေ ထပြီး တရာ့မြို့နာတွေဆို ဘယ်လမ်းက

ဖုန်းဆိုးမြေ

သွားလို့ဘယ်ရောက်မယ် မသိတော့သလိုမျိုး။ အများစုကတော့ နိုင်အတိုင်း
ရှိနေတုန်းပါပဲ”

ဘန်ကပြောပြီးမှ သူဘာသာအံ့သိကာ ရပ်သွားသည်။ သူအကြာကြီး
မိန့်ခွန်းခြေလိုက်သည်ပဲ။

ဆူဆန်က

“ရှင်စကားပြောတာ စာအုပ်ထဲကလို့နော်”ဟု တအံ့တည် ချီးမွှုံးသည်။
ဘန်က ရယ်ကာ

“အရင်က အဲဒီလို တစ်ခါမှုမပြောမှုးပါဘူး။ ဒီလောက်လည်း အသံ
မကျယ်ဘူး”

“ရှင်အမေဆုံးပြီးတော့ ဘာလုပ်သလဲ”

“ရောက်ရာပေါက်ရာ လျှောက်သွားတာပေါ့...”ဟု ခပ်ပြတ်ပြတ်
ဖြေကာ

“...ရေခဲမှန်း စားဦး”

ဆူဆန်က ရေခဲမှန်းစားပြီး ခဏာကြာမှ

“တချို့အရာတွေတော့ ပြောင်းသွားတယ်။ မစွဲတာစပန်ဆုံးတယ်။
ရှင်သူ့ကို မှတ်မိလား”

“သိပ်မှတ်မိတာပေါ့။ ကြာသပတေးသာဆို ဒေါ်လေးစင်ဒီက ဖြုံထဲ
ဆင်းပြီး Crossen's စတိုးမှာ ဝယ်ခြမ်းတယ်။ ဒီမှာ root beer တစ်ခွက်
လာတိုက်တယ်၊ ရုချက်စတာ root beer အစစ်နော်။ ပြီးတော့ ငါးပြားစေ့
တစ်စေ့ လက်ကိုင်ပါနဲ့ပတ်ပြီး ကိုယ့်ကိုပေးတယ်”

“ကျွန်းမာသိတတ်စအရွယ်မှာ ဆယ်ပြားစေ့ သုံးနေပါပြီ။ သူအမြဲ
ပြောနေကျ စကားကိုရော မှတ်မိသေးလား”

ဘန်က ရှေ့ဂိုဏ်း၍ သွက်ချာပါဒါလိုက်နေပုံမျိုး ပါးစပ်ကိုရွှေ့
လက်ကို အဆစ်အမြစ်ရောင်နာ ခံစားနေသလိုမျိုး ကျွေးကာ

“အဲဒီဘီယာတွေက မင်းရဲ့ဆီးအိမ်ကို ဖျက်ဆီးပစ်လိမ့်မယ်
ကောင်လေး”ဟု တိုးတိုးလေးကပ်ပြောသည်။

ဆူဆန်ထရယ်သံက ခေါင်းအထက်မှာ ဖြည့်သွင်းစွာ လည်နေသော
ပန်ကာသံထက် ကျယ်သွားသဖြင့် မစွဲကူးကိုက စပ်စုဟန်ဖြင့် လုမ်းကြည့်
သည်။

“ကျွန်းမကိုကျ ကောင်မလေးလို့ ပြောတာကလွှဲရင် အဲဒီအမူအရာ

အတိုင်း တစ်ထပ်တည်းပဲ”

တစ်ယောက်ကို တစ်ယောက် ၁၇၅မြှားစွာ ကြည့်ပြီး ဘန်က

“ဆိုတော့ ဒီည ရပ်ရှင်သွားကြည့်ကြမလား”

“ကြည့်မယ်လေ”

“အနီးဆုံးက ဘယ်မှာလဲ”

ဆူဆန်က တစ်စ်ရှယ်ကာ

“ဘယ်မှာ ရှိရမလဲ၊ လော်ဘီမှာ ဆူဆန်နော်တန်ရဲ မေးမရနိုင်တဲ့
ပန်းချိကားတွေ အလူဆင်ထားတဲ့ ပေါ့တ်လန်းမြို့က The Cinex ပေါ့”

“ခီးအပြင် ဘယ်နေရာမှာ ရှိသေးလဲ။ ဘာရှုပ်ရှင်မျိုး ကြိုက်လ”

“အနောက်ကနဲ့ ကာနဲ့လိုက်လာတာမျိုး ငင်ခုန်စရာ ၆၁၀၈ တစ်ခုချေပေါ့”

“အိုကော်။ နော်သာရုံကို မှတ်မိုလား။ မြို့ထဲမှာ ခုထိရှိသေးတယ်”

“မှတ်မိတာပေါ့။ ၁၉၆၈ ခုနှစ်က ပိတ်လိုက်ပြီးလေ။ အထက်တန်း
တက်တုန်းက အတွဲကိုယ်စိန့် သွားကြည့်တတ်တယ်။ ကားမကောင်းရင်
ပိတ်ကားကို ပြောင်းဖူးပေါက်ပေါက်သူးတွေနဲ့ လမ်းပစ်ခဲ့ကြတာ။ တဗြားသူ
တွေတော့ အဲဒီလို လုပ်နေကျပဲ”ဟု ဆိုကာ တစ်စ်ရှယ်သည်။

“Republic ထုတ်လုပ်ရေးက ကားဟောင်းတွေ အတွဲလိုက်ကြီး
ပြတ်တယ်လေ။ Rocket Man တို့၊ The Return of Rocket Man တို့၊
Crash Callahan and the Voodoo Death God တို့”

“အဲဒီတုန်းက ဂျွန်မ မမွေးသေးဘူးရင့်”

“အခု အဲဒီနေရာ ဘာဖြစ်သွားပြီလ”

“ခုတော့ လာရီခရော့ကတ်ရဲ အိမ်ခြံမြေအကျိုးဆောင်ရုံးအန်း
ဖြစ်နေပြီးလေ။ ကမ်းသားလန်မြို့က drive-in ရပ်ရှင်ကြောင့် ရုံပိတ်လိုက်
ရတယ် ထင်တာပဲ။ အဲဒီရယ် တီးတို့တွေ ပေါ်လာတာရယ်ပေါ့”

နှစ်ဦးသား အတွေးကိုယ်စိန့် ခဏတိတ်သွားသည်။ ကရေးဟောင်း
ခွေးရုပ်နာရီက ၁၀ နာရီ ၄၅ မီနှစ်ဟု ပြနေ၏။

“ဆိုတော့ မင်း...”

“ဆိုတော့ ရှင်...”

နှစ်ယောက်သား ပြုင်တူပြောမိပြီး တစ်ယောက်ကို တစ်ယောက်
ကြည့်ကာ ဝါးခနဲရယ်လိုက်ကြရာ မစွဲကူးကန်က သူတို့နှစ်ယောက်ဆီ

ဖုန်းဆိုးမြေ

တည့်တည့်ကြီး နိုက်ကြည့်သည်။ မစွဲတာ လာဘရီးပင် လှမ်းကြည့်၏။ ဆယ့်ဝါးမိန်လောက် စကားထပ်ပြောကြပြီးသည့်နောက် ခူဗ္ဗာန်က မာံမရဲနှင့် လောလောဆယ် ဗာဟိရဂိုစွဲလေးတွေ လုပ်စရာရှိသေးသည်။ ခုနှစ်နာရီခွဲ အဆင်သင့်ဖြစ်အောင် လုပ်ထားမည်ဟု ကတိပေးသည်။ နှစ်ယောက်သား လင့်ခွဲကြပြီးနောက် သဘာဝကျကျ၊ တိုက်တိုက်ဆိုင်ရွင်၊ လွယ်လွယ်ကူကူ၊ အဆင်ပြေပြေဆုံးကြလေခြင်းဟု အုံဉာဏ်းသာမိကြ၏။

ဘန်က ကားကို ချိုင့်တ်နာရိပ်သာလမ်းဘက် ပြန်မောင်းကာ ဘရော့လမ်းသွယ်တောင့်နား ဓာတ္တရပ်၍ မာစတန်စံအိမ်ကို သာမန်ကာ လျှံကာကြည့်သည်။ ၁၉၅၁ ခုနှစ် တော့မီးကြီး လောင်စဉ်က ဤခြိုင်းများ ရောက်ခါနီးမှ လေကြောင်းပြောင်းသွားသည်ကို ပြန်အမှတ် ရာသွားကာ ထိုစဉ်ကတည်းက လောင်ကျမ်းပြာကျသွားသင့်သည်ဟု တွေး၏။ ထိုသို့ မီးလောင်သွားသည်ကမှ ပိုကောင်းလိုးမည်။

(၃)

စည်ပင်ရုံးမှထွက်လာသော နော်လီဂါဌင်နာသည် ပါကင်းစ်- ဂေလက်စိပေးက လောကားထစ်မှာ ဝင်ထိုင်လိုက်စဉ် ဘန်နှင့် ခူဗ္ဗာတို့ ဆိုင်ထဲအတူဝင်သွားသည်ကို မြင်ဖြစ်အောင် မြင်လိုက်၏။ ပါကင်းစ်က ပေါ်လောလ်စီးကရက်တစ်လိပ်သောက်ရင်း လက်သည်းဝါဝါကြီးများကို အိတ်ဆောင်စားနှင့် သန်ရှုံးရေးလုပ်နေသည်။

နော်လီက

“အဲဒါ ဟိုစာရေးဆရာ မဟုတ်လား”

“အင်း”

“သူ့ဘေးက ခူဗ္ဗာန်နော်တန် မဟုတ်လား”

“အင်း”

နော်လီက ခါးပတ်ကိုတစ်ချက်ဆွဲတင်ကာ

“အင်း၊ စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ”

သူ့ရင်ဘတ်ပေါ်က လက်ထောက်ခဲ့အရာရှိကြယ်ပွင့်က လက်ခနဲတော်သွားသည်။ ဒီမြို့မှာ တံဆိပ်တပ်လက်ထောက်ခဲ့ကို စုံထောက်မဂ္ဂင်းမပေးသဖြင့် သူ့ဘာသာ တစ်အုပ်လာယူခြင်းဖြစ်သည်။ ပါကင်းစ်မှာ

တံဆိပ်တစ်ခုရှိသော်လည်း ပိုက်ဆံအီတ်ထဲ ထည့်ထားတတ်သည်။ နော်လီ
ကတော့ သဘောပေါက်မှာမဟုတ်။ သူ့ကိုရဲ့မှန်း သလေ့တစ်ဖြုံးလုံး
သိသည်ပဲ။ ထူးထွေပြီး ဂုဏ်မောက်စရာမရှိ။ တာဝန်ကျဖို့သာ အမိကာ။
နော်လီသည် နှစ်ခုလုံးကို စုံးစားသော်လည်း တကယ်တမ်း သူတတ်နိုင်တာ
အချိန်ပိုင်းလက်ထောက်တာဝန်သာရှိ၏။

ပါကင်းစ်သည် လက်ချော်ပြီး လက်မအသားမာကို ဓားနှင့်လှိုးမိသည်။
“လခွမ်းတဲ့မှ”

“သူက စာရေးဆရာအစစ်လို့ထင်လား ပါကင်းစ်”

“အစစ်ပေါ့ဟာ။ စာကြည့်တိုက်မှာတောင် သူ့စာအပ်သုံးအပ်ရှိတယ်”

“ဖြစ်ပဲမှန်ရေးတာလား။ လုပ်ကြံ့ဖန်တီးရေးတာလား”

ပါကင်းစ်က

“လုပ်ကြံ့ဖန်တီးပြီးရေးတာပေါ့”ဟု ဆိုကာ ဓားကိုသိမ်း၍ သက်ပြင်း
ချသည်။

“ဖလို့က်တစ်ဘစ်တော့ သူ့ကောင်မလေးကို တြေားကောင်တွေ
လာရောတာ ကြိုက်မှာမဟုတ်ဘူး”

ပါကင်းစ်က

“သူတို့က ယူမှုမယူရသေးတာ။ ပြီးတော့ ကောင်မလေးက
ဆယ့်ရှစ်နှစ်ကျော်ပြီ”

“ဘာပဖြစ်ဖြစ် ဖလို့က်က ကြိုက်မှာ မဟုတ်ဘူး”

ပါကင်းစ်က စီးကရက်ကို လျေကားထစ်မှာထိုးရောပြီး ငုံခေါ်ပြား
ဘူးကို အီတ်ကပ်ထဲကထုတ်၊ ဖင်စီခဲကို ဘူးထဲထည့်ပိုတ်ကာ ဘူးကို
အီတ်ကပ်ထဲ ပြန်ထည့်သည်။

“အဲဒီစာရေးဆရာဆိုတဲ့ ကောင်က ဘယ်မှာနေတာလဲ”

ပါကင်းစ်က ဓားရှုသွားသော အသားမာကို သေချာကပ်ကြည့်ရင်း

“ဒီဗာတို့ဆီ ထွက်သွားတော့လဲ။ ဟိုတစ်နေ့က မာစတန်စံအိမ်ကို
သူသွားကြည့်တာတွေ့တယ်။ သူ့မျက်နှာအမူအရာကို ကြည့်ရတာ ရယ်ချင်
စရာကြီး”

“ရယ်ချင်စရာကြီး ဟုတ်လား။ ဘာကို ပြောတာလဲ”

ပါကင်းစ်က စီးကရက်မှားကို ထုတ်ကြည့်ကာ

“ရယ်ချင်စရာမို့လို့ပေါ့။ နောက်တော့ လာရီခရော့ကတ်ကို သွား

ဖုန်းဆိုးမြေ

တွေ့တယ်။ အဲဒီနေရာကို ဗျားချင်လို့တဲ့”

“မာစတန်စံအိမ်ကိုလား”

“ဟူတ်ပါ”

“သူက ဘာလဲ။ ရူးနေတာလား”

“ဟူတ်မှာပေါ့”

ပါကင်းစံက ဆောင်းဘီကူးနား လာဝဲသော ယင်ကောင်ကို လက်နှင့် ရမ်းထုတ်လိုက်ပြီး ထိယင်ကောင်ပုံသွားသည်ကို လိုက်ကြည့်ရင်း

“လာရီခရော့ကတ်ကြီးတော့ ခုနောက်ပိုင်း အလုပ်ရှုပ်နေတယ်။

Village Washtub ကို ရောင်းစားသွားပြီတဲ့။ အမှန်က ဝယ်ထားတာတောင် မကြာသေးဘူး”

“ဘာလဲ၊ ဟိုအဝတ်လျှော်ခန်း အဟောင်းကြီးလား”

“ဟူတ်ပါ”

“အဲဒီထဲ ဘာထည့်စရာ ရှိလို့လဲ”

“မသိဘူးလေ”

နောက်လိုက မတ်တတ်ထရပ်ပြီး ခါးပတ်ကိုခနာက်တစ်ချက် ခွဲတင်ကာ

“ကဲ၊ မြို့တစ်ပတ် ပတ်ကြည့်လိုက်ဦးမယ်”

ပါကင်းစံက စီးကရက်တစ်လိပ် မီးထပ်ညိုကာ

“ကြည့်ဦးမလို့လား”

“လိုက်မလား”

“ဟင့်အင်း။ ဒီမှာ ခဏထိုင်လိုက်ဦးမယ်”

“အိုကော်။ ဒါဆို နောက်မှ တွေ့မယ်”

နောက်လိုက ပါကင်းစံတစ်ယောက် အျိုးစားပူးဖူးဖူး ဘယ်တော့မှ ဆုံးဖြေတ်မလဲမသိဘူးဟု တွေးရင်း လျောကားအတိုင်းဆင်းသွားသည်။ သည်လို တွေးတာ ပထမဆုံးအကြိမ်တော့မဟုတ်။ အျိုးစားပူးဖူးဖူး သူလည်း အချိန်ပြည့်အလုပ်ရမည်။ စည်ပင်ရုံးရှေ့ လျောကားထစ်မှာ ထိုင်နေရင်းတော့ ဘယ်အမှုအဆင်းကိုမှ ဖြေရှင်းလို့ရမှာ မဟုတ်။

ပါကင်းစံက ခုမှစိတ်သက်သာရာ ရသွားဟန်ဖြင့် နောက်လိုသွားရာ နောက် လိုက်ကြည့်နေသည်။ နောက်လိုသည် လူတော်လေးတစ်ယောက် ဖြစ်သော်လည်း ဖြစ်ချင်စိတ် ကြီးလွန်းလှု၏။ သူက အိတ်ဆောင်စားကို ထုတ်ကာ လက်သည်းလို့ခြင်းလုပ်ငန်း ပြန်စသည်။

(၄)

ဂျေရဆလမ်းစံလေ့ကို ၁၇၆၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ငါးဆယ့်ငါးနှစ်ကြာပြီးမှ မစ်ဆောရီသဘောတူညီချက်အရ မိန့်ပြည်နယ်ဖြစ်လာခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် အနှစ်နှစ်ရာပြည့်ဖွဲ့အဖြစ် ပန်းခြံတွင် မီးရှားမီးပန်းများဖောက်၍ ကျင်းပခဲ့သည်။ ယင်းတွင် အလှပြစ်တန်းလှည့်လည့်ပဲ ပါဝင်ရာ ဒက်ဘီဖော်စတာ၏ အိန္ဒိယမင်းသမီးဝတ်စုံမှာ မီးပွားလွင့်၍ ထလောင်၏။ ပါကင်းစံဂေလက်ပိုက လူမြောက်ယောက်ကို လူပုံအလယ် မူးယစ်ရမ်းကားမှုနှင့် အချုပ်ထဲထည့်ခဲ့ရသည်။

တစ်မျိုးတစ်မည် ထူးဆန်းလှသော မြို့အမည် ဖြစ်ပေါ်လာပုံမှာ အတော်လေး ရိုးစင်းသော ဖြစ်ရပ်တစ်ခုနှင့် ဆက်နွယ်နေသည်။ ထိုဒေသ တစ်ဦးကိုတွင် အစောဆုံးနေထိုင်သူတစ်ဦးမှာ အုပ်စွဲအနိုင်ကျင့်တတ်သော ချားလိုစ်ဘဲလိုနက်တစ်နာအမည်ရှိ စရိတ်ကြမ်းသည့် လယ်သမားကြီးတစ်ဦး ဖြစ်၏။ သူသည်ဝက်မွေးမြှောရေးလုပ်ပြီး သူ့မှာမြောကျေရဆလမ်းဆိုသော ဝက်မကြီးတစ်ကောင်ရှိသည်။ တစ်ခါသော် ဂျေရဆလမ်းသည် အစာကျွေးချိန်၌ အနီးဆုံးရှိတော့အပ်ထဲ ထွက်ပြီးလွတ်မြောက်သွားပြီး အရိုင်းစိတ်ဝင်၍ ဆိုးသွမ်းသွား၏။ ဂိတ်ကိုကျော်ကာ သူပိုင်မြော် ရောက်လာတတ်သည့် ကလေးငယ်များအား တန်နာက “ဂျေရဆလမ်းနား မသွားနဲ့” ဟိုကိုဖောက်၍ စားပစ်လိုက်လိမ့်မယ်”ဟု မောင်းထုတ်တတ်သည်။ ထိုသတိပေးစကားကို စွဲသွားကြပြီး နောင်တွင် မြို့ကို ယင်းအမည် မှည့်ခေါ်ကြလေ၏။ ယင်းဖြစ်ရပ်က အမေရိကား၌ ဝက်တစ်ကောင်ပင် နာမည်မသေအောင် စွမ်းဆောင်နိုင်ကြောင်း သက်သေပြနေသည်။

ပေါ်တ်လန်းစာပို့လမ်းမဟု မူလကခေါ်တွင်ကြသော အမိကလမ်းမကြီးအား ၁၈၉၆ ခုနှစ်တွင် အယ်လိုရက်စုံပိုင်တ်နာကို အဖွဲ့ဖြော်မှည့်ထားသည်။ ဝက်မကြီးဂျေရဆလမ်းနှင့် အကအဖွဲ့ဝင်လုပ်ရန် နယူးယောက်သို့ထွက်သွားသော ပါးလုံအန်းဘက်စ်မှလွှဲလျှင် မြောက်နှစ်ကြာ လွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သော ရှိုင့်တ်နာသည် သလေ့ကို မောက်ကြားစောင်သော အနီးစပ်ဆုံး ထိတ်ထိတ်ကြ ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ သူသည် အသက် ငါးဆယ့်ရှစ်နှစ်တွင် ဆစ်ဖလစ်ရောက်နှင့် ကွယ်လွန်သည်။

ဘရော့လမ်းသည် ရှိုင့်တ်နာရိုပ်သာလမ်းလယ်တည့်က ဖြတ်

ဖုန်းဆိုးမြေ

သွားပြီး မြို့အနေအထားက ဂိုင်းတိုင်း ပုံသဏ္ဌာန်ရှိ၏။ ကျွောက်သော နှိုင်ရယ်မြစ်က အနားသတ်ထားသောကြောင့် အရှေ့ဘက်ခြမ်းမှာ အနည်းငယ် ပြားသည်။ မြေပုံနှင့်ကြည့်လျှင် အမိကလမ်းမကြီးနှစ်ခုက ရိုင်ဖယ်သေနတ်မှာ တပ်ဆင်ထားသည့် အဝေးကြည့်မှန်ပြောင်းမှ မြင်ရယ်နှင့်တူ၏။

မြင်ကွင်း၏ အနောက်မြောက်ဘက်ခြမ်းသည် မြို့မှာ သစ်တော့ အထူးဆုံး ရောရဲလမ်းမြောက်ပိုင်းဖြစ်သည်။ ကုန်းမြင့်ဖြစ်ပြီး အနောက် အလယ်ပိုင်းမှလွှဲ၍ အားလုံးထက် ပိုမြင့်ပုံရသည်။ သစ်ပင်များ ခုတ်လဲ ထားသော လမ်းဟောင်းများ၊ ကျော်း၊ ချိုင်းများ တင်းကြမ်းပြည့်နေသော တောင်ကုန်းအိုများက မြို့ဘက်ကို ပြေပြေကလေး လျှောဆင်းသွားသည်။ ကုန်းနောက်တွင်မူ မာစတန်စံအိမ်က မားမားကြီးရပ်တည်နေ၏။

အရှေ့မြောက်ပိုင်းနေရာအများစုမှာ မြောက်မြောက်၊ တင်မသီနှင့် လူဆန်ပဲပင်များ ပေါက်နေသောကွင်းပြင်ဖြစ်သည်။ နှိုင်ရယ်မြစ်သည် ဤနေရာမှ စီးဆင်းပြီး မြစ်ဟောင်းဖြစ်၍ အောက်ခြေလိုက်စားခါနီး ကမ်းပါး စောက်များရှိသည်။ မြစ်ရောက ဘရော့လမ်း သစ်သားတံတားလေး အောက်မှ ဖြတ်သန်းကာ မြောက်အရပ်ဆီ တဖြည့်းဖြည့်းပြန်ပြီးသွားပြီး မြေဆီလွှာ အောက် နှစ်းဖတ်ကျောက်လွှာရှိရာ မြို့မြောက်ပိုင်းနားက ကုန်းမြေဆီ ကျွေးမာရေးနှင့် ပတ်စီးဝင်သွား၏။ ထိုနေရာ၌ နှစ်သန်းပေါင်းများစွာက တည်ရှိခဲ့သော ပေါ်းဆယ်အငြင်ရှိ ကျောက်ကမ်းပါးစွာများရှိသည်။ ယင်းကို ကလေးများက ‘အမူးသမားခုန်ကျော်စွန်း’ဟု ခေါ်ကြ၏။ အကြောင်းမှာ လွန်ခဲ့သော နှစ် အနည်းငယ်က ဗုံးရှုံးရက်သံသန၏ အစ်ကို တော်မီရက်သံသန တစ်ယောက် အပြောစွန်ရန် ထိုကျောက်ကမ်းပါးစွန်းပေါ် ဒယီးဒယိုင် လျှောက်သွားသော ကြောင့်တည်း။

သလော့မှာ ကြားလုံးလုတ်စရာ တစ်ခုတည်းသော The Royal သစ်စက်ရုံသည် အန်ဒရိုစကော့ဂိုင်းကောင်တီဘက်သို့ လေထုညွစ်ညှစ်း စော်လည်း မြို့ကိုတော့ တစ်ခါမှ လေထုညွစ်ညှစ်းစေခြင်းမရှိ။ ပိတ်ထားခဲ့သည်မှာလည်း ကြာလှပေပြီး။ နောက်သွားတွင် ဘရော့လမ်းတံတားက ငါးလာများကြသည့် တံငါးသည်မြင်ကွင်းမှာ ပုံမှန်တွေ့နေကျဖြစ်သည်။ သစ်စက်နယ်ပယ်ကိုကျော်၍ ငါးရှာထွက်ရသည့်နေ့က ရှားလှ၏။

အရှေ့တောင်ပိုင်းကတော့ အလှဆုံးပင်။ ကုန်းမြေသည် တဖန် ပြန်၍ မြင့်သွားသော်လည်း မီးလောင်မှု၏ အမွှအနစ်ဖြစ်သော မြေဆီလွှာ

ပျက်စီးခြင်း၊ အကြည့်ရဆိုးအောင် သစ်ပင်မှိုတက်ခြင်းတို့ မရှိချေ။ ဂရစ်ဖန်လမ်းနှစ်ဖက်ခြမ်းလုံးကို မက္ခင်းနစ်ဖော်လိစီးပြီးတောင်ပိုင်းက အကြီးခုံးနှုံးစွားမွေးမြှုပူရေးနှင့် လယ်လုပ်သား ချားလိစ်ကရစ်ဖန်ဆိုသူက ပိုင်သည်။ Schoolyard Hillတောင်ကုန်းမှကြည့်လျှင် နေရာင်မှာ လက်လက်ထနေသာ အလျော့မြိမ့်နှုန်းများ ရရှိဖိန်စီးပွဲမှုံး စပါးသို့လျှင်ရုံးကို နေရာင်အချက်ပြုကိရိယာကြီးသွေ့ဖွင့်တွေ့နိုင်၏။ ထိုနှစ်မြေတစ်စိုက်မှာ တဗြားလယ်ကွဲးများလည်းရှိပြီး ပေါ်တ်လန်းနှင့် လူးဝစ္စတန်ကို အသွားအပြန် အလုပ်လုပ်ရသည့် ကော်လဖြူလုပ်သားများ ဝယ်ယူထားသော အိမ်ကြီးအိမ်ကောင်းများစွာရှိသည်။

ဆင်းစီးတွင် တစ်ခါတစ်ရုံ တောင်ကုန်းထိပ်မှာ မတ်တတ်ရပ်နေပါက ကွင်းမီးရှိန့် မွေးတေးတေးကိုရာတ်သလို အရေးပေါ်တောင့်နေတ်သော ဆေလမ်းစံလော့ပရဟိတ်စီးသတ်ဌာနက ထရပ်ကားကို အရုပ်လေးသွေ့ဖွင့်ရသည်။ ယင်းမှာ နှောင်းလူတို့အထိ ကျွန်ုရှိနေသော ၁၉၅၁ ခုနှစ်က သင်ခန်းစာပင်။

ဆင်းစီးစရိယာအပြင်ဘက်က ပြီးပေါ်ခါးပတ်သွေ့ဖွင့်နေရာကို ကားများ ဝင်လာတ်သည့်နေရာမှာ အနောက်တောင်အရပ်ဖြစ်ပြီး ဒန်းလွှာရန် ဖွာလန်ကျေနေသော ကြီးတန်းလန်း ချိတ်ထားသည့် ကားတာယာ များ၊ အပုံလိုက်စွန်းပစ်ထားသော သုံးစားမရသည့်ကားများ၊ လမ်းဘေးမှာ အရောင်တလက်လက်နှင့် ပြန်ကျေနေသော ဘီယာဘူးခွဲများ၊ ယာယိ ထောင်ထားသော တိုင်များကြား ကြီးသွယ်၍လှမ်းထားသော အဝတ်စုတ်များ၊ ကတိုက်ကရိုက်သွန်သွားသော မိုးလွှာကန်များကတွက်သည့် အနှစ်နှစ် အလလက အညွှန်အကြော်နှင့်များနှင့် ဖြစ်ချင်တိုင်းဖြစ်နေသည်။

Bend ဟု ခေါ်သော ကျူးကျော်ကွဲကိုမှာ အိမ်များက ထင်းတဲ့နှင့် ထိစပ်နေသော်လည်း အိမ်တိုင်းနီးပါးမှာ တို့နှင့် ချိတ်ဆက်ထားသည့် ကောင်းကောင်တိုင်လေး တလက်လက်လင်းနေတ်သည်။ အိမ်ထဲက တို့များကတော့ Grant's သို့မဟုတ် Sears မှ အကြွေးနှင့်ဝယ်လာသော ကာလာ တို့များ ဖြစ်ကြ၏။ တဲ့နှင့်ကုန်ကားဝင်းများထဲတွင် ကလေးများ၊ အရုပ်များ၊ ပစ်က်ပ်ကုန်ကားများ၊ နှင့်လျှောစီးဟာ့သများ၊ မော်တော် ဆိုင်ကယ်များ ရှိနေကျဖြစ်သည်။ တာချို့နေရာများတွင် ကုန်ကားများကို ကောင်းကောင်းသိမ်းထားပြီး အများစုကတော့ ပျက်နေကြပုံရ၏။ ဒုလိုနှင့် မြက်ရှင်းများက

ဖုန်းဆိုးမြေ

ခြေကျင်းဝတ်လောက်ထိပါက်သည်။

ဘရော့လမ်းသွယ်မှ ဘရော့လမ်းမဖြစ်လာသော မြို့ဝင်လမ်းအနီးတွင် သောကြာနော့မှာ ရော့ခံအင်ရှိးလို့၊ စနေနော့မှာ ဂျက်မြို့အဖွဲ့၊ လာရောက် တိုးခတ်ဖျော်ဖြေတတ်သော Dell's ဆိုင်ရှိသည်။ ၁၉၇၁၊ ခုနှစ်တွင် မီးတစ်ခါ လောင်ဖူးသော်လည်း ပြန်ဆောက်ထားသည်။ ယင်းမှာ တောာနယ်က ကောင်းသွို့ငွှဲနှင့် သူတို့ရည်းစားများ ဘီယာသောက်၊ နောင်ရှိနှင့်ချို့ သွားတတ်သည့် နေရာဖြစ်၏။

တယ်လီဖုန်းလိုးအာများစွာ နှစ်ယောက်၊ လေးယောက်၊ ဓားကြောက် ယောက် ချို့တ်ဆက်လို့ ရသောကြောင့် ပြောစရာကတော့ အမြို့နေနတတ်သည်။ မြို့ဝင်လေးတိုးငွှဲမှာ နောက်ကွယ်မှု အတင်းတုပ်ချက်က အမြို့ပွဲကြောက် ရှိက်တတ်၏။ အရှုပ်တော်ပုံအာများစွာ ထွက်လာတတ်သည့်မှာ Bendကဖြစ်၍၊ ပြောကောင်းအောင် အပိုဆာဒါးလေး ဟိုလူက နည်းနည်းထည့်၊ သည်လူက နည်းနည်းထည့်လုပ်တတ်သည်။

မြို့နယ်အစိုးရမှာ မြို့မြို့မြို့ဖူးများကျင်းပသော အစည်းအဝေးပွဲသာ ဖြစ်၍၊ ၁၉၆၅၊ ခုနှစ်ကတည်းက နှစ်ပတ်လည်ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ ကြားနာပွဲများမှလွှဲ၍ ဘာစိတ်ကူးအကြံအစည်းမှ ထပ်ထွက်စရာ မရှိတော့ချေ။ မြို့လေးသည် ခေတ်ဟောင်းလမ်းစဉ်ကို အထိနာလောက်အောင် ကြီးထွား စဉ်ပင်ခြင်း မရှိသော်လည်း တစ်ဦးတည်းဒီမိုကရေစိစနစ်က အသစ်ရောက် လာသူတရီးကို မျက်ခုံးလှပ်စေ၏။

အရွေးချယ်ခံ ကိုယ်စားလှယ်သုံးဦးရှိသည်။ ငင်းတို့မှာ ဆင်းရဲ နှစ်းပါးသူတို့၏ ကြည့်ရှုစောင့်ရောက်တတ်သော မြို့နယ်ရဲ၊ ခြိုဝင်းထဲ လွှတ်သွားသော ခွေးဆိုးနှစ်ကောင်ကို သတ္တိရှိရှင်ဆိုင်ခဲ့ပြီး Taggart Stream လမ်းမာက်ကာသွားရန် ကားကိုစာရင်းသွင်းပေးရသော မြို့နယ်ရုံးစာရေးနှင့် ကျောင်းကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ပရဟိတမီးသတ်ဌာနသည် တစ်နှစ်လျှင် ဒေါ်လာသုံးရာ တိုက် လျာထားချက် ရရှိခဲ့သော်လည်း အများစုကို ပင်စင်စားသက်ကြီးချယ်အို များအတွက် လူမှုရေးအသင်းတစ်ခုအတွက်သာပေးအောင်။ မြက်ခင်းမီးပုံပွဲ ရာသီအတွင်း စိတ်လှပ်ရှားစရာ များစွာတွေ့ရသော်လည်း ကျွန်းတစ်နှစ် ပတ်လုံး ငါတ်တွေ့တိုင်နေရတာ နှစ်တိုင်းပင်။

အများပိုင် ရေရှိလိုး၊ စာတ်ငွေ့ပိုက်လိုး၊ မိလှာရုံ၊ စာတ်အားပေး

လိုင်းများမရှိသောကြောင့် ပြည်သူ့ဆောက်လုပ်ရေးဌာန မရှိချေ။ စီအမ်ပါဘတ်တိုင်များအား မြို့ကိုထောင့်ဖြတ်မျဉ်းအတိုင်း ပေတစ်ရွာငါးဆယ်ရှုပ်သော ကျွန်းလုံးကြီးများဖြင့် စိုက်ထူထားသည်။ တစ်တိုင်ကို မာစတန်စံအိမ်အနီးမှာ ပြုပိသားစောင့်ကြည့်တိုင်သွယ် စိုက်ထူထား၏။ ဆေလမ်းစံလေ့မှာ စစ်ပွဲ၊ မီးလောင်မှုနှင့် အစိုးရေးအကျပ်အတည်းကို တိမိမှာလာသော ပေါ်လုပ်တာ-ချွန်ကိုက်ထံမှသာ အများအားဖြင့်သိရသည်။

ပေါ်တာတို့သားလေးတော့ စီယက်နှစ်စစ်ပွဲမှာ ကျသွားသတဲ့၊ ခလေ့ဘို့ရဲ့သားလေးကတော့ မြှုပ်ပြုပိုင်းနှင်းမိလို့တဲ့၊ ခြေတွေတစ်ဖက်နဲ့ ပြန်ရောက်လာတာပဲ။ ဒါပေမဲ့ ကန်နှီဒ်းလက်စံကိုကူရင်း စာတိုက်ပုံးမှာ အလုပ်ရွားသာတော့ ကောင်းပါတယ်လေ။

ချာတိတ်များက ဆံပင်အရှည်ထားပြီး သူတို့ဖော်တွေထိ ခေါင်းပြီး ခြင်းမရှိသော်လည်း ဘယ်သူမှ အရေးတယူသတိမထားကြ။ Consolidated High School တွင် ဝတ်ဆင်ရမည့် တူညီဝတ်စုံသတ်မှတ်ချက် ထွက်လာသောအခါ အက်ဂိုကောလစွာက ကမ်းဘားလန်းလယ်ဂျာသို့ စာတစ်စောင် ရေးပို့သည်။ အက်ဂိုသည် အရှက်သော၏ ဆီးယူတုပုံ့နှင့် ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် နှလုံးသားထဲမှာ ကိန်းပို့စေခြင်း၏ အုံပြုဖွယ်ရာတို့ကို လယ်ဂျာရုံးသို့ အပတ်တိုင်း နှစ်နှင့်ခါ၍ စာပို့လေ၏။ ချာတိတ်တာချို့က မူးယစ်ဆေးသုံးသည်။ ဟိုးရောစ်ကေလ်ဘီ၏သား ဖရန်းကို ဒေါ်လာငါးဆယ် ဒဏ်ငွေဆောင်ရန် တရားသူကြီးဟုတ်ကာက ပြုဂုတ်လတွင် အမိန့်ချွဲ့သော်လည်း အရှက်ပြဿနာကပို့ကြီး၏။ အရှက်သောက်နိုင်သည့် အသက်အရွယ်ကို ဆယ့်ရှစ်နှစ်သို့ လျှော့ချုလိုက်ကတည်းက ချာတိတ် အများအပြား Dell's ကိုရောက်ကုန်သည်။ လမ်းကို ရာဘာနှင့်ပြန်ခင်းစေ လိုသလားမသို့ မူးမူးရူးရူးနှင့် ကားအမြှန်မောင်းတတ်သဖြင့် မကြာခဏ လူသေတတ်၏။ ဘီလိုစမစ်သည် သူ့ရှည်းစားလာဗန်းဒက်ဘ်နှင့်အတူ ဒီကိုလမ်းမပေါ်ကသစ်ပင်ကို ကားနှင့်ဝင်တိုက်ပြီး နှစ်ဦးလုံး ပွဲချင်းပြီးခဲ့သည်။

ယင်းအဖြစ်တို့မှလွှဲလျှင် တိုင်းပြည်၏ ညွှန်းပန်းနိုင်စက်မှုကြောင့် သလေ့မှာ အသိဉာဏ်နဲ့ချာခြင်းမရှိ။ ဆေလမ်းစံလေ့မှာ ခေတ်ရောစီး ပြောင်းလဲပုံးက တြေားမြို့များနှင့်ဤြေားနားသည်။ သည်လိုသာယာသော မြို့လေးမှာ မနှစ်မြို့စရာ ဘာမှဖြစ်လာစရာမရှိ။ ဖြစ်လည်းမဖြစ်ခဲ့။

အန်းနောက်တန် မီးပူတိုက်နေစဉ် သမီးဖြစ်သူက ဟင်းချက်စရာတွေ
ထည့်ထားသော အိတ်တစ်လုံးနှင့် ပြန်းခနဲဝင်လာသည်။ မျက်နှာနား က်ဗျာ
ကိုင်လာသောအုပ်ကို အိတ်ထဲအတင်းထိုးထည့်ပြီး ပွံ့ဖွံ့ဖြောသည်။

မစွဲက နောက်တန်က

“ဖြည့်ဖြည့်ပြောပါဟဲ။ တိပိဋက္ခိုးမှ ပြော”

ဆူဆန်က ‘The Hollywood Squares’ ကို တင်ဆက်နေသာ
ပိတာမာရယ်ကို ခလုတ်နိုပ်၍ပိတ်လိုက်ပြီး ဘန်မီးရုံးစုနှင့်တွေ့ခဲ့သည့်
အကြောင်း မအောက် ပြန်ဖောက်သည်၍ချက်။ အန်းနောက်တန်က ကရာဏာသက်
ဟန်ဖြင့် တည်ဖြစ်အေးဆေးစွာ ခေါင်းတညိုတညိုတ်နှင့် နားထောင်နေသော်လည်း
ယောကျိုးတစ်ယောက်အကြောင်း ပြောပြနေသည့် ဆူဆန့်စကားအသွား
အလာကို ခန်းမှုန်းရင်း သမီးဖြစ်သူပင် သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ရမည့်
အရွယ်ရောက်လာပါပေါ်ကောဟု စဉ်းစားနေမိသည်။ သို့သော ဒီနေ့ကျမှ
ပိုသီး၊ ပိုပွင့်နေသယောင်ယောင်။

မစွဲက နောက်တန်က ခင်ပွုန်းသည်၏ ရှုပ်အကျိုးတစ်ထည်ကို မီးပူ
တိုက်ခုံပြားပေါ် ကောက်တင်လိုက်ရင်း

“ညည်းလေသံက စိတ်လှုပ်ရှားနေပုံပဲ”

ဆူဆန်က

“သူက တကယ်သဘောကောင်းတယ်။ အရည်အချင်းလည်း ရှိတယ်”

မစွဲက နောက်တန်က မီးပူကိုထောင်ထားလိုက်ပြီး ကော်ဖီးပွဲပေါ်
တင်ထားသော ပါလျောမန်ဘူးထဲက စီးကရာက်တစ်လိပ်ထူတ်ကာ မီးညှိသည်။

“သူက တကယ်တော်တာ သေချာရဲ့လား”

ဆူဆန်က အနည်းငယ် ကာဆီးလိုဟန်နှင့် ပြီး၍

“သေချာတာပေါ့။ သူကလေ ဟို...၊ ကောလိပ်က ကျောင်းဆရာ
လိုလို ဘာလိုလိုနဲ့ ပြောမပြတတ်ဘူး”

မစွဲက နောက်တန်က လေးလေးနက်နက် စဉ်းစားဟန်ဖြင့်

“သူများတွေ ပြောတာတော့ ဥယျာဉ်မှုးယောင်ဆောင်ထားတဲ့
အသေခံပုံးခွဲသမားနဲ့တူခို့”

ဆူဆန်က သူ့အမေစကားကို စိတ်မဆိုးဘဲ အူမြှုးသွားဟန်နှင့်

“ပေါက်ပေါက်ရှာရှာ”

မစွဲက်နော်တန်က

“ပြစ်မီး စာအုပ်ကို”ဟုဆိုကာ လက်ကမ်းသည်။

ရူဆန်က စာအုပ်ကို မိခင်ဖြစ်သူဆီပေးပြီးမှ ထောင်ထဲမှာ လိုင်တူချင်းမှုဖိုးကျင့်သည့် အခန်းပါတာကို ရတ်တရက် သတိရသွားသည်။

“လေအက ဆိုပဲ”

မစွဲက်နော်တန်က တွေးတွေးဆဆပြောရင်း ကြံ့ရာ စာမျက်နှာကို လှန်လေ့ကြည့်သည်။ ရူဆန်က ကျိုတ်မြိုတ်စောင့်ဆိုင်း၏။ အမေကသူမကို မျက်စီဒေါက်ထောက်ကြည့်တဲ့မည်။ အမေကသည်လို အမြဲလုပ်တတ်၏။ ပြတင်းပေါက်တွေ ဖွဲ့စားသောကြောင့် ဉာဏ်းလေပြည်ညွှန်းက မီးဖို့ချောင် ထဲက အဝါရောင်ကန်လန်းကာတွေကို လေးတွဲစွာ တိုက်ခတ်သွား၏။ အုတ်ဖြင့်ဆောက်ထားသော တိုက်အိမ်ဖြစ်၍ ဆောင်းတွင်းမှာ အနေးဓမ္မတဲ့ရှို့နည်းနည်းခက်သော်လည်း နောက်မှာ လိုက်ရတဲ့ဝင်နေရသလို အေးမြှုပ်သည်။ ဘရော့လမ်းမှ ပြေပြေလေးတက်သွားသော ကုန်းမြေပေါ်တွင် ဆောက်ထားသောကြောင့် မစွဲက်နော်တန်ထိုင်နေရာ ပြတင်းပေါက်မှ လှမ်းကြည့်လွှင် မြို့ထဲကို တန်ဖြင့်ရ၏။ မြင်ကွင်းက ကြည်နဲးစရာ ကောင်းသလို ဆောင်းတွင်းဆိုလွှင် တဖြေားဖြည့်းဝေးသွားသော အဆောက်အအုံများက တဖွဲ့ကျနေသည့် ဆီးနှင့်ပြင်ပေါ်မှာ ဒေါင်လိုက်ထောင်ထားသော အလင်းတုံးလေးများနှင့်။

“ပေါ်တန်းသတင်းစာမှာ ဒီစာအုပ်အကြောင်း အညွှန်းရေးထားတာ ဖတ်ဖူးပါတယ်။ သိပ်လည်း ကောင်းလှတာ မဟုတ်ပါဘူး”

ရူဆန်က ခပ်တည်တည်နှင့်

“သမီးတော့ အဲဒီစာအုပ်ကို ကြိုက်တယ်။ လူကိုလည်း သဘောကျ တယ်”

“ဖလိုက်လည်း သဘောကျမယ ထင်တယ်နော်။ သူတို့ နှစ်ယောက် ကို မိတ်ဆက်ပေးလိုက်လေ”ဟု တမင်ပြောသည်။

ရူဆန်ချော နောက်ကျေားထိုးခံရသည့်နှယ် ဒေါသထွက်၍ ဆတ်ဆတ်ခါနာသွား၏။ မြို့ကောင်ပေါက်အရွယ်မှာ ဖြစ်တတ်သော မိဘနှင့် သားသမီးကြေားက ပဋိပဏ္ဏတွေကို သူတို့သားအမိ ဖြတ်သန်းကျော်လွှား ပြီးပြုဟု ထင်ခဲ့သည်။ အမေကလည်း သူအတွေ့အကြံ၊ ယုံကြည်ချက်တို့နှင့် ယုံ့၍ ဆုံးမသလို သူမေကလည်း ရေးနည်းအတိုင်း အထောက်အထားနှင့်

ဖုန်းဆိုးမြေ

အပြန်အလှန် ငြင်းခဲ့ကြ၏။

“ဖလိုက်နဲ့ပတ်သက်လို့ ပြောပြီးပြီလေ။ သေချာတာ ဘာတစ်ခုမှ မရှိမှန်း အမေသိသားနဲ့”

“စာအပ်ထဲမှာ တော်တော်ကြောက်ဖို့ကောင်းတဲ့ အခန်းတွေ ပါတယ်နော်။ ယောကျိုးလေးချင်း အတွေ့ပြုတာတို့ဘာတို့”

“ဟယ်၊ အမေကလည်း...။ အဲဒါနဲ့ ဘာဆိုင်လို့လဲ”

“အဲဒီလောက်လည်း ဖြစ်မနေပါနဲ့အေး”

မစွဲကြနောက်တန်က စာအပ်ပြန်ပေးပြီး ရှည်လျားသော စီးကရက်ပြာကို ငါးရှင်ပုံကြပြာချက်ထဲ တော်ကျလိုက်သည်။ ထိုစာအပ်ကို Ladies' Auxiliary ပွဲက မိတ်ခွေးတစ်ယောက်ပေးလို့ ဖတ်ဖူးသားဖြစ်သည်။

ဆူဆန်ခများ ဘာကို စိတ်ဆိုးရမှန်း မသိ။ မခံချိမခံသာ ဖြစ်လျက်

“ဟင်းချက်စရာတွေ သွားထားလိုက်ပိုးမယ်”ဟု ဆိုကာ ထရပ်သည်။

မစွဲကြနောက်တန်က

“ငါက ညည်းနဲ့ ဖလိုက်တစ်ဘစ် ညားမယ်လို့ပဲ ယူဆတားတာ...”

သူမဆကားကြောင့် ကသိကအောက်ဖြစ်နေသော ဆူဆန်မှာ ဒေါသ အိုးပေါ် ယမ်းမီးပုံကျပေါ်ကွဲသွား၏။

“ဖြစ်ရလေခြင်း အမေရယ်။ အဲဒီစိတ်ကူးက အမေခေါင်းတဲ့ ဘယ်ကဘယ်လို့ ဝင်လာတာလဲ။ သမီးပြောပြီးပြီမဟုတ်လား”

“ငါယူဆတာတော့...”

“အမေယူဆတာကိုက မှားနေတာ”

ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဆူဆန်က ဒေါက္ခိုးမောက္ခိုး ပြောချ လိုက်၏။ ဖလိုက်ကို စိတ်ကုန်ခဲ့တာ လချိနေပြီ။

မစွဲကြနောက်တန်က မကောမချမှုများနှင့်

“တစ်နှစ်ခွဲလောက် ဒီလူနဲ့ပဲတဲ့နေပြီးမှတော့ လက်ဂိုင်တဲ့ အဆင့် ထက် ကော်မှာပဲလို့ ကျပ်က ယူဆတယ်”ဟု တိုးတိုးတိုး ဆက်ပြောသည်။

ဆူဆန်က

“ဖလိုက်နဲ့သမီးက သူငယ်ချင်းအဆင့်ထက်တော့ ပိုပါတယ်”ဟု ပြောပြောလည်းလည်း ပြန်ပြော၏။

သားအမိန့်စွဲယောက်မှာ ပါးစပ်ကထုတ်မပြောသော်လည်း စိတ်ထဲ မှာတော့ အပြန်အလှန် ခွန်းတုံ့ပြန်နေကြသည်။

ညည်း ဖလိုက်နဲ့ အိပ်ခဲ့ပြီးပြီမဟုတ်လား။
 အဲဒါ အမေနဲ့ဘာဆိုင်လဲ။
 ဘန်းမီးရွှေစံက နှင့်အတွက် ဘာမို့လို့လဲ။
 အဲဒါ အမေနဲ့ဘာဆိုင်လဲ။
 ညည်းက သူ့ကိုကြံ့က်လျဉ်းဆိုပြီး မိုက်တော့မယ်ပေါ့လေ။
 အဲဒါ အမေနဲ့ဘာဆိုင်လဲ။
 ငါက ညည်းအမေပါ ဆူဆန်ရဲ့။ ညည်းအဖေရော ငါရော
 နှစ်ယောက်လုံးက ညည်းကိုချုစ်တဲ့သူတွေပါ။

သည်အတွက်တော့ ပြန်ပြောစရာ စကားမရှိ။ မဖြေတတ်။ အဖြေ
 လည်းမရှိ။ ယင်းကြောင့်ပင် နယူးယောက်ဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ်
 ထွက်ပြီးလွတ်မြောက်စရာ တစ်နေရာရာလို့အပ်သည်။ အဆုံးမှာ ဖော့ချုပ်
 များနှင့် အလုပ်ပိတ်ကာရုတားသော အကျိုးခန်းတစ်ခုလို့ မိုဘမတ္တာဟန်သည့်
 ပြန်ချေပရန်မဖွဲ့နိုင်သော အတားအခါးများနှင့် အမြှတ်ပိုက် တွေ့ရသည်။
 ထို့ကြောင့် အဓိပ္ပာယ်ရှိရှိ ဆက်လက်ဆွေးနွေးရန် မဖြစ်နိုင်တာကတော့
 အမျှန်။

မစွဲက်နော်တန်က လေသံပျော့နှင့်

“ကပဲ...”ဟု ဆိုရင်း စီးကရက်မီးကို ငါးရပ်နှုတ်ခမ်းပေါ်
 ထိုးချေပြီးသတ်ကာ လက်ကျန်ကိုငါးရုပ်ကိုယ်ထည်ပြာခွက်ထဲ ပစ်ချု
 လိုက်သည်။

ဆူဆန်က

“သမီး အပေါ်တက်တော့မလို့။”

“တက်လေး။ ညည်းဖတ်ပြီးရင် ငါဖတ်လို့ရမလား”

“ဖတ်ချင်လည်း ဖတ်ပေါ့”

“ငါ သူနဲ့တွေ့ချင်တယ်”

ဆူဆန်က လက်ဖန်၍ ပရုံးတွန်ပြသည်။ မစွဲက်နော်တန်က

“ညည်း ဒီညာနောက်ကျမှာလား”

“မသိသေးဘူး”

“ဖလိုက်တစ်ဘဲ ဖုန်းဆက်ရင် ဘာပြောရမှာလဲ”

ဆူဆန်မျက်နှာမှာ ဒေါသတစ်ဖန် ဖတ်ပြီးသွားပြန်၏။

“ပြောချင်တာ ပြောပေါ့”ဟု ဆိုပြီးမှ

ဖုန်းဆိုးမြေ

“တစ်နည်းနည်းနဲ့တော့ ပြောမှာပဲလေ”

“ခူးဆန်”

ခူးဆန်က လွှဲည့်မကြည့်ဘဲ အိမ်ပေါ်ထပ် တက်သွားသည်။

မစွဲက်နော်တန်သည် ပြတ်ငါးပေါက်အပြင်ဘက် ငေးကြည့်ရင်းကျွန်းခဲ့သော်လည်း မြို့ထဲကိုမဖြင့်။ နားထဲမှာ ခူးဆန်ခြေသံနှင့် ပန်ချီကား တင်သည့်ဒေါက်ကို ဆွဲထဲတ်လိုက်သံကိုသာကြားရော်။ သို့နှင့် မီးပူပြန်တိုက်ရန် ပြင်သည်။

ခူးဆန်တစ်ယောက် သူ့အလုပ်သူ စိတ်နှစ်၍လုပ်နေသည်ဟု တွေးမိသည့်အခါ စားဖို့ဆောင်ထဲက တယ်လီဖုန်းမှတစ်ဆင့် မေဘဲလ်ဂျိတ်စို့လှမ်းခေါ်သည်။ ပြီးလျှင် မြို့ထဲကို နာမည်ကြီးစာရေးဆရာတစ်ယောက် ရောက်လာသည်ဟု ခူးဆန်ပြောတာကြားရသာဖြင့် လှမ်းမေးခြင်းဖြစ်ကြောင်း ပြောရာ မေဘဲလ်က မဲ့ကာခွဲကာနှင့် ‘ကွန်ဝေးရဲသမီး’ဆိုတဲ့ စာအုပ်ကို ရေးတဲ့လူကို ပြောတာဖြစ်မယ်ဟုဆို၏။ မစွဲက်နော်တန်က ဟုတ်မှန်ကြောင်း ပြောလျှင် မေဘဲလ်က ယင်းမှာ လိုင်ကိစ္စကို တစ်တစ်ခွွဲရေးထားသော စာအုပ်သက်သက်သာဖြစ်၍ စာရေးသည်ဟုမေးခဲ့ကြောင်း အတင်းတုပ် သည်။ မစွဲက်နော်တန်က ဘန်တစ်ယောက် မို့တယ်တို့ဘာတို့မှာ နေသလားဟု မေးသောအခါ လောလောဆယ် ဒီဗားဖွင့်ထားသော မြို့ထဲရှိတစ်ခုတည်း သော ဘော်ဒါဆောင်မှာနေကြောင်း သတင်းပေးတော့မှ မစွဲက်နော်တန်လည်း ဟင်းချိနိုင်၏။

ဒီဟာမီးလားမှာ မတော်မတရား မလုပ်တတ်သော ဂုဏ်သိက္ခာကို တန်ဖိုးထားသည့် မှဆိုးမတစ်ယောက်ဖြစ်သည်။ အဆောင်ခန်းထဲ အမျိုးသမီး ဝင်လိုက ထူတ်ပြန်ထားသည့် စည်းကမ်းမှာ လိုတိဂျင်းဖြစ်သည်။ အမော နှမဆုံးလျှင် ရသည်၊ မဟုတ်လျှင် မီးပို့ချောင်ထဲ သွားလိုင်ပေရော့ဟူ၏။ ညီးနှင့်ဆွဲးနွေးစာရာ ဘာအကြောင်းမျှမရှိ။ စည်းကမ်းက စည်းကမ်းဖြစ် သည်။

မစွဲက် နော်တန်သည် မီးပူတိုက်ခဲ့ဆီ ပြန်သွားရင်းက “သြော်” ခူးဆန်၊ ခူးဆန်။ ငါက ညည်းကိုကောင်းစားစေချင်တာပါ။ ဒါကို ညည်းမသိဘူးလားအော့”ဟု စဉ်းစားနေမိ၏။

(၆)

သူတို့သည် ပျော်လန်းမြို့မှ အမှတ် (၂၉၅) လမ်းမကြီးအတိုင်း ကားမောင်း၏ ပြန်လာခဲ့၏။ ဉာဆယ့်တစ်နှီဂျွ်ရုံသာ ရှိယဖြင့် နောက်ကျ သည်ဟု လုံးဝပြောလို့မရ။ ပျော်လန်းမှ ထွက်လာလာချင်း အမြန်လမ်းမကို ငါးဆယ့်ငါးမိုင်နှုန်းနှင့် အေးအေးလူလူ မောင်းလာခဲ့သည်။ Citroën ကားရှေ့မီးကအမှာ်တုကို ဉာက်ဉာက်ညာညာ ဖြေစွင်း၍ လင်းနေသည်။ ရပ်ရှင်ကို ပျော်ပျော်ကြီး ကြည့်ခဲ့ပြီးဖြစ်သော်လည်း ခံစားချက် ကိုယ်စီရှိသူတို့ထံးစံအတိုင်း ရှိုးတိုးရှုန့်တန်း ဖြစ်နေကြ၏။

မိဝင်ဖြစ်သူ၏မေးခွန်းများ ခေါင်းထဲဝင်လာသော ရူးဆန်က

“ရှင် ဘယ်မှာ နေနေလဲ။ အီမံဌားနေတာလား”

“မီးရထားလမ်းသွယ်က အီဗုံးအဆောင် တတိယထပ်မှာ မိမိကျနေပါတယ်ခင်ဗျာ”

“မဟုတ်တာ၊ နေလို့လည်း မကောင်းဘဲနဲ့။ အပေါ်ထပ်ဆိုတော့ ပူမှာပေါ့”

“ပူတာကို ကြိုက်ပါတယ်။ အလုပ်လည်း ကောင်းကောင်းလုပ်လို့ ရသားပဲ။ ခါးပတ်ချွဲ၏၊ ရေဒီယိုဖွင့်ပြီး ဘီယာတစ်ဂါလီလောက် သောက်လိုက် တာပဲ။ တစ်နေ့ဆယ်မျက်နှာလောက် အသစ်ရေးဖြစ်တယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့ အဘိုးကြိုးတွေလည်းရှိတယ်။ ပေါ်တိကိုထွက်ပြီး လေညှင်းခံလိုက် ရရင် လောက်နိုဗာန်ပဲ”

ရူးဆန်က မယုံသက်းနှင့်

“အေးဆေးပဲပေါ့”

“မာစတန်စံအိမ်ကိုရှုံးလို့လားပို့ စဉ်းစားပြီး လိုက်တောင်မေးကြည့်သေး တယ်။ ရောင်းလိုက်ပြီတဲ့”

ဘန်က သာမန်ကာလျှံကာလေသံနှင့် ပြောလိုက်တော့ ရူးဆန်က ပြီးကာ

“မာစတန်စံအိမ်ကို ဟုတ်လား။ နေရာများ မှားပြောမိသလား”

“မမှားပါဘူး။ မြို့ရဲ့အနောက်မြောက်ပိုင်းဆီ ဦးတည်သွားတဲ့ ကန်္ခားတောင်ကုန်းကအိမ်လော့။ ဘရွတ်စံလမ်းက”

“ရောင်းလိုက်ပြီ ဟုတ်လား။ ဘယ်သူ့ကိုပါလိမ့်”

ဖုန်းဆိုးမြေ

“ကိုယ်လည်း အဲဒါသိချင်နေတာ။ ကိုယ့်ကို လွတ်ဘတ်ဘတ်
ဖြစ်နေတယ်လို့၊ ပြောလည်းခံရမှာပဲ။ ဒါပေမဲ့ အဲဒီအိမ်ကိုပဲ ငှားဖို့
စဉ်းစားမိတယ်။ အမိမြို့မြေအကျိုးဆောင်ကတော့ ဘယ်သူဝယ်တယ်
မပြောဘူး။ ကြည့်ရတာ လူသိမဓာတ်တဲ့ လျှို့ဂျက်ချက်နဲ့တူပါရဲ့”

“နွေရာသီအပန်းဖြစ်စန်းတို့ဘာတို့လုပ်ဖို့ တဗြားမြို့ကလူတွေကများ
ဝယ်လိုက်သလားမသိ။ ဘယ်သူပဲဖြစ်ဖြစ် အဲဒီလူက ရူးနေလို့ပဲဖြစ်မယ်။
ပြပိုင်မွမ်းမံတာတော့ ပြပိုင်မွမ်းမံတာပေါ့။ ကျွန်ုမလည်း အဲဒီလိုတော့
လုပ်ကြည့်ချင်ပါတယ်။ ဒါပေမဲ့ အဲဒီနေရာက ပြပိုင်မွမ်းမံလို့မှုမရတာ။
ကျွန်ုမင်္ဂလာယ်လေးကတည်းက အဲဒီနေရာက ပျက်စီးယိုယွင်းနေပြီးသား
ဘန်ရဲ့။ ရှင်ကရော ဘာလို့ အဲဒီနေရာမှာ နေချင်ရတာလဲ”

“အထဲကို မင်းရောက်ဖူးလား”

“ဟင့်အင်းး၊ ပြတင်းပေါက်ကနေတော့ အရဲစွန်းပြီး ချောင်းကြည့်
ဖူးတယ်။ ရှင်ရောက်ဖူးလို့လား”

“အင်းး၊ တစ်ခေါက်ပေါ့”

“ကျောချမ်းစရာ နေရာကြီးပါ။ ဟုတ်တယ်မလား”

နှစ်ယောက်သား မာစတန်စံအိမ်အကြောင်း စဉ်းစားရင်း တိတ်သွား
သည်။ ဤသို့ ပြန်ပြောင်းအောက်မေ့သတိရသည်က ဆေးရောင်စုံ ပန်းချီ
ကားလို လွမ်းတာသသခံစားရှင်းမဟုတ်။ သူတို့မမွေးခင် ထိုစံအိမ်ကြီးနှင့်
ဆက်နွယ်ဖြစ်ပွားခဲ့သော ကော်မကော်းကြားမကော်း အဖြစ်ဆိုးသာဖြစ်ပြီး
ယင်းကဖြူ့ငယ်လေးအတွက် ကာလကြာရည် အမှတ်ရစရာ ဖြစ်ခဲ့သလို
သူတို့၏အကြောက်တရားကို မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းပြော
ပြစရာတွေဖြစ်သွား၏။

ဟားဘတ်မာစတန်နှင့် သူ့အိုးဘာဒီတို့အတ်လမ်းမှာ ဖြူ့လေးနှင့်
အနီးစပ်ဆုံးဖြစ်ပြီး လူသိရှင်ကြားပြောမပြချင်သော အကြောင်းအရာလည်း
ဖြစ်သည်။ ဟားဘတ်မှာ ၁၉၂၀ ခုနှစ်များက နယူးအင်္ဂလန်ရှိ ထရပ်ကား
ကုမ္ပဏီကြီးတစ်ခု၏ဥက္ကားဖြစ်သည်။ အချို့က ထရပ်ကားကုမ္ပဏီသည်
အယောင်ပြသာဖြစ်၍ ကနေဒီယန်စိတ်ကိုများကို မက်ဆာချိုးဆက်ပြည်နယ်သို့
တရားမဝင်တင်ပို့သော အမှတ်အစွမ်းအရာဆုံးလုပ်ငန်းတစ်ခု လည်ပတ်
နေခြင်းဖြစ်သည်ဟု ဆိုကြ၏။

၁၉၂၈ ခုနှစ်တွင် သူတို့အိုးမောင်နှုန်းသည် ရှိသမျှစည်းစီမံ့ဥစ္စနှင့်

ဆေလမ်းလေ့မှာ အခြေချက်။ ၁၉၂၉ ခုနှစ်၌ စတော့ဒေါ်ကွက်ပျက်သောအခါ စည်းစီမံဥစ္စာအတော်လေး ပြတ်သွားခဲ့သည်။ ဘယ်လောက်ပြတ်သွား သလဲတော့ ဘယ်သူမှုမသိ။ မေဘဲလ်ဂါတ်စ်ပင်မသိ။

ဒေါ်ကွက်ပျက်ချိန်နှင့် ဟစ်တလာအာဏာရလာချိန် ဆယ်နှစ်အတွင်း မာစတန်တို့လင်မယားသည် သူတို့စံအိမ်တွင်းမှာသာ ကောစာရီကျင့်နေကြပြီး ပုံချွဲးနေနေနေများတွင်သာ မြို့ထဲဆင်း၍ ဒေါ်ထွက်ဝယ်တတ်သည်။ ထိုစဉ်က လာရီမက်လေ့သည် စာပို့သမားဖြစ်၏။ သူသည် နေ့စဉ်ထုတ် သတင်းစာလေးစောင်နှင့်အတူ စနေနေနေနေခင်းသတင်းစာ၊ နယူးယောက် တိုင်းမဲ့မရွေ့ခဲ့၍ ပြစ်ရပ်ဆန်းကြယ်အံ့သွေ့ဖျယ်'ဟု ခေါ်သောအပေါစားမရွေ့ခဲ့ တစ်အပ်ကို မာစတန်စံအိမ်သို့ ပို့ပေးရသည်။ မက်ဆာချူးခေက်ပြည့်နယ် ဖော်ရေးဗားမြို့မှာ အခြေထိုက်သည့်ထရပ်ကားကုမ္ပဏီကလည်း တစ်လ တစ်ကြိမ် ချက်လက်မှတ်တစ်စောင်ပို့သည်။ စာအိတ်ကိုခေါက်၍ လိပ်စာကို ရွှေ့ကြည့်လို့ရသောကြောင့် ယင်းမှာ ချက်လက်မှတ် တစ်စောင်ပြစ်မှန်း လာရီကပြောနိုင်သည်ဆို၏။

လာရီသည် ၁၉၃၉ ခုနှစ်တွင် သူတို့လင်မယားကို ရှာတွေ့ခဲ့သူများ ထဲက တစ်ယောက်ဖြစ်၏။ စာတိုက်ပုံးထဲမှာ ငါးရက်စာ သတင်းစာနှင့်မရွေ့ခဲ့များ ပြည့်ကျပ်နေသဖြင့် ထပ်ထည့်လို့မရ။ သို့နှင့် လာရီသည် တံခါးမကြီးနှင့်ခြင်လုံ ကော်ကြားမှာ သွားထားဖို့ရည်ရွယ်ပြီး စာစောင်များကိုထုတ်ယူကာ စံအိမ် ရှိရာလျောက်သွား၏။

ထိုအချိန်သည် ဗြာရတ်လဖြစ်ပြီး နေ့ရာသီ၏ အပူခုံးကာလအစ နေ့ရက်များဖြစ်ရာ မာစတန်စံအိမ်ရှုံး ခြိုင်းထဲက မြှက်တောသည် စိမ်းစို့၍ ခြေသလုံးရောက်အောင်ရှည်၏။ အိမ်အနောက်ခြေားက ရာမေတ်ကွက်ပေါ်တွင် ပျားရည်စပ်ပုဂ်တို့ လူးလာခေါက်တုံး ပြီးလွှားနေကြသလို ပျား၊ ပိတုန်းတို့ ကလည်း ချံ့နှုတ်ပိတ်ပေါင်းများမှာ ဖူးပွဲငွေဆာနေသော အနုံစုံစုံပန်းပွဲင့် များနားမှာ တစိုင်းနှင့် လေးတဲ့စွာ ပျံ့ပေါ်ကြ၏။ မြှက်ရှင်းတွေ တောထနေ သည့်တိုင် ထိုရောက်ပုံးတွေမှာ စံအိမ်သည် တင့်တယ်လှပနေဆဲဖြစ်သောကြောင့် ဟားဘတ်သည် ဆေလမ်းလေ့မှာ အကောင်းဆုံးအိမ်တစ်လုံး ဆောက်လုပ်ခဲ့ ပါပေသည်ဟု သဘောတူကြတာများ၏။

Ladies' Auxiliary အဖွဲ့ဝင်သစ်များကို ပြောပြတ်သော ကတ် လမ်းအရ လာရီသည် အိမ်ဘက်သို့လျောက်အလာ လမ်းတစ်ဝက်မှာ

ဖုန်းဆိုးမြေ

အပုပ်နဲ့ကဲ့သို့ ဆိုးဆိုးဝါးဝါးနံတော်လာ၏။ အိမ်ရှေ့တံ့ခါးကို ခေါက်သော်လည်း
ပြန်ဖြေသံမကြားရ။ တံ့ခါးဝမျှချောင်းကြည့်သော်လည်း အတွင်းမှာ မောင်မည်း
ဝေါးနေသဖြင့် ဘာမှမဖြင့်ရ။ သို့နင့် အထဲဝင်ဖို့မကြီးစားတော့ဘဲ အိမ်နောက်
ဘက်ခြင်းဆီ လှည့်သွားသည်။ ယင်းမှာ သူ့အတွက် ကံကောင်းသွားခြင်းဖြစ်၏။
အိမ်နောက်ခြင်းမှာ ပို၍နှစ်သည်။ လာရီယဉ် နောက်ဖေး တံ့ခါးဆီ သွားကြည့်ရာ
သော့ခတ်မထားသဖြင့် မီးပို့ချောင်ထဲ လှမ်းဝင် လိုက်၏။ ဘာဒီမာစတန်သည်
ထောင့်တစ်နေရာတွင် ခြေကားရား လက်ကားရားနှင့်ပဲနေပြီး သူမ၏ဦးခေါင်း
တစ်ဝက်မှာ အနီးကပ်ပစ်ခတ်ခံ ထားရသဖြင့် ပွင့်ထွက်နေသည်။

သည်အခန်းကိုရောက်လျှင် အော်ဒရေဟားဆေးက တည်ပြုမဲ့
အေးဆေးသော လေသံနှင့် အမြဲပြောပြုတတ်သည့်မှာ

“ယင်ကောင်တွေချည်းပဲတဲ့။ လာရီပြားပုံအရ မီးပို့ချောင်တစ်ခုလုံး
ယင်ကောင်တွေနဲ့ ပြည့်နေတာပဲတဲ့။ ဟိုဒင်းပေါ်ဆို သိတယ်မလား။
ယင်ကောင်တွေချည်းပဲတဲ့အေး”

လာရီမှက်လေ့သည် လာရာလမ်းအတိုင်းမြို့ထဲ တန်းပြီးကာ
ထိုစဉ်က ရဲမှုးဖြစ်သော နောရစ်ဗာနေးနှင့် Crossen's စတိုးဆိုင်က
လူသုံးလေးယောက်ကို သွားခေါ်သည်။ ထိုစဉ်ကဆိုင်ကို မစ်အဖော်ထိုင်သည်။
ထိုသူများထဲမှာ အော်ဒရေးအစ်ကိုအကြီးဆုံး ဂျက်ဆင်နဲ့လည်းပါ၏။
သူတို့သည် နောရစ်၏ချက်မလက်ကားနှင့် လာရီ၏စာပို့ထရပ်ကားကို
စီးသွားကြသည်။

ယခင်က ထိုစံအိမ်ကို မြို့ထဲက ဘယ်သူမှ မရောက်ဖူးကြသည့်
အတွက် သတင်းကြားကြားချင်း ဟိုးလေးတကျော်ဖြစ်သွားသေး၏။ လူစိတ်
ဝင်စားမှု လေ့သွားမြို့ဗြို့မှ ယင်းသတင်းကို ပေါ်တဲ့လန်းတယ်လီဂရမ်
သတင်းစားမှာ ထည့်သွင်းဖော်ပြခဲ့သည်။ ဟားဘတ်မာစတန်၏ စံအိမ်သည်
အမှိုက်သရိုက်နှင့် ရူပ်ယူက်ခတ်နေသော ကြွက်သိုက်များ၊ စွန်ပစ်ပစ္စည်း
အကြောင်းအကျိန်များနှင့် စကြောင်းကျိုးတစ်လျှောက် ပြန့်ကဲ့နေသော
ဝါကျင့်ကျင့် သတင်းစား၊ မဂ္ဂဇင်းအတ်လိုက်ရှိသည်။ ဒစ်ကင်းစ်၊ စကော့နှင့်
မားရီးယက်တို့၏ ဝတ္ထုအစုံလိုက်ကို လော်ရက်တာစထရက်ချာရှေ့မှာ
အလုပ်ဝင်သွားသူက ရေ့ရာဆလမ်းစံလေ့ပြည့်သူ့စကြည့်တိုက်ဆီ ပို့လိုက်
သည့်တိုင် စာအုပ်တွေအထပ်လိုက် ကျွန်းနေသေးသည်။

ဂျက်ဆင်နဲ့သွားက စနေနေ့သွေ့ခေါင်းသတင်းစာကို ကောက်၍

ဟိုသည်လှန်လောကြည့်ရာ စာမျက်နှာတိုင်းမှာ တစ်ဒေါ်လာဖိုး ကျသင့်ငွေ
ပြေစာကို တိပိဋက္ထုသေချာကပ်ထားတာတွေသည်။ လာရီ တစ်ယောက်
အိမ်နောက်ဖေးမှ ဝင်ကြည့်မိတာကံကောင်းသွားကြောင်း သိလိုက်ရသူက
နောရစ်ဟာနေးဖြစ်သည်။ အကြောင်းမှာ လူသတ်လက်နက်ကို အိမ်ရှုတံ့ခါး
ပေါက်မှာ ဝင်လာမည့်သူ၏ ရင်ဘတ်တည့်တည့်အား ချိန်ရွယ်မောင်းတင်၍
ကုလားထိုင်တစ်လုံးမှာ ကြိုးချည်တပ်ဆင်ထားသောကြောင့်တည်း။ သေနတ်
မောင်းခလုတ်ကို ဧည့်ခန်းမရှိ တံ့ခါးလက်ဂိုင်ဘုန်း ကြိုးတစ်ချာင်း တဲ့ချည်
ထားခဲ့သည်။

သည်နေရာအရောက်တွင် အော်ဒရေးက

“သေနတ်ကိုလည်း ကျည်ဖြည့်ထားတယ်။ တစ်ချက်လေး ဆွဲဖွင့်
လိုက်တာနဲ့ လာရီတော့ အနိစ္စသဘောနဲ့ ကိုစွဲချေသွားမှာ”

နမောနမဲ့ သွားလျှင် သေတတ်သည့် အခြားထောင်ချာက်
အနည်းငယ်လည်းရှိသည်။ ထမင်းစားခန်းတံ့ခါးစွန်းပေါ်မှာ ပေါင်လေးဆယ်
စီးသည့် သတင်းစာတစ်ထိပိုင်တင်ထားသည်။ အမှတ်တမဲ့ တက်နင်းပြီး
ခြေကျိုင်းဝတ်ကျိုးသွားအောင် ဒုတိယထပ်တက်သည့် လျေကားတစ်ထစ်ကို
ပတ္တာတပ်ထား၏။ ဟားဘတ်မာစတန်ကိုကြည့်ရတာ ယဉ်ယဉ်လေး ရူးသည်
မဟုတ်။ သွေ့က်သွေ့က်ခါအောင် စိတ်ဖောက်ပြန်သွားပုံရ၏။ သူတို့သည်
အပေါ်ထပ်စကြိုန်လမ်းအဆုံးရှိ အီပိခန်းထဲတွင်ထုပ်တန်းမှ ကြိုးခွဲချ
သေဆုံးနေသော သူ့အလောင်းကိုတွေ့ကြရ၏။

လူကြီးတွေဆီက တစ်ဆင့်ကြားရသော ထို့ကတ်လမ်းများကို
ခုံဆန်းရှုံးသူငယ်ချင်းများ မြို့နေရယ်ရေး အရသာခံကြောက်ခဲ့ကြဖူးသည်။
အော်ရောကလစ်တို့အိမ်နောက်ဖေးမျှ သစ်လုံးအိမ်လေးတစ်လုံးရှိရှာ အိမ်ထိုင်၊
သော့ခုတ်၍ မောင်ထဲမှာထိုင်ပြီး ပိုလန်နိုင်ငံကို ဟစ်တာလာပင် မကျူးကော်
သေးခင်ကြုံပြုက်ခဲ့သော မာစတန်စံအိမ်အောက်လမ်းများအား စိတ်ကူး
ပေါက်သလို တန်ဆာဆင်ခဲ့ကား၍ တစ်ယောက်ကိုတစ်ယောက် မကြောက်
ကြောက်အောင်ခြောက်ကြသည်။

ဆယ့်ရှစ်နှစ်အကြား ယခုအခါမှာပင် အရပ်အိမ်လေးထဲ၌ ကလေးမ
တစ်သိုက် တစ်ယောက်လက်တစ်ယောက်ကိုင်ကာ ပြောဆိုခဲ့ကြသည့်
ပုံရှိပို့တွေကို ထင်ထင်ရှားရား ပြန်မြင်ယောင်ရင်း

“သူ့မျက်နှာကြိုးကဖောင်းပွဲပြီး တစ်လစ်ထွက်နေတဲ့ လျာကြိုးက

ဖုန်းထိုးမြေ

မည်းနေတာတဲ့။ ယင်ကောင်တွေကလည်း အုပ္ပါယံပြောယ်။ ငါအမေကတော့ မစွဲကိုရှုတိစိုက် အဲဒီလိုပြောတာပဲ”ဟူသော ကျောချမ်းဖွယ်ရာ အောမိုစကားက နားမှာစွဲလျက်ရှိသေးသည်။

မာစတန်စံအိမ်သည် မှုံးဆရာရွှေတ်သည် ဂါထာမန္တာန်တစ်ခုလို တွေးကြည့်ရုံမျှနှင့် ရှုံးကအတိုင်းခံစားရစေ၏။

“...နေရာဟောင်းကြီးတစ်ခုပဲ”

“ရှင်၊ ဘာပြောလိုက်တာလဲဟင်”

အားနှင့်လိမ့်ဆဲတော့မှ သတိပြန်လည်တော့မလိုမျိုး အတွေးထဲ နှစ်နေသောဆူဆန်မှာ ဘန်းစကားကြားမှ ပစ္စဪပွန်ပြန်ရောက်လာ၏။

ဘန်းက ဆက်ကြုံကောက်ဂိတ်ကိုပြတ်ကာ ဆေလမ်းစံလေ့မြှုံး အဝင် ကမူလေးပေါ် မောင်းတက်လိုက်ရင်း

“ထွေး အဲဒီနေရာက သရဲ့ခြာက်တဲ့ နေရာဟောင်းကြီးတစ်ခုပဲလို ပြောတာ”

“ရှင်သွားတုန်းက အကြာ်းကိုပြောပြီးလေ”

ဘန်းက မျက်နှာသောနှင့်ရှယ်ကာ ကားကိုအဝေးကြည့်မီးထိုးသည်။ ထင်းရှုံးပင်များစိုက်ထားသော လမ်းကြားတစ်ခုကို ဖြတ်ကျော်ပြီးနောက် ရောက်လာသော နှစ်လမ်းမောင်းက အသွားအလာကင်းမဲ့၍ ဖြောင့်ဖြူးနေ၏။

“ကလေးတွေဆိုတော့ လျှောက်သွားကြတာပါ။ အဲဒီတစ်ခါပဲ ရောက်ဖူးတာ ထင်ပါရဲ့။ ဘဇ္ဈာ ခုနှစ်လောက်ကပေါ့။ ကိုယ်က Bend က ချာတိတ်တွေနဲ့ သွားသွားကဗျားလေ့ရှိတယ်။ ခုတော့ အများစုကာတြားကို ပြောင်းသွားလောက်ပြီပေါ့။ Bend ကို ဆေလမ်းစံလေ့တော်းတောင်ပိုင်းလို့ ခေါ်တုန်းပဲလား”

“ခေါ်တယ်”

“ကိုယ်က ဒေးပစ်ဘာကလေတို့၊ ချားလိစ်ဂျိမ်းစ်တို့နဲ့ ဖွေးတာပေါ့။ ချားလိစ်ဂျိမ်းစ်ကို ကလေးအားလုံးက ဆန်နိဂုံမ်းစ်လို့ပဲခေါ်တာ။ ပြီးတော့ ဟာရှိုးလ်ရော်ဘာဆင်န်တို့၊ ဖလွှိုက်တစ်စာစ်တို့...”

ဆူဆန်က အလန်းတြားနှင့်

“ဖလွှိုက် ဟုတ်လား”ဟု ထမေးရာ ဘန်းက

“အင်းလော့ သူ့နဲ့သိလို့လား””

ဆူဆန်က

“သူနဲ့ ချိန်းတွေဖူးတယ်”ဟု ဆိုပြီးမှ လေသံတစ်မျိုးဖြစ်နေမည့် နှီးသဖြင့်

“ဆန်နိဂုံမီးစံတော့ ရှိသေးတယ်။ ချိုင့်တိနာရိပ်သာလမ်းမှာ ဓာတ်ဆီ ဆိုင်ဖွင့်ထားတယ်။ ဟာရှိုင်ရော်ဘာဆန်ကတော့ ဆုံးသွားပြီ။ သွေးက်ဆာနဲ့” ဟု ခုံမြန်မြန်ပြေလိုက်သည်။

“သူတို့ကကိုယ့်ထက် တစ်နှစ်၊ နှစ်နှစ်လောက်ကြီးတယ်။ သူတို့မှာ အဖွဲ့တစ်ခုလည်းရှိတယ်။ သွေးသောက်ပင်လယ်ဓားပြတဲ့။ သီးသန့်ဖွဲ့ထားတဲ့ အုပ်စုလေးပေါ့၊ သီတယ်မလား။ အနည်းဆုံး သွေးသောက်ပင်လယ်ဓားပြ သုံးဦးကထောက်ခံပေးမှ အဖွဲ့ထဲဝင်လို့ရတာ...”

ဘန်က လေသံကို ပေါ်ပါးဟန်ဆောင်၍ပြောသော်လည်း သူမှာကား ထဲမှာ ခါးသီးမှုတစ်ခု နှစ်မြှုပ်နေသည်။

“...ဒါပေမဲ့ ကိုယ်ကအဲကောင်းတယ်။ အနည်းဆုံးတော့ အဲဒီ နွောရာသီတုန်းက ကမ္မာပေါ်မှာ ကိုယ်အဖြစ်ချင်ဆုံးက သွေးသောက်ပင်လယ် ဓားပြပဲ။ နောက်တော့ သူတို့လည်းအလျော့ပေးပြီး အဖွဲ့ဝင် ဖြစ်ချင်ရင် ခိုင်းတာတစ်ခုအောင်အောင်မြင်မြင် ဆောင်၍ကိုနိုင်ရမယ်လို့ ပြောတယ်။ အဲဒီစကားကို ဒေးပစ်ပြောတာနေမယ်။ အဲဒီနောက် ကိုယ်တို့အားလုံး မာစတ်နှစ်အိမ်ဆီသွားတယ်။ ကိုယ်ကအထဲဝင်ပြီး ပစ္စည်းတစ်ခုခု ယူလာခဲ့ရမှာ”

သူက ဟက်ခနဲရုပ်လိုက်သော်လည်း နှုတ်ခမီးတွေ ခြောက်သွေ့နေလေပြီ။

“အဲဒီမှာ ဘာဖြစ်လဲ”

“ကိုယ်လည်း ပြတင်းပေါက်ကတစ်ဆင့် အိမ်ထဲဝင်သွားတယ်။ ဆယ့်နှစ်နှစ်လောက် ကြော်ပြီးတာတောင် အထဲမှာ အမှိုက်တွေတစ်ပုံကြီး ရှိနေ တုန်းပဲ။ စစ်ဖြစ်တုန်းက အိမ်ထဲကသတင်းစာတွေ ယူသွားလောက် ပေမယ့် ကျွန်းနေတာတွေရှိသေးတယ်။ အိမ်ရှေ့ခန်းမထဲက စားပွဲပေါ်မှာ အမှိုက်တွေနဲ့ အတူ နှင်းကမ္မာဖန်လုံးလေးတစ်လုံးရှိတယ်။ ကိုယ်ပြောချင်တာ သိရှိလား။ အိမ်သေးသေးလေးတစ်လုံးထည့်ထားတဲ့ ဖန်လုံးလေးလေ။ လူပုံလိုက်ရင် နှင်းတွေကျလာရော။ အဲဒါလေးကို အိတ်ကပ်ထဲ ထည့်ယူလာပေမယ့် ချက်ချင်းပြန်မထွက်ဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း မပြောက်ဘူးလို့ သက်သေပြချင်တာနဲ့ ကြိုးဆွဲချသွားတယ်ဆိုတဲ့ အပေါ်ထပ်ကို တက်သွားတယ်”

ဖုန်းဆိုးမြေ

“ဘုရားရေ”

“အံ့ဖွဲ့တဲ့က စီးကရက်တစ်လိပ်လောက် နှိုက်ပေးစမ်းပါ။ ဆေးလိပ်က ဖြတ်မလို့လုပ်နေတာပဲ။ လောလောဆယ်တော့ တစ်လိပ်လောက် သောက်မှ ဖြစ်မယ်”

ဆူဆန်က စီးကရက်တစ်လိပ် လှမ်းပေးတော့ သူက ဒက်ရှိဘုတ် မီးခြစ်နှင့် မီးတို့သည်။

“အိမ်ကြီးက နံဟောင်နေတာပဲ။ ဘယ်လိုနဲ့လိုနဲ့မှန်းကို မသိဘူး။ အပင်တွေပုပ်ပြီးထွက်လာတဲ့ အရည်နဲ့၊ ဆိုဟတိုင်ခုတွေ ဟောင်းနမ်း ချေးမြှုပြုသွားတဲ့ အနဲ့၊ ထောပတ်တွေ ရှုက်လွှာပြီး အချဉ်ပေါက်သွားတဲ့ အနဲ့မျိုးတွေ။ ကြိုက်တို့ ရှုံးတို့လို အကောင်ပလောင်တွေကလည်း အိမ်နဲ့နဲ့ မျက်နှာကြုံက်မှာ အသိက်တွေဖဲ့။ သားတွေပေါက်နဲ့ စိုတိုင်းတိုင်းအနဲ့မျိုး။ ကိုယ်ကကိုးနှစ်သားဆိုတော့ တအားကြောက်နေတာ။ အဲဒီလိုနဲ့ အပေါ်ထပ် ကိုတက်သွားရေား။ အိမ်ကြီးကန်းလိုက်တိုင်း တကျိုးကျိုး မြည်နေတာ။ နံရုံက ပလတ်စတာတွေပေါ် လျှောက်ပြီးနေတဲ့အသံတွေ ကြားရတယ်။ ကိုယ်နောက်က တစ်ယောက်ယောက်လိုက်လာတဲ့ ခြေသံတွေလားလို့တွေး နေတာ။ ဟားဘတ်မာစတန်က မျက်နှာမည်းကြီ့နဲ့ ကြီးကွင်း ကြီးကိုင်ပြီး တုန်တုန်ချိချိလိုက်လာတာ တွေ့ရမှားလားဆိုပြီး အနောက်လည်း လှည့်မ ကြည့်ရဘူး”

ဘန်သည် စတီယာရင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ထား၏။ သူ့အသံမှာ ပြက်ရယ်ပြုမှု ပျောက်သွားသည်။ သူ၏ ပြင်းပြင်းရရှု အမှတ်ရ ခြင်းကြောင့် ဆူဆန်နည်းနည်းလန်းသွား၏။ ခိုင်ခွှက်ဘောင်ဂွပ်မီးရောင်နှင့် မြင်ရသော သူမျက်နှာက မှန်းတီးသော်လည်း စိတ်လွှတ်ကိုယ်လွှတ် စွဲနှုန်း ထွက်ပြီးခွင့်မရသော တိုင်းပြည့်တို့ခဲ့သီး ခဲ့ရီးထွက်နေရသည့်နှင့်။

“လျှောက်ထိုးရောက်တော့ သလိုတွေပြန်ရှိလာပြီး အဲဒီအခန်းဆီ လျှောက်လမ်းအတိုင်း ပြီးချေသွားတယ်။ ကိုယ်တွေးထားတာက အခန်းထဲ ပြေးဝင်၊ ပစ္စည်းတစ်ခုရ ကောက်ကိုင်ပြီး ပြန်ထွက်သွားဖို့ပဲ။ လျှောက်လမ်း အဆုံးက အခန်းကပါတ်ထားတာ။ တံ့ခါးနဲ့နီးလာတော့ ပတ္တာတွေ တပ်ထားတာမြှင့်ရတယ်။ တံ့ခါးအောက်စွန်းက ဘောင်ပေါ် တင်နေတာပဲ။ ပြီးတော့ ငွေရောင်တံ့ခါးလက်ကိုင်ဘုရိုတွေ့တယ်။ လက်ဖဝါးနဲ့ ဆုပ်ကိုင်တဲ့ နေရာက အရောင်နည်းနည်းမှန်းနှင့်နေပြီ။ တံ့ခါး လက်ကိုင်ဘုကာနေ ဆွဲဖွင့်လိုက်

တော့ ပျဉ်ချပ်က မိန်းမတစ်ယောက် နာနာကျင်ကျင်အောင်လိုက်သလို
မြည်သွားတယ်။ အမှန်အတိုင်း ပြောရရင် နောက်လျည့်၌ တစ်ချိုးတည်း
လစ်တော့မယ်လို့တွေးတာ။ ဒါပေမဲ့ ကြောက်တဲ့စိတ် အရမ်းများ၌
လက်နှစ်ဖက်နဲ့ အားကုန်ဆွဲဖွင့်ထည့်လိုက်တော့ တံခါးက ဗြို့ခနဲပွင့်သွားရော်။
အဲဒီမှာ ဟားဘတ်ရှိတယ်။ ပြတင်းပေါက်က ဝင်လာတဲ့ အလင်းရောင်နောက်ခံနဲ့
ထုပ်တန်းမှာတဲ့လောင်းကျနေတဲ့ သူ့ အလောင်းကြီးပေါ့”

ဆူဆန်က ရင်တုန်ပန်းတုန်နှင့်

“အမယ်လေး ဘာန်ရယ်။ မပြောပါနဲ့တော့”

ဘန်က လေးနက်စွာ

“ဟင့်အင်း။ ကိုယ်အမှန်အတိုင်းပြောပြတာ။ အဲဒါ ကိုးနှစ်သားလေး
တစ်ယောက်မြင်ခဲ့ရတဲ့ အမှန်တရား။ နောင်နှစ်ပေါင်း နှစ်ဆယ့်လေးနှစ်
ကြာအောင် ဒီမြင်ကွင်းကိုမှတ်စိနေတဲ့ လူတစ်ယောက်ရဲ့ အမှန်တရားပဲ။
ဟားဘတ်က အဲဒီမှာကြီးဆွဲချခဲ့တယ်။ သူ့မျက်နှာက လုံးဝမည်းနက် မနေား။
စိမ်းဖန်းဖန်းဖြစ်နေတယ်။ မိုတ်ထားတဲ့ မျက်လုံးတွေက ပွဲယောင်းယောင်းနဲ့။
လက်တွေက လူသေလိုပြောဟောက်နေတယ်။ ပြီးတော့ သူ့မျက်လုံးတွေ
ဖျတ်ခနဲပွင့်လာတယ်”

ဘန်က စီးကရက်ကို ခပ်ပြင်းပြင်း ဖွာရှိက်၍ ပြတင်းပေါက်မှ
တစ်ဆင့် အမှာင်ထဲ လွှင့်ပစ်လိုက်ပြီး

“ကိုယ်ထအောင်တာ နှစ်မြိုင်လောက်ကတောင် ကြားရမယ်ထင်တယ်။
ပြီးလည်းပြီးရော၊ တစ်ချိုးတည်း ပြေးတော့တာပဲ။ လောကားတစ်ဝက်
လောက်မှာချော်လဲတော့ ပြန်ထပြီး အိမ်ရွှေ့တံခါးမကြီးကနေ လမ်းပေါ်
ရောက်တဲ့အထိ ခြေကုန်သုတ်တော့တာ။ ချာတိတ်တွေက မိုင်ဝက်လောက်က
စောင့်နေတယ်။ သူတို့ကိုမြင်တော့မှ လက်ထဲမှာ နှင်းကဗ္ဗာဖန်လုံးလေး
ကိုင်ထားမှန်း သတိထားမိတာ။ အခုထက်ထိ ကိုယ့်မှာရှိသေးတယ်”

“ဟားဘတ်မာစတန်ကို တကယ်မြင်ခဲ့တာလို့တော့ မထင်ဘူး
မလားဟင်။ မြင်ခဲ့ရတာလား ဘန်”

ဟိုးအဝေး မြို့လယ်ခေါင်က မိုတ်တုပ်မိုတ်တုပ် လက်နေသော
အချက်ပြမ်းအပါရောင်ကိုမြင်တော့ ဆူဆန်ဝမ်းသာသွား၏။

ဆူဆန်းအမေးကို အကြာကြီးတိတ်နေပြီးမှ ဘန်က

“ကိုယ် မသိဘူး”ဟု ပြင်းဆန်သည့်နှစ် မရဲ့တရဲ့နှင့် ခက်ခက်ခဲ့

ဖုန်းဆိုးမြေ

ပြန်ဖြေပြီး သည်အကြောင်း သည်မှာတင်ရပ်လိုက်၏။

“ကိုယ်က အရပ်းကိုစိတ်လှပ်ရှားနေတာဆိုတော့ ဒီအဖြစ်ကြီးတစ်ခုလုံးက ကိုယ့်စိတ်ထင်ရာ လျောက်မြင်တာလည်း ဖြစ်ချင်ဖြစ်မှာပဲ။ တခြား တစ်ဖက်ကကြည့်ရင်တော့ အိမ်တွေဟာ သူတို့ဆီမှာဖြစ်ပါက်ခဲ့တဲ့ ခံစားချက် တွေကို စုပ်ယူထားတတ်တယ်ဆုံး စိတ်ကူးကဟုတ်ချင်လည်း ဟုတ်နိုင်တယ်။ ဟိုကူး...၊ ဓာတ်ခဲ့ခြောက်လိုမျိုး။ ဥပမာ ဓာတ်ခဲ့ခြောက် တပ်လိုက်လို့ အသက်ဝင်လာတဲ့ ဓာတ်ကူးပစ္စည်းတစ်ခုလိုမျိုး စိတ်ကူးဥက္ကလာ ကွန်မြှုံးတတ်တဲ့ ကလေးတစ်ယောက်ရဲ့ စစ်မှန်တဲ့ကိုယ်ရည်ကိုယ်သွေးဟာ တစ်စုံတစ်ရာ ကိုယ်ထင်ပြလှပ်ရှားလာအောင် စွဲဆောင်နှီးခွဲပေးလိုက်တာ။ တန္ဆာခြောက် တာကိုပြောတာ လုံးဝမဟုတ်ဘူးနော်။ စိတ်တန်ခိုးရှိတဲ့ သုံးဖက်မြင် တယ်လီးများရှင်းလိုမျိုးလို့ပြောတာ။ သက်ရှိယူတွေဝါတစ်ကောင်ကောင်တောင် ဖြစ်ချင်ဖြစ်နော်းမယ်။ ဘီလူးသဘာက်လို့ ထင်ချင်လည်းထင်”

ဆူဆန်က စီးကရက်တစ်လီပါတ်ယူ၍ မီးညွှေ့သည်။

ဘန်က

“ထားပါ။ ကိုယ်တော့ နောက်လအတော်ကြာအောင် အိပ်ခန်းထဲ မီးဖွင့်ပြီးပဲအိပ်တော့တယ်။ အဲဒီတံခါးပွင့်လာတယ်လို့လည်း အိပ်မက် မက်တယ်။ နောင်လည်း ဆက်မက်နော်းမှာ။ စိတ်ဖိစီးမှုများလာရင် အဲဒီလို မက်တော့တာပဲ”

“ဆိုးလိုက်တာရှင်”

“မဟုတ်တာ။ မဆိုးပါဘူး။ သိပ်အဆိုးကြီးလည်း မဟုတ်ပါဘူး။ ကိုယ်တို့အားလုံး အိပ်မက်ဆိုး မက်ကြတာပဲဟာ”

ဘန်က ဗြိုင့်တ်နာရိပ်သာလမ်းပေါ်ရှိ တိတ်ဆိတ်စွာအိပ်မောကျ နေသော အိမ်များကိုလက်မနှင့်ထိုးပြပြီး

“တစ်ခါတလေ အဲဒီအိမ်တွေထဲမှာလည်း အိပ်မက်မက်ပြီး ထအော် တာရှိမလားမသိဘူးလို့ တွေးမိတယ်...”ဟုဆိုကာ စကားခကာ ရပ်ပြီး

“...အီဗာတို့အဆောင်ကျ ပေါ်တိကိုမှာ ခကာဆင်းထိုင်လေ။ ဆန်ရှိရင်ပေါ့။ အဆောင်စည်းကမ်းအရ အထဲခေါ်လို့မရဘူး။ ရေခဲသေတွာ ထဲမှာ ကိုကာကိုလာတွေရှိတယ်။ အိပ်ခါး တစ်ခွက်တစ်ဖလား မော့ချင်ရင် တော့ ကိုယ့်အခန်းထဲမှာ ဘာကာဒီပုလင်းတွေရှိတယ်”

“တစ်ခွက်လောက်တော့ သောက်ချင်တယ်”

ဘန်က ကားကို ရှေ့မီးပါတ်၍ မီးရထားလမ်းသွယ်ထဲ ကျွေဝင် လိုက်ပြီး အဆောင်သားများအတွက် ပေးထားသောနေရာမှာ ပါကင်ထိုးသည်။ အိမ်နောက်ဖော်ပေါ်တိကိုမှာ အဖြူနှစ်အနီး ဖောက်၍ ဆေးသုတေသားပြီး ကြိမ်ကုလားထိုင်သုံးခုံကို ရှိခိုင်ရယ်မြစ်ဘက် မျက်နှာမှာကာ တန်းစိုးချထား၏။

မြစ်သည် အိပ်မက်ပဲမာတလက်လက်နှင့် နွေနှောင်းလက မြစ်ကိုး နှုံးသစ်ပင်တွေကြားမှာ တွယ်ပြန်နေရာ ရှေ့ပြင်မှာငွေရောင်လက်အောင် ဆေးခြယ်နေသည့်နှင့်။ တစ်မြို့လုံး တိတ်ဆိတ်ပြိုမြစ်သက်နေသောကြာင့် ဆည်တာတမံရေလွှဲလမ်းမှ တစ်က်စက်ကျသောရေသံလို တိုးဖျော့ဖျော့ ရေပွဲက်သံကိုကြားရသည်။

“ထိုင်ဗိုးနော်။ ကိုယ်ပြန်လာခဲ့မယ်”

ဘန်က ခြင်လုံးကောတံခါးကိုအသာပိတ်၍ အထဲဝင်သွားသည်။ ခုံဆန်က လူပ်ကုလားထိုင်တစ်လုံးမှာဝင်ထိုင်၏။

ဘန်သည် လူထူးလူဆန်းတစ်ယောက်ဖြစ်သော်ပြား သူ့ကိုဆူဆန် သဘောကျသည်။ သူမသည် မြင်မြင်ချင်းအချင်ကို ယုံကြည်သူမဟုတ်သော် ပြား စွဲလမ်းရုံးသွေ့မှု၏ ပို့ခြားပြစ်က်းသော အမည်နာမအောက်ရှိ လိုချင် ချက်ချင်းတပ်မက်စိတ် မကြာခဏပေါ်လာတတ်သည်ကိုတော့ယုံ၏။ သူသည် သော့ခတ်ထားသော ဒိုင်ယာရှိစာအုပ်ထဲက ညာနက်သန်းခေါင် ဝင်ရောက်လာ စေခဲင်သော ယောက်ဗျားပုံစံမျိုးမဟုတ်။ အရပ်ရှည်သော်လည်း ပိုန့်သွယ်၍ အသားအရောင်ဖျော့သည်။ မိမိကိုယ်ကို ဆန်းစစ်တတ်သော စာပေသမား ရုပ်ရည်မျိုး။ သူ့အတွေးကို သူ့မျက်လုံးက ဖုံးဖိထားလို့ မရ။ ဘီးအစား လက်ချောင်းများဖြင့်ပြီးတတ်သော နက်မောင်တူထဲသည် ဆံပင်အုံနှင့်။

ပြီးတော့ ခုနကဗောတ်လမ်း...။

‘ကွန်ဝေး၏ သမီးနှင့် ‘လေအက’တို့မှာ သည်လိုအနိုင်ရှုံးကို ကြံခဲ့ရတာကို ဖော်ပြထားသော သဲလွှန်စတစ်ခုမျှမရှိ။ ပထမတစ်အုပ်သည် အိမ်မှထွက်ပြေးကာ ဆန်းကျင်ဘက်ယဉ်ကျေးမှုနှင့်ပူးပေါင်းပြီး နိုင်ငံအနှံး ခြေားထည့်ရာ ခရီးထွက်သွားသော ဝန်ကြီးသမီးအကြောင်းဖြစ်သည်။ ဒုတိယ တစ်အုပ်ကတော့ အကျဉ်းထောင်မှထွက်ပြေးလွတ်မြောက်ကာ အခြား ပြည်နယ်တစ်ခုတွင် ကားပြင်ဆရာအဖြစ်ဘဝသစ်စသော မတရားစွဲစွဲ ခံရသည့်ထောင်သား ဖရန်းဘက်ဇေးဆိုသူ၏ အကြောင်းဖြစ်ပြီး နောက်ဆုံးတွင် သူ့ဘဝသူ ပြန်လည်ရရှိသွား၏။ နှစ်ခုလုံးသည် စိတ်ခွန်အားဖြစ်စေသော

ဖုန်းဆိုးမြေ

စာအုပ်များဖြစ်ပြီး ဘယ်စာအုပ်ထဲမှာမှ ကိုးနှစ်သားလေးတစ်ယောက်၏
မျက်လုံးမှာ ပုံရိပ်ထင့်ခွဲကျန်ခဲ့သော ဟားဘတ်မှစတန်၏ တွဲလောင်း
ကျသည့်အရိပ်ကို ထင်ဟပ်စေတောတစ်ခုမျှမပါချေ။

ဆူဆန်သည့် မြစ်ရေပြင်မှတစ်ဆင့် ပေါ်တိဂုံဘယ်ဘက် ဟိုအခေါ်
အထက်က ကြော်ပြုးပြောက်နောက်ခံနှင့် နောက်ဆုံးတောင်ကုန်းဆီ
အကြည့်ရောက်သွားသည်။

ဘန်က

“ရော ဒီမှာ။ ဒါသောက်လိုက်ရင် အဆင်ပြေသွားမယ် ထင်တယ်”

ဆူဆန်က

“မာစတန်စံအိမ်ကို ကြည့်လိုက်စမ်းပါဉီး”ဟု ဆိုသဖြင့် ဘန်လည်း
လှည့်ကြည့်သည်။

မာစတန်စံအိမ်ရှိရာ ဟိုးအထက်တစ်နေရာတွင် မီးရောင်တစ်ခု
လင်းနေ၏။

(၇)

သောက်စရာ ကုန်ပြီ။ သန်းခေါင်လည်းကော်ပြု။ လသည်ပင်
မြင်ကွင်းမှ ပျောက်လုလှု။

နှစ်ယောက်သား ပေါ့ပေါ့ပါးပါး စကားလက်ဆုံးကျလျက်ရှိရာမှ
ဆူဆန်က

“ကျွန်မ ရှင့်ကိုသဘောကျတယ်ဘန်။ သိပ်သဘောကျတယ်”

“ကိုယ်လည်း မင်းကိုသဘောကျတယ်။ ကိုယ်အဲ့သွေ့မိတာက
ဟိုလေ...၊ ဟိုလို ရည်ရွယ်တာ မဟုတ်ပါဘူး။ ပန်းခြံမှာ ကိုယ်ပြောခဲ့
တာတွေကကြောင်တယ်နော်။ မှတ်မိလား။ အကြောင်းတိုက်ဆိုင်လို့
ဖြစ်ပါလိမ့်မယ်”

“ကျွန်မတော့ ရှင့်နဲ့ထင်တွေ့ချင်တာပဲ။ ရှင့်ဘက်က ဖြစ်နိုင်ရင်ပေါ့”

“ကိုယ် တကယ်တွေ့ချင်ပါတယ်”

“ဒါပေမဲ့ ဖြည့်းဖြည့်းမှန်မှန်ပဲ ရှေ့ဆက်ကြရအောင်နော်။ ကျွန်မက
တောသူမဟုတ်လား”

ဘန်က ပြုးကာ

“ဒါကျ ဟောလိုဝ်အရမ်းဆန်သွားသလိုပဲ။ အဲဒါလည်းကောင်းပါတယ်။ ကိုယ့်ကို နမ်းရှုက်ခွင့် ပြုမလားဟင်”

ဆူဆန်က လေးနက်စွာ

“ပြုပါသော်ကောရှင်။ ကွွန်မက နောက်တစ်ခေါက်မှာပြောမယ်ထင်တာ”

ဘန်သည် ဆူဆန်ဘေးက လူပ်ကုလားထိုင်မှာ ထိုင်နေခြင်းဖြစ်သော်လည်း လှပ်၍မနေ။ လျှေဖြင့်တို့ထိကလိမ့် ရည်စုခြင်းမရှိဘဲ နှုတ်ခမ်းတင်းတင်းစေ၍သာ ဆူဆန်ကိုအနမ်းခြေသည်။ သူ့နှုတ်ခမ်းမှာ ရမ်နှင့်ဆေးရှုက်ကြီးနံ ဖျော့တော့တော့ရ၏။

ဆူဆန်က ကုလားထိုင်ကိုလှပ်နေသဖြင့် အနမ်းကော်သွားလိုက်၊ ဖိကပ်လိုက် ပူးတုံးခွာတုံးနှင့် တစ်မျိုးတစ်မည်ဆန်းသစ်လာ၏။ ဆူဆန်သည် ငါ့ကိုစမ်းနေတာပဲဟု အတွေးဝင်လာပြီး တိတ်တဆိတ်စိတ်လှပ်ရှားသွားသည်။ သည့်ထက်ပိုမဲလာခင် ဆူဆန်က အနမ်းကိုရပ်သိမ်းလိုက်၏။

ဘန်က

“ဝေါင်း”ဟု ရှုက်ကိုးရှုက်ကန်း ရော်တ်သောအခါ ဆူဆန်က

“မန်ကိုဖြန်လှ အိမ်မှာညာစာလာစားပါလား။ အဖနဲ့အမေက ရှုင့်ကိုတွေ့ချင်နေမှာ”

“အိမ်မှာ ချက်ကျွေးမှာလား”

“အိမ်ထမင်း၊ အိမ်ဟင်း စားရတာပေါ့”

“စားချင်လိုက်တာ။ ကိုယ်စရောက်ကတည်းက တို့ကြည့်ရင်းစားနေရတာ”

“ခြောက်နာရီဆို အဆင်ပြေလား။ အိမ်ကလူတွေက စောစောစားတတ်လို့”

“ပြေတာပေါ့။ ရတယ်လေ။ အိမ်လို့ပြောမှ မင်းကိုလိုက်ပို့ရှုံးမှာပဲ။ လာ”

ကားပေါ်ရောက်သည်အထိ စကားမပြောဖြစ်ဘဲ တောင်ကုန်းထိပ်ရှိလိုတ်တုပ်မှုတ်တုပ်ညမီးရောင်ကိုတွေ့မှ ဆူဆန်က မာစတန်စံအိမ်ဆီလှမ်းကြည့်ကာ

“ဟိုအပေါ်မှာ ဒီညာယ်သူရောက်နေတာလဲ မသိဘူးနော်”

ဘန်က

ဖုန်းဆိုးမြေ

“ပိုင်ရှင်အသစ် နေမှာပေါ့”ဟု မယုတ်မလွန်ပြောရာ ခူဆန်က
“လျှပ်စစ်မီးရောင်နဲည်း မတူဘူး။ တော်တော်ဝါဌီး ဖျော်တော့တော့
နဲ့ ရော်ဆီးအိမ်လား မသိဘူး”ဟု သူမဘာသာကောက်ချက်ချသည်။

“လျှပ်စစ်မီးတပ်ဖို့ အခွင့်အရေးမရသေးလို့နေမှာပေါ့”

“ဟုတ်မယ်နော်။ ဒါပေမဲ့ နည်းနည်းပါးပါး အမြော်အမြင်ရှိတဲ့သူဆို
ပြောင်းမလာခင် လျှပ်စစ်ရုံးကိုခေါ်တပ်ခိုင်းမှာပေါ့”

ဘန်က ပြန်မဖြေ။ အိမ်နားရောက်တော့မှ ရှတ်တရက်သူမက

“ရှင့်စာအုပ်အသစ်က မာစတန်စုံအိမ်အေကြောင်းမဟုတ်လား ဘန်”

ဘန်ကရယ်ကာ ခူဆန်နှာခေါင်းထိပ်ကိုနမ်း၍

“နောက်ကျနေဖြို့ကွယ်”

ခူဆန်က သူ့ကိုပြီး၍

“စကားနှိုက်တာ မဟုတ်ပါဘူး”

“ရပါတယ်။ နောက်တစ်ခါကျမှုပြောတာပေါ့...။ နေ့ဘက်ဖြစ်ဖြစ်”

“အိုကေ”

“အတဲဝင်တော့ကွယ်။ မနက်ဖြန် ညနေခြောက်နာရီနော်”

ခူဆန်က လက်ပတ်နာရီကို ငုံကြည့်ကာ

“ဒီနေ့ ညနေခြောက်နာရီ”

“ဂွတ်နှိုက် ခူဆန်”

“ဂွတ်နှိုက်”

ခူဆန်က ကားထဲမှတွက်၍ ဘေးတံခါးပေါက်ရှိရာ လမ်းလေး

အတိုင်း အပြေးကလေးလှမ်းသွားပြီးမှ နောက်ပြန်လှည့်၍ တဲ့တာပြုသည်။

အိမ်ထဲမဝင်ခင် နွားနှီးပို့သမားအော်ဒါစာချက်ထဲ နွားနှီးချဉ်ထည့်ရေးသည်။

အဆာပြေားပို့ အာလူးဖုတ်ရမည်။

ခူဆန်သည် မာစတန်စုံအိမ်ဆီ တစ်မိနစ်လောက်လှမ်းကြည့်ပြီးမှ
အိမ်ထဲဝင်သွား၏။

(၈)

ဘန်သည် သေ့တ္ထာနှင့်တူသော အခန်းငယ်ဆီ ပြန်ရောက်သည်နှင့်
အဝတ်အစားတွေချွဲတ်ကာ မီးမိုတ်၍ ကိုယ်တုံးလုံးနှင့် ခုတင်ပေါ်တက်လဲ

သည်။ မိရန်ဒါဆုံးပြီးကတည်းက မိန်းမနှင့်ပထမဆုံးအကြိုစ် ဆုံးရသော သူ့အတွက် ဆူဆန်သည် မိန်းမကောင်းလေးတစ်ယောက်ဖြစ်၏။ ဆူဆန်ကို မိရန်ဒါနေရာမှာ အစားမထိုးမိဖို့ မျှော်လင့်ရသည်။ မဟုတ်လျှင် သူ့အတွက် လည်း နာကျင်စရာ၊ ဆူဆန်အတွက်လည်း မတရားရာကျ၏။

ခုတင်ပေါ်လဲရင်း အတွေးရေကြောထဲ မျှော်လိုက်သည်။ အိပ်မ ပျော်ခင် လက်မောင်းတစ်ဖက်ကိုခေါင်းအုံး၍ တစောင်းလဲလိုက်တော့ လက်နှိပ်ရိုက်စက်၏ လေးထောင့်ပုံရိပ်ကိုမြင်ရသည်။ ဘေးမှာ ရေးလက်စ စာမှုခြင်းပါးချထားသည်။ ပြီးတော့ ပြတ်းပေါက်အပြင်ဘက်ကို တွေ့ရသည်။ တခြားအခန်းတွေ လိုက်ကြည့်ပြီးမှ သည်အခန်းမှာနေဖို့ အီဗုံကိုတောင်းဆို ခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာ သည်အခန်းကနေ မာစတန်စံအိမ်ကို တည့်တည့်ကြိုး လှမ်းမြင်ရသောကြောင့်တည်း။

ထိုနေရာတွင် မီးရောင်လင်းနေဆဲ။

ဂျေရဟလမ်းလေ့ကိုရောက်ပြီးမှ အိပ်မက်ဟောင်းကို ပထမဆုံး အကြိုစ်ပြန်မက်သည်။ ဆိုင်ကယ်မတော်တဆမူးမှာ မီရန်ဒါဆုံးသွားပြီး နေကိုပိုင်း ကြောက်မက်ဖွယ် ကြောက်သွေးရှင်းရောင်နေရာက်များကို ဖြတ်သော် ခဲ့ရစဉ်က သည်လောက်ထင်ရှားပြတ်သားခြင်းမရှိ။ အိပ်မက်ထဲမှာ စကြိန် လမ်းအတိုင်း ပြေးပြီးဆွဲဖွင့်လိုက်တော့ တံခါးဆီက တုန်လှပ်ချောက်ချားဖွယ် အော်သံထွက်လာသည်။ တွဲလောင်းကျနေသောပုံရိပ်မှ ဖွူယောင်းယောင်း မျက်လုံးများက ရှုတ်တရရှုံးပွင့်လာသည်။ သို့နှင့် အိမ်တံခါးဝဆီ ပြန်လှည့် ပြေးသည်။

အိမ်တံခါးက သော့ခတ်ထားသည်ကို တွေ့ရ၏။





ဘာသာပြန်သူကိုယ်ရေးအကျဉ်း

အမည်ရင်းမှာ ဝေယံဖြူးဖြစ်သည်။ ၁၉၈၉ ခုနှစ် ဒေါက်တိရီလတွင် အဖ ဦးတင်မောင်ဝင်း၊ အမိ ဒေါ်သန်းသန်းဆွဲတို့မှ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်တွင် ဓမ္မးဖွားသည်။ ၂၀၀၅ ခုနှစ်တွင် ကျိုက်လတ်ပြီး အမှတ် (၂) အခြောင်းပညာအထက်တန်းကျောင်းမှ အထက်တန်း အောင်မြင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် မအူပင်ကွန်ပျူးတာတက္ကလိုလ်မှ B.C.Tech ဘွဲ့ကို ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လတွင် ကျော်စွာ(ဆေး-၂)၊ ကောင်းမြတ် လွှန်းသော တို့နှင့်အတူ “ကမ္မာကျော်တို့၏ ဝါယွှေတိများ” စာအုပ်တွင် ဘာသာပြန် ဝါယွှေတိများ စတင်ရေးသားခဲ့သည်။ ၂၀၁၈ ခုနှစ် ထုဂ္ဂတ်လတွင် ပထမဆုံး ဘာသာပြန် ဝါယွှေအဖြစ် Patrick Ness ၏ A Monster's Call ကို “သစ်မိဇ္ဇာ ခေါ်သံ” အမည်ဖြင့်လည်းကောင်း၊ Patrick Suskind ၏ Perfume ကို “ရေမွေး” အမည်ဖြင့်လည်းကောင်းထုတ်ဝေခဲ့သည်။

